

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၁၀] ရန်ကုန်မြို့ { ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်) } သောကြာနေ့ [အတွဲ ၇၅

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၉/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များအဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည်-

(၁) ဦးဇော်မျိုးတင်

ကယားပြည်နယ်

(၂) ဦးစိုးသိန်း

ရန်ကုန်တိုင်းဒေသကြီး

အမိန့်အရ

အောင်လင်းခွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၁၀/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးသန်းထွတ်သိန်း အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

အမိန့်အရ

အောင်လင်းခွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် (၁၁/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးတင်မောင်ဆွေ
အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

အမိန့်အရ

အောင်လင်းဦး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ် (၂၈/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးစော်မင်း ကို အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

အမိန့်အရ

အောင်လင်းဦး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှ စက်ရုံမှူး ဦးမင်းသူ ကို အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း
ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထား
လိုက်သည်။

အမိန့်အရ

အောင်လင်းဦး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ နှင့်အညီ အောက်ဖော်ပြပါ ပထမတန်းရာဇဝတ်အာဏာရ မြို့နယ်တရားသူကြီးနှင့် တွဲဖက်မြို့နယ်တရားသူကြီးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၀ အရ အထူးရာဇဝတ်အာဏာအပ်နှင်းလိုက်သည်-

အမှတ်	အမည်နှင့်	တာဝန်ထမ်းဆောင်သည့်
စဉ်	ကိုယ်ပိုင်အမှတ်	မြို့နယ်တရားရုံး
၁။	ဦးဥက္ကာလင်း တ/၃၂၃၀	ဖောင်းပြင် စစ်ကိုင်းတိုင်းဒေသကြီး
၂။	ဒေါ်စန္ဒီခင်လင်း တ/၃၃၇၉	ကျောက်တံတား ရန်ကုန်တိုင်းဒေသကြီး

ထွန်းထွန်းဦး

ပြည်ထောင်စုတရားသူကြီးချုပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အမိန့်ကြော်ငြာစာအမှတ် (၇၄/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ နှင့်အညီ အောက်ဖော်ပြပါ ပထမတန်းရာဇဝတ်အာဏာရ မြို့နယ်တရားသူကြီးများအား ၎င်းတို့အမည်နှင့် ယှဉ်တွဲ ဖော်ပြထားသော မြို့နယ်တရားရုံးများတွင် မြို့နယ်တရားသူကြီးတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်း ကျင့်သုံးနိုင်ရန်အလို့ငှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၀ အရ အထူးရာဇဝတ်အာဏာအပ်နှင်းလိုက်သည်-

အမှတ်	အမည်နှင့်	တာဝန်ထမ်းဆောင်သည့်
စဉ်	ကိုယ်ပိုင်အမှတ်	မြို့နယ်တရားရုံး
၁။	ဦးနေမျိုးကျော် တ/၃၄၁၆	တနင်္သာရီ တနင်္သာရီတိုင်းဒေသကြီး
၂။	ဦးစည်သူအောင် တ/၃၄၃၈	ဂန့်ဂေါ မကွေးတိုင်းဒေသကြီး

ထွန်းထွန်းဦး

ပြည်ထောင်စုတရားသူကြီးချုပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အမိန့်ကြော်ငြာစာအမှတ် (၇၅/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ နှင့်အညီ အောက်ဖော်ပြပါ ပထမတန်းရာဇဝတ်အာဏာရနှင့် ဒုတိယတန်းရာဇဝတ်အာဏာရ ဒုတိယမြို့နယ်တရားသူကြီး (မြို့နယ်တရားသူကြီးတာဝန်) များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲဖော်ပြထားသော မြို့နယ်တရားရုံးများတွင် မြို့နယ်တရားသူကြီးတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်း ကျင့်သုံးနိုင်ရန်အလို့ငှာ အကျဉ်းနည်းဖြင့် စစ်ဆေးနိုင်သည့်အာဏာနှင့် အထူးရာဇဝတ်အာဏာအပ်နှင်းလိုက်သည်-

အမှတ် စဉ်	အမည်နှင့် ကိုယ်ပိုင်အမှတ်	တာဝန်ထမ်းဆောင်သည့် မြို့နယ်တရားရုံး
၁။	ဦးအောင်နေလင်း တ/၃၆၉၃	(မြို့နယ်တရားသူကြီးတာဝန်) လောက်ကိုင် ရှမ်းပြည်နယ်
၂။	ဦးဘုန်းမြင့်သောင်း တ/၃၇၃၀	(မြို့နယ်တရားသူကြီးတာဝန်) မိုင်းတုံ ရှမ်းပြည်နယ်
၃။	ဦးဟိန်းထက်အောင် တ/၃၇၆၂	(မြို့နယ်တရားသူကြီးတာဝန်) မိုင်းယန်း ရှမ်းပြည်နယ်
၄။	ဦးဘုန်းမြတ်မင်း တ/၃၇၆၅	(မြို့နယ်တရားသူကြီးတာဝန်) ကုန်းကြမ်း ရှမ်းပြည်နယ်
၅။	ဦးအာကာဝင်းအောင် တ/၃၇၆၉	(မြို့နယ်တရားသူကြီးတာဝန်) မိုင်းပန် ရှမ်းပြည်နယ်
၆။	ဦးနောင်ငြိမ်းချမ်း တ/၃၇၇၂	(မြို့နယ်တရားသူကြီးတာဝန်) ကိုကိုကျွန်း ရန်ကုန်တိုင်းဒေသကြီး
၇။	ဦးမင်းခန့်ဇေယျာလွင် တ/၃၇၇၃	(မြို့နယ်တရားသူကြီးတာဝန်) မောက်မယ် ရှမ်းပြည်နယ်
၈။	ဦးအောင်မြင့်သော် တ/၃၇၇၄	(မြို့နယ်တရားသူကြီးတာဝန်) မက်မန်း ရှမ်းပြည်နယ်

အမှတ် စဉ်	အမည်နှင့် ကိုယ်ပိုင်အမှတ်	တာဝန်ထမ်းဆောင်သည့် မြို့နယ်တရားရုံး
၉။	ဦးအန့်သူကို တ/၃၇၇၇	(မြို့နယ်တရားသူကြီးတာဝန်) ကွမ်းလုံ ရှမ်းပြည်နယ်
၁၀။	ဦးမျိုးသက်ထွေး တ/၃၇၈၀	(မြို့နယ်တရားသူကြီးတာဝန်) သံတောင်ကြီး ကရင်ပြည်နယ်
၁၁။	ဦးဇော်မိုးဟိန်း တ/၃၇၈၆	(မြို့နယ်တရားသူကြီးတာဝန်) မိုင်းပျဉ်း ရှမ်းပြည်နယ်
၁၂။	ဦးလွင်မိုးမြင့် တ/၃၇၉၂	(မြို့နယ်တရားသူကြီးတာဝန်) မိုင်းဖြတ် ရှမ်းပြည်နယ်

ထွန်းထွန်းဦး

ပြည်ထောင်စုတရားသူကြီးချုပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၂)
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

ကိုယ်ရေးအရာရှိအဖြစ် ဆက်လက်ခန့်အပ်ခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်စွဲပါ အမိန့်အမှတ် ၉၃/၂၀၂၁ ဖြင့် ခန့်အပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်နုမြင့် ၏ ကိုယ်ရေးအရာရှိ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၁ ဖြင့် ခန့်အပ်ခဲ့သည့် ဒေါ်အေးငြိမ်းဇံ [နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် ၁၂/၁၈၈ (နိုင်) ၀၃၈၅၂၀] သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဒုတိယဦးစီးမှူး ရာထူးနေရာ၌ ခန့်အပ်တာဝန်ပေးခြင်းခံရသဖြင့် ယင်း၏ မူလရာထူးနယ်ပယ်ပျက်စေဘဲ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ အဆောင်အယောင်ဆိုင်ရာဥပဒေနှင့်အညီ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ကိုယ်ရေးအရာရှိအဖြစ် ဆက်လက်ခန့်ထားလိုက်သည်။

၂။ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) တွင် အမြင့်ဆုံးလစာငွေ ၂၉၅,၀၀၀/- ကို ခံစားခွင့် ပြုလိုက်သည်။

သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | | |
|-----|-------------------------|---|---------------|
| (၁) | ဒေါက်တာ မောင်မောင်နိုင် | ဥက္ကဋ္ဌ | ဥက္ကဋ္ဌ |
| | | နေပြည်တော်ကောင်စီ | |
| (၂) | ဗိုလ်မှူးကြီး မင်းနောင် | အဖွဲ့ဝင် | အဖွဲ့ဝင် |
| | | နေပြည်တော်ကောင်စီ | |
| (၃) | ဦးဇေယျာလင်း | အဖွဲ့ဝင် | အဖွဲ့ဝင် |
| | | နေပြည်တော်ကောင်စီ | |
| (၄) | ဒေါ်ဆွေဆွေနိုင် | တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး | အဖွဲ့ဝင် |
| | | နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | |
| (၅) | ဦးဇော်မိုးအောင် | ညွှန်ကြားရေးမှူး | အဖွဲ့ဝင် |
| | | နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန | |
| (၆) | ဒေါ်ခင်ခင်ဆွေ | ညွှန်ကြားရေးမှူး | အဖွဲ့ဝင် |
| | | နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | |
| (၇) | ဒေါ်ယဉ်ယဉ်နွယ် | ညွှန်ကြားရေးမှူး (နေပြည်တော်ဦးစီးမှူး) | အတွင်းရေးမှူး |
| | | ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန | |

အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၂)

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | | |
|-----|--------------|-------------------------|---------|
| (၁) | ဦးခက်ထိန်နန် | ဝန်ကြီးချုပ် | ဥက္ကဋ္ဌ |
| | | ကချင်ပြည်နယ်အစိုးရအဖွဲ့ | |

အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၂)

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | |
|------------------------|--|---------------|
| (၁) ဦးစောမြင့်ဦး | ဝန်ကြီးချုပ်
ကရင်ပြည်နယ်အစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (၂) ဦးစောခင်မောင်မြင့် | စီးပွားရေးရာဝန်ကြီး
ကရင်ပြည်နယ်အစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (၃) ဦးရဲလွင် | ပြည်နယ်ဥပဒေချုပ်
ပြည်နယ်ဥပဒေချုပ်ရုံး | အဖွဲ့ဝင် |
| (၄) ဦးကျော်စိုး | ပြည်နယ်အုပ်ချုပ်ရေးမှူး
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၅) ဦးမင်းမင်း | ပြည်နယ်ဦးစီးမှူး
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန | အဖွဲ့ဝင် |
| (၆) ဦးအောင်သူကျော် | ညွှန်ကြားရေးမှူး
ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၇) ဦးနိုင်ဝင်းတိုး | ညွှန်ကြားရေးမှူး (ပြည်နယ်ဦးစီးမှူး)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန | အတွင်းရေးမှူး |

အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၂)

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | |
|---------------------|--|----------|
| (၁) ဦးငွန်ဆန်းအောင် | ဝန်ကြီးချုပ်
ချင်းပြည်နယ်အစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (၂) ဦးဆွန်ဒုတ်ကျင့် | ပြည်နယ်ဥပဒေချုပ်
ပြည်နယ်ဥပဒေချုပ်ရုံး | အဖွဲ့ဝင် |

အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၂)

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | |
|---------------------|--|---------------|
| (၁) ဦးမြတ်ကို | ဝန်ကြီးချုပ်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (၂) ဦးမောင်ကြီး | စီးပွားရေးရာဝန်ကြီး
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (၃) ဦးအုန်းသန်း | တိုင်းဒေသကြီးဥပဒေချုပ်
တိုင်းဒေသကြီးဥပဒေချုပ်ရုံး | အဖွဲ့ဝင် |
| (၄) ဦးခင်မောင်ချို | တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး
တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၅) ဦးဆန်းလင်းဦး | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန | အဖွဲ့ဝင် |
| (၆) ဦးဇော်မင်းအုန်း | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၇) ဦးသန်းဇော်ဦး | ညွှန်ကြားရေးမှူး (တိုင်းဒေသကြီးဦးစီးမှူး)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန | အတွင်းရေးမှူး |

အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂)

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | |
|--------------------|--|----------|
| (၁) ဦးမျိုးဆွေဝင်း | ဝန်ကြီးချုပ်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (၂) ဦးတင်ဦး | စီးပွားရေးရာဝန်ကြီး
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |

အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၂၂)

မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | | |
|-----|--------------------|--|---------------|
| (၁) | ဝဏ္ဏကျော်ထင် | ဝန်ကြီးချုပ် | ဥက္ကဋ္ဌ |
| | ဦးမောင်ကို | မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (၂) | ဦးသိန်းဌေး | စီးပွားရေးရာဝန်ကြီး | အဖွဲ့ဝင် |
| | | မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (၃) | ဦးမြင့်အောင် | တိုင်းဒေသကြီးဥပဒေချုပ် | အဖွဲ့ဝင် |
| | | တိုင်းဒေသကြီးဥပဒေချုပ်ရုံး | |
| (၄) | ဦးမြင့်လွင် | တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး | အဖွဲ့ဝင် |
| | | တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | |
| (၅) | ဦးသိန်းဝင်း | တိုင်းဒေသကြီးဦးစီးဌာနမှူး | အဖွဲ့ဝင် |
| | | တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန | |
| (၆) | ဦးရဲထွန်း | ညွှန်ကြားရေးမှူး | အဖွဲ့ဝင် |
| | | တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | |
| (၇) | ဒေါက်တာ မင်းဇော်ဦး | ညွှန်ကြားရေးမှူး (တိုင်းဒေသကြီးဦးစီးမှူး) | အတွင်းရေးမှူး |
| | | ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန | |

အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | | |
|-----|-----------------|------------------------|----------|
| (၁) | ဦးဇော်လင်းထွန်း | ပြည်နယ်ဝန်ကြီးချုပ် | ဥက္ကဋ္ဌ |
| | | မွန်ပြည်နယ်အစိုးရအဖွဲ့ | |
| (၂) | နိုင်လယ်တမ | စီးပွားရေးရာဝန်ကြီး | အဖွဲ့ဝင် |
| | | မွန်ပြည်နယ်အစိုးရအဖွဲ့ | |

အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၂)

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | |
|--------------------|--|---------------|
| (၁) ဦးစိုးသိန်း | ဝန်ကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (၂) ဦးအောင်သန်းဦး | စီးပွားရေးရာဝန်ကြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် |
| (၃) ဦးဌေးအောင် | တိုင်းဒေသကြီးဥပဒေချုပ်
တိုင်းဒေသကြီးဥပဒေချုပ်ရုံး | အဖွဲ့ဝင် |
| (၄) ဦးစိုးစိုးဇော် | တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး
တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၅) ဦးကျော်ငြိမ်း | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန | အဖွဲ့ဝင် |
| (၆) ဒေါ်ခင်သီတာတင် | ညွှန်ကြားရေးမှူး
တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၇) ဦးမျိုးခိုင်ဦး | ညွှန်ကြားရေးမှူး (တိုင်းဒေသကြီးဦးစီးမှူး)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန | အတွင်းရေးမှူး |

အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၂)

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဇ)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၅၁၊ ယင်း၏ ၂၅-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၁) နှင့် ၁၆-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | |
|------------------------|--|----------|
| (၁) ဒေါက်တာ ကျော်ထွန်း | ဝန်ကြီးချုပ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ | ဥက္ကဋ္ဌ |
| (၂) ဦးခွန်သိန်းမောင် | စီးပွားရေးရာဝန်ကြီး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ | အဖွဲ့ဝင် |

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထဲရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာ (၁၀၂/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲတည်ဆောက်အသုံးပြုရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ကွင်းအမှတ်/အမည် (၄၀၉/ဆင်ဖြူကန်ကွင်း)၊ ဦးပိုင်အမှတ် (၂၆+၅၁) ရှိ မြေဧရိယာ ၃၅.၄၈ ဧက အနက်မှ မြေဧရိယာ ၃.၀၀ ဧက ကို နိုင်ငံတော်သို့ပြန်လည်စွန့်လွှတ်အပ်နှံရေးတင်ပြလာမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်စွဲပါ စာအမှတ်၊ ၅၁၁ (၁၈၅)/၁၂/ကောင်စီရုံးဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းကြားလာပါသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးဘဏ်ခွဲတည်ဆောက်အသုံးပြုရန်အတွက် နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ မြေဧရိယာ ၃.၀၀ ဧက ကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာ (၁၀၃/၂၀၂၂)

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူလပိုင်ရှင်သို့ ပြန်လည်စွန့်လွှတ်ပေးရန်အတွက် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သီပေါမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် -၉၂/ဟိုမိန်းမြောက်ရှိ စယ်အူရဲစခန်း မြေဧရိယာ ၄.၅၄ ဧက အတွင်းမှ ဦးပိုင်အမှတ်-N-၄၁ မြေဧရိယာ ၂.၈၄ ဧက အနက် မြေဧရိယာ ၂.၀၀ ဧက ကို နိုင်ငံတော်သို့ပြန်လည်စွန့်လွှတ်အပ်နှံရေးတင်ပြခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်စွဲပါ စာအမှတ်၊ ၅၀၉ (၂၄)/၁၂/ကောင်စီရုံးဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းကြားလာပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူလပိုင်ရှင်သို့ ပြန်လည်စွန့်လွှတ်ပေးရန်အတွက် နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ မြေဧရိယာ ၂.၀၀ ဧက ကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာ (၁၂၀/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ ကွင်းအမှတ်/အမည် (၃၇၃/သရက်ချောင်းအေ)၊ မြေကွက်အမှတ် (1997) ရှိ မြေဧရိယာ ၀.၃၈ ဧက အား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ သရက်ချောင်းမြို့၊ မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့် အခွန်အခမိန့်ဆင့်ဆိုချက် ၃၃၂ အရ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန က အသုံးပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၂)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်စွဲပါ ၁၇ ရာထူး (၁၃-ထ/၂) ၂၀၂၂ ဖြင့် လွှဲပြောင်းအမှုထမ်းဆောင်ခွင့်ပြုထားသော ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ (၃) ဦးတို့အား အောက်ဖော်ပြပါ ဌာနများတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများ၌ တာဝန်ဝတ္တရားများ လက်ခံဆောင်ရွက်သည့်နေ့မှစ၍ ခန့်ထားလိုက်သည်-

(၁) ကြည်း ၆၁၉၁၇ ဗိုလ်ကြီး ရဲလင်းထက်

အမှတ် (၈၀) ခြေလျင်တပ်ရင်း

ဦးစီးအရာရှိ

လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)

ပြည်တွင်းအခွန်များဦးစီးဌာန

(၂) ကြည်း ၇၀၈၁၀ ဗိုလ်ကြီး ဘုန်းဇော်ခင်

အမှတ် (၃၀) ခြေလျင်တပ်ရင်း

ဦးစီးအရာရှိ

လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)

ပြည်တွင်းအခွန်များဦးစီးဌာန

(၃) ကြည်း ၇၂၄၂၉ ဗိုလ်ကြီး ဉာဏ်ဝင်းရှိန်

အမှတ် (၂၀၈) ခြေမြန်တပ်ရင်း

လက်ထောက်မန်နေဂျာ

လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)

မြန်မာ့စီးပွားရေးဘဏ်

ဝင်းရှိန်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

အမှတ် ၂၆။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရာထူးဝန် အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂) ၏ သဘောတူညီချက်အရ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ အောက်ဖော်ပြပါ အမှုထမ်းများအား ယင်းတို့နှင့် ယှဉ်တွဲဖော်ပြပါ ရာထူးနေရာများသို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိရာထူး၊ လစာနှုန်း၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ လစာနှုန်း၊ ဌာန
(က)	ဒေါ်မြင့်မြင့်သူ	ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ
(ခ)	ဦးထွန်းလင်းမောင်	ဒုတိယဦးစီးမှူး (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) e-Government ဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) e-Government ဌာနခွဲ
(ဂ)	ဦးသက်နိုင်	ဒုတိယဦးစီးမှူး (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ	ဦးစီးအရာရှိ (စီမံ) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲ

မောင်မောင်အုန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ(ခ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်၊ ပုလဲလမ်းရှိ မြေကွက်အမှတ် ၁၁၂ စီ၊ ၁၁၆ ဘီ၊ ဧရိယာ (၆.၈၅၇) ဧက ကျယ်ဝန်းသည့် မြို့တော်ဝန် ဧည့်ဂေဟာဟောင်း (House D) နှင့် မြို့တော်ဝန်အိမ်ဟောင်း (House C) တို့ကို ရှေးဟောင်းအဆောက် အအုံများအဖြစ် သတ်မှတ်လိုက်သည်။

ဦးကိုကို

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၅၅/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင်ပြင်ဆင်ဖွဲ့စည်းခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁) ဖြင့် ဖွဲ့စည်းခဲ့သော မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ညွှန်ကြားရေးမှူးချုပ်၊ စက်မှုနည်းပညာနှင့်တင်ပို့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန အစား ညွှန်ကြားရေးမှူးချုပ်၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အား အဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

တင်ထွင်းဦး

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်အမှတ် (၀၃၄/၂၀၂၂)

၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

မြန်မာရေယာဉ်များမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံသဘောများမှတ်ပုံတင်ခြင်း အက်ဥပဒေပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မြန်မာရေယာဉ်များ မှတ်ပုံတင်ခြင်းကိစ္စရပ်များအား ယင်းအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်ရန်အလို့ငှာ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ (က) ဤအမိန့်သည် မြန်မာနိုင်ငံသဘောများမှတ်ပုံတင်ခြင်း အက်ဥပဒေအရ အောက်ပါရေယာဉ်များနှင့် သက်ဆိုင်စေရမည်-

(၁) ပင်လယ်ပြင်သွား ရေယာဉ်များ၊

(၂) ပြည်တွင်းရေကြောင်းသွား ရေယာဉ်များ၊

(၃) ငါးဖမ်း/ငါးသယ် ရေယာဉ်များ။

(ခ) အောက်ဖော်ပြပါရေယာဉ်များသည် ဤအမိန့်နှင့် သက်ဆိုင်ခြင်း မရှိစေရ-

(၁) စစ်ရေယာဉ်၊

(၂) ဝန်ကြီးဌာနက ကင်းလွတ်ခွင့်ပြုထားသော အစိုးရပိုင်ရေယာဉ်။

၂။ မည်သူမဆို ရေယာဉ်တစ်စီးအား မှတ်ပုံတင်လျှောက်ထားသည့်အခါ ယင်းရေယာဉ်သည် အောက်ပါ အခြေအနေတစ်ရပ်ရပ်နှင့် ကိုက်ညီပါက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးချုပ် သို့မဟုတ် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဦးစီးဌာန၏ သက်ဆိုင်ရာရုံးခွဲများသို့ လျှောက်ထားနိုင်ပြီး မှတ်ပုံတင် အရာရှိသည် အက်ဥပဒေပါ သတ်မှတ်ချက်များနှင့် တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားသူအား ရေယာဉ်မှတ်ပုံတင် လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမည်-

- (က) ရေယာဉ်အသစ် တည်ဆောက်ခြင်းမပြုမီ ရေယာဉ်ပုံစံ ခွင့်ပြုချက်နှင့် တည်ဆောက်ခွင့်ပြုချက်ရရှိရန် ဦးစီးဌာနသို့ အက်ဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားပြီး ဦးစီးဌာနက ထုတ်ပြန်ထားသော ရေယာဉ်အသစ်တည်ဆောက်ခြင်းဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်နေခြင်း၊
- (ခ) ရေယာဉ်ကိုဖြစ်စေ၊ ရေယာဉ်ပိုင်ဆိုင်မှု အစုရှယ်ယာကိုဖြစ်စေ ရောင်းချရန် သဘောတူစာချုပ်အရ ရေယာဉ်ကို နည်းလမ်းတကျ လွှဲပြောင်းရောင်းချမှုကို ဆောင်ရွက်နေခြင်း၊
- (ဂ) မှတ်ပုံတင်ရာတွင် လိုအပ်သည့် လွှဲပြောင်းခြင်းခံရသူ၏ အမည်နှင့် အခြားအချက်အလက်များ ပြောင်းလဲ ပြင်ဆင်ခြင်း သို့မဟုတ် ပြုလုပ်နေဆဲဖြစ်ခြင်း၊
- (ဃ) တိုင်းတာစစ်ဆေးရေးမှူး သို့မဟုတ် စစ်ဆေးရေးအရာရှိ၏ တိုင်းတာစစ်ဆေးခြင်း အစီရင်ခံစာ တင်ပြ နိုင်ခြင်း၊
- (င) ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံပြင်ပမှ တင်သွင်းသည့် စင်းလုံးငှားရေယာဉ် (Bareboat Charter) ဖြစ်ခြင်း၊
- (စ) ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံပြင်ပမှ တင်သွင်းသည့် ရေယာဉ်ဖြစ်ခြင်း။

၃။ မှတ်ပုံတင်အရာရှိသည် ရေယာဉ်အား မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးရန်လိုအပ်ပါက သင့်လျော်သည့် ဆိပ်ကမ်းတစ်ခုခုသို့ အစစ်ဆေးခံမည့် ရေယာဉ်အား သတ်မှတ်ပေးသောရက်အတွင်း ဆိုက်ရောက်စေရန် ဆင့်ဆိုနိုင်သည်။

၄။ မှတ်ပုံတင်အရာရှိသည် အပိုဒ် ၂ ပါ အခြေအနေတစ်ရပ်ရပ်နှင့်အညီ မှတ်ပုံတင်ရန်ဦးစီးဌာန ရုံးချုပ်တွင် လျှောက်ထားလာသည့် ရေယာဉ်များအား အက်ဥပဒေပါ သတ်မှတ်ချက်များနှင့် တိုက်ဆိုင်စိစစ်ပြီး မှတ်ပုံ တင်ရန်ခွင့်ပြုသင့်ကြောင်း တွေ့ရှိပါက-

- (က) ကနဦးမှတ်ပုံတင်မည့် ရေယာဉ်အား သက်တမ်း (၃) လထက်မပိုသည့် ရေယာဉ်ယာယီမှတ်ပုံတင် လက်မှတ်ကို တစ်ကြိမ်ထုတ်ပေးရမည်။
- (ခ) စင်းလုံးငှားရေယာဉ်အတွက် သက်တမ်း (၁) နှစ်ထက်မပိုသော ရေယာဉ်ယာယီမှတ်ပုံတင် လက်မှတ် ကိုသာ ထုတ်ပေးရမည်။ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားလာလျှင် မှတ်ပုံတင်အရာရှိသည် အက်ဥပဒေပါ သတ်မှတ်ချက်များနှင့် တိုက်ဆိုင်စိစစ်ပြီး ယင်းရေယာဉ် ယာယီမှတ်ပုံတင်လက်မှတ်ကို (၁) နှစ် တစ်ခါ လဲလှယ်၍ ထုတ်ပေးရမည်။

၅။ မှတ်ပုံတင်အရာရှိသည်-

- (က) အပိုဒ် ၄၊ အပိုဒ်ခွဲ (က) ပါ ရေယာဉ်ယာယီမှတ်ပုံတင်လက်မှတ် ရရှိထားသောရေယာဉ်များအတွက် အဆိုပါ ရေယာဉ်ယာယီမှတ်ပုံတင်လက်မှတ် သက်တမ်းမကုန်ဆုံးမီ ရေယာဉ်မှတ်ပုံတင်လက်မှတ် လျှောက်ထားလာလျှင် သက်တမ်း (၅) နှစ်ထက်မပိုသော ရေယာဉ်မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေး ရမည်။
- (ခ) အပိုဒ် ၂ ပါ အခြေအနေတစ်ရပ်ရပ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဦးစီးဌာန၏ သက်ဆိုင်ရာ ရုံးခွဲများတွင် မှတ်ပုံတင်လျှောက်ထားလာသည့် ရေယာဉ်များကို အက်ဥပဒေပါ သတ်မှတ်ချက်များနှင့် တိုက်ဆိုင်စိစစ်ပြီးသက်တမ်း (၁) နှစ်ထက်မပိုသော ရေယာဉ်မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမည်။

၆။ မှတ်ပုံတင်အရာရှိသည် အပိုဒ် ၂ ပါ ရေယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ အခြေအနေတစ်ရပ်ရပ်နှင့်ကိုက်ညီမှု မရှိလျှင်ဖြစ်စေ၊ အက်ဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိလျှင်ဖြစ်စေ ရေယာဉ်အား ရေယာဉ် မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်နိုင်သည်။ ထိုသို့ ငြင်းပယ် ပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် လျှောက်ထားသူထံ အကြောင်းကြားရမည်။

၇။ (က) ရေယာဉ်ပိုင်ရှင်သည် ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ် သက်တမ်းတိုးရန် မှတ်ပုံတင်အရာရှိထံသို့ အက်ဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ သက်တမ်းမကုန်ဆုံးမီ (၃) လ ကြိုတင်၍ လျှောက်ထားရမည်။

(ခ) မှတ်ပုံတင်အရာရှိသည် အပိုဒ်ခွဲ (က) အရ လျှောက်ထားချက်အား အက်ဥပဒေပါ သတ်မှတ်ချက် များနှင့်အညီ စိစစ်ပြီး အပိုဒ် ၅၊ အပိုဒ်ခွဲ (က) ပါ ရေယာဉ်များအတွက် (၅) နှစ်ထက်မပိုသော ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် အပိုဒ် ၅၊ အပိုဒ်ခွဲ (ခ) ပါ ရေယာဉ်များအတွက် (၁) နှစ်ထက်မပိုသော ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် အပိုဒ် ၄၊ အပိုဒ်ခွဲ (ခ) ပါ စင်းလုံးငှားရေယာဉ်အတွက် (၁) နှစ်ထက်မပိုသော ရေယာဉ်ယာယီမှတ်ပုံတင်လက်မှတ်ကို သက်တမ်းတိုးမြှင့်၍ ထုတ်ပေးရမည်။

၈။ (က) ရေယာဉ်မှူး သို့မဟုတ် ရေယာဉ်ပိုင်ရှင် သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်သည် အာဏာပိုင် အရာရှိတစ်ဦးဦးက တောင်းခံသည့်အခါ ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီ မှတ်ပုံတင်လက်မှတ်မူရင်းကို တင်ပြရမည်။

(ခ) သက်တမ်းရှိ ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ် မိတ္တူကို ရေယာဉ်ပေါ်ရှိ အများမြင်သာသည့်နေရာတွင် ပြသထားရမည်။

၉။ ရေယာဉ်၏ မှတ်ပုံတင်ထားသော တန်ချိန်အပြောင်းအလဲရှိလျှင် ရေယာဉ်မှူး သို့မဟုတ် ရေယာဉ် ပိုင်ရှင်သည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးချုပ် သို့မဟုတ် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဦးစီးဌာန၏ သက်ဆိုင်ရာရုံးခွဲများသို့ လျှောက်ထားအစစ်ဆေးခံ၍ တိုင်းတာစစ်ဆေးခြင်း အစီရင်ခံစာအား မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် သတ်မှတ်ချက်များနှင့် တိုက်ဆိုင်စိစစ်ပြီး ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမည်။

၁၀။ (က) ရေယာဉ်မှူး အပြောင်းအလဲအား မြန်မာနိုင်ငံအတွင်း ပြုလုပ်ခဲ့လျှင် ရေယာဉ်မှူး သို့မဟုတ် ရေယာဉ်ပိုင်ရှင်သည် မှတ်ပုံတင်အရာရှိရှေ့မှောက်တွင် ရေယာဉ်မှူး အပြောင်းအလဲအတွက် ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ပေါ်တွင် ထပ်ဆင့် ရေးသား၍ လက်မှတ်ရေးထိုးရမည်ဖြစ်သည့်အပြင် ထိန်းသိမ်းထားသော မှတ်ပုံတင်စာအုပ် တွင်လည်း လက်မှတ်ရေးထိုးရမည်။

(ခ) ရေယာဉ်မှူး အပြောင်းအလဲအား မြန်မာနိုင်ငံပြင်ပတွင် ပြုလုပ်ခဲ့လျှင် တာဝန်လွှဲပြောင်း လက်ခံသော ရေယာဉ်မှူးသည် မြန်မာနိုင်ငံအတွင်းရှိ ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ရောက်သည်နှင့် အပိုဒ်ခွဲ (က) ပါ သတ်မှတ်ချက်အတိုင်း ပြုလုပ်ရမည်။

၁၁။ ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ် ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းဖြစ်ခဲ့လျှင် ရေယာဉ်ပိုင်ရှင်က ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင် လက်မှတ်ကို ထပ်မံလျှောက်ထားလာသောအခါ မှတ်ပုံတင်အရာရှိသည် အက်ဥပဒေပါ သတ်မှတ်ချက်များနှင့် တိုက်ဆိုင်စိစစ်ပြီး ယင်းလက်မှတ်ကို ထုတ်ပေးရမည်။

- ၁၂။ (က) မှတ်ပုံတင်အရာရှိသည် ရေယာဉ်တစ်စီးအား အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ထုတ်ပေးထားသည့် ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်-
- (၁) ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ သို့မဟုတ် ဦးစီးဌာနတို့မှ ထုတ်ပြန်ထားသည့် ရေယာဉ်နှင့်သက်ဆိုင်သော အမိန့်နှင့် ညွှန်ကြားချက်တစ်ရပ်ရပ်ကို ရေယာဉ်ပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးများက လိုက်နာမှုမရှိခြင်း၊
 - (၂) မှတ်ပုံတင်အရာရှိ သို့မဟုတ် တိုင်းတာစစ်ဆေးရေးမှူး သို့မဟုတ် စစ်ဆေးရေးအရာရှိတို့က လာရောက်ရန် ဆင့်ခေါ်လျှင်ဖြစ်စေ၊ စာရွက်စာတမ်းအထောက်အထားတစ်ခုခုအား တင်ပြရန် တောင်းခံလျှင်ဖြစ်စေ လိုက်နာရန် ပျက်ကွက်ခြင်း၊
 - (၃) တည်ဆဲဥပဒေများအရ ပေးဆောင်ရန်ရှိသည့် အခကြေးငွေများကို သတ်မှတ်ကာလ ကျော်လွန်သည်ထိ ပေးဆောင်ရန် ပျက်ကွက်ခြင်း၊
 - (၄) ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ပါ အချက်အလက်များကို ပြုပြင်ပြောင်းလဲခြင်း၊
 - (၅) ရေယာဉ်စင်းလုံးငှားရမ်းခြင်း စာချုပ်အရ ငှားရမ်းသည့်ကာလ ကုန်ဆုံးခြင်း သို့မဟုတ် ငှားရမ်းမှုရပ်စဲခြင်း၊
 - (၆) ရေယာဉ်အား မြန်မာနိုင်ငံပြင်ပသို့ ရောင်းချခြင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် အလုံးစုံပျက်စီးခြင်း၊ ရေယာဉ်ပျောက်ဆုံးခြင်း၊ နစ်မြုပ်ခြင်း၊ ဆယ်တင်၍ မရနိုင်ခြင်း၊
 - (၇) နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရခြင်း၊ ကြွေးမြီအတွက် ရေယာဉ်အား ဥပဒေအရ ရောင်းချထားခြင်း၊ ရေယာဉ်အား အစိုးရထံသို့ ရောင်းချပြီးဖြစ်ခြင်း၊ အခြားအခြေအနေများကြောင့် ရေယာဉ်အား ပြန်လည်မှတ်ပုံတင်ပြီးဖြစ်ခြင်း၊
 - (၈) မှတ်ပုံတင်ရန်လိုအပ်သည့် အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် ဆက်လက်၍ မှတ်ပုံတင်ထားရန် မသင့်ခြင်း၊
 - (၉) ရေယာဉ်ပိုင်ရှင်က ရေယာဉ်အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပေးရန် လျှောက်ထားလာခြင်း။
- (ခ) ရေယာဉ်ပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးသည် အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် (၆) နှင့် (၇) တို့ပါ အခြေအနေတစ်ရပ်ရပ် ဖြစ်ပွားပြီးနောက် မည်သည့် ဆိပ်ကမ်းကိုမဆို စတင်ရောက်ရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ကို မှတ်ပုံတင်အရာရှိထံသို့ ပြန်လည်အပ်နှံရမည်။
- (ဂ) မှတ်ပုံတင်အရာရှိသည် အပိုဒ်ခွဲ (ခ) ပါ ပြန်လည်အပ်နှံလာသည့် လက်မှတ်များမှလွဲ၍ မည်သည့် ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုပါက ထိုသို့ပြုလုပ်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာ ရေယာဉ်ပိုင်ရှင်ထံသို့ အကြောင်းကြားရမည်။
- (ဃ) ရေယာဉ်ပိုင်ရှင်သည် အပိုဒ်ခွဲ (ဂ) အရ ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသည့်အကြောင်းကြားစာ လက်ခံရရှိသည့် နေ့မှ ရက်ပေါင်း (၆၀) အတွင်း ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်ကို မှတ်ပုံတင်အရာရှိထံသို့ ပြန်လည်အပ်နှံရမည်။

၁၃။ ဤအမိန့်အရ မှတ်ပုံတင်ရန် လိုအပ်သည့် မည်သည့်ရေယာဉ်မဆို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ် လျှောက်ထားရယူပြီး ဖြစ်ရမည်။

၁၄။ ဤအမိန့်မထုတ်ပြန်မီ ထုတ်ပေးထားသော ရေယာဉ်မှတ်ပုံတင်လက်မှတ်များကို အပိုဒ် ၁၃ ပါ သတ်မှတ်ရက်နေ့ နောက်ဆုံးထား၍ သက်တမ်းကုန်ဆုံးရက်ပါရှိသော ရေယာဉ်မှတ်ပုံတင်လက်မှတ်များနှင့် လျှောက်ထားလဲလှယ်ရယူပြီးဖြစ်ရမည်။

၁၅။ ဤအမိန့်အရ ရေယာဉ်များမှတ်ပုံတင်ရန် အပိုဒ် ၁၃ ပါ သတ်မှတ်ရက်နေ့နောက်ပိုင်း၌ မည်သည့် ရေယာဉ်မဆို သက်တမ်းရှိ ရေယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် ယာယီမှတ်ပုံတင်လက်မှတ်မပါရှိဘဲ ခုတ်မောင်းသွားလာခြင်း မပြုရ။

၁၆။ ရေယာဉ်ပိုင်ရှင် သို့မဟုတ် ၎င်း၏ကိုယ်စားလှယ် သို့မဟုတ် ရေယာဉ်မှူးသည် ဤအမိန့်ပါ သတ်မှတ်ချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက မြန်မာနိုင်ငံသဘောများမှတ်ပုံတင်ခြင်း အက်ဥပဒေအရ အရေးယူခြင်းခံရမည်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၃၁/၂၀၂၂)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်စွဲဖြင့် ၁၇ ရာထူး (၁၃-ထ/၂) ၂၀၂၂ ဖြင့် လွှဲပြောင်းရောက်ရှိလာသည့်အမှတ် (၃၅၁) ခြေမြန်တပ်ရင်းမှ ကြည်း ၇၅၄၂ ဗိုလ်ကြီး သန့်ဇော်ဝင်း အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၈)၊ e-Government ဌာနခွဲ (အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ တွဲဖက်) တွင် ဦးစီးအရာရှိ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာသို့တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့် နေ့မှစ၍ ခန့်ထားလိုက်သည်။

ခင်မောင်ရီ

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၇၆/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂) ၏ သဘောတူခွင့်ဖြင့်ချက်အရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ပစ္စည်းဖြည့်တင်းရေးဌာနမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) တန်း၊ ညွှန်ကြားရေးမှူး (ပစ္စည်း)၊ ဦးမိုးဟိန်းထွန်း အား ယင်းဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) တန်း၊ အထွေထွေမန်နေဂျာ (ပစ္စည်း) ရာထူးသို့ တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့် တာဝန်ချထားလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၈၁/၂၀၂၂)

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂) ၏ သဘောတူခွင့်ဖြင့်ချက်အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) တန်း၊ အောက်ဖော်ပြပါ ဦးစီးမှူး (စီမံ)/စာရင်းကိုင်-၁/ပစ္စည်းထိန်း-၁ (၈) ဦးတို့အား ယင်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) တန်း၊ ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ/ပစ္စည်း) ရာထူးများသို့ တိုးမြှင့်ခန့်ထားလိုက်ပြီး ကနဦးလစာငွေ (၂၇၅,၀၀၀/-) ကို ခံစားခွင့်ပြုလိုက်သည်။

စဉ်	အမည်	လက်ရှိရာထူး၊ ဌာန	တိုးမြှင့်ခန့်ထားသည့်ရာထူး
(က)	ဦးညွန့်နေအောင်လှလူ	ဦးစီးမှူး (စီမံ) စီမံခန့်ခွဲရေးဌာန	ဦးစီးအရာရှိ (စီမံ)
(ခ)	ဒေါ်နန်းကလျာ	ဦးစီးမှူး (စီမံ) စီမံခန့်ခွဲရေးဌာန	ဦးစီးအရာရှိ (စီမံ)
(ဂ)	ဒေါ်ချောစုစုလှိုင်	ဦးစီးမှူး (စီမံ) စီမံခန့်ခွဲရေးဌာန	ဦးစီးအရာရှိ (စီမံ)
(ဃ)	ဒေါ်ကျော်ကျော်ဦး	စာရင်းကိုင်-၁ ဘဏ္ဍာရေးဌာန	ဦးစီးအရာရှိ (ဘဏ္ဍာ)
(င)	ဒေါ်ဖြိုးဖြိုး	စာရင်းကိုင်-၁ စီမံကိန်းမန်နေဂျာရုံး (၂) မိတ္ထီလာ	ဦးစီးအရာရှိ (ဘဏ္ဍာ)
(စ)	ဒေါ်နွယ်နွယ်မြင့်	စာရင်းကိုင်-၁ စီမံကိန်းမန်နေဂျာရုံး (၁) ရန်ကုန်	ဦးစီးအရာရှိ (ဘဏ္ဍာ)

စဉ်	အမည်	လက်ရှိရာထူး၊ ဌာန	တိုးမြှင့်ခန့်ထားသည့်ရာထူး
(၉)	ဒေါ်ဇင်မာငြိမ်း	ဒုတိယဦးစီးမှူး (စက်/လျှပ်) ကနောင် (လှိုင်သာယာ) ဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(၅)	ဒေါ်စိမ်းလဲ့အေး	ဒုတိယဦးစီးမှူး (စက်/လျှပ်) စေတုတ္ထရာဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(၃)	ဒေါ်သူဇာနွယ်	ဒုတိယဦးစီးမှူး (စက်/လျှပ်) လှိုင်သာယာဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(၁)	ဒေါ်သီတာထွန်း	ဒုတိယဦးစီးမှူး (စက်/လျှပ်) ရွှေစာရံဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(၈၈)	ဒေါ်သွယ်သွယ်အေး	ဒုတိယဦးစီးမှူး (စက်/လျှပ်) ချောင်းကူး (ပေါက်) ဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(တ)	ဒေါ်ဇင်မာဝင်း	ဒုတိယဦးစီးမှူး (စက်/လျှပ်) မဟာဓာတ်အားလိုင်းမှူးရုံး (ရေကြည်)	ဦးစီးအရာရှိ (စက်/လျှပ်)
(၈၀)	ဒေါ်လှိုင်လှိုင်ဦး	ဒုတိယဦးစီးမှူး (စက်/လျှပ်) ယင်းမာပင်ဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(၁)	ဦးမျိုးမင်းအောင်	ဒုတိယဦးစီးမှူး (စက်/လျှပ်) သပြေ (မိတ္ထီလာ) ဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(၈)	ဒေါ်ခင်နှင်းဝေ	ဒုတိယဦးစီးမှူး (စက်/လျှပ်) ဓာတ်အားစနစ်ဌာန	ဦးစီးအရာရှိ (စက်/လျှပ်)
(န)	ဦးကျော်သန့်ဇင်	ဒုတိယဦးစီးမှူး (စက်/လျှပ်) ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(၁)	ဒေါ်တင်မိုးမိုးလွင်	ဒုတိယဦးစီးမှူး (စက်/လျှပ်) ကနောင် (လှိုင်သာယာ) ဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(၅)	ဒေါ်ခင်မိုးမြင့်နိုင်	ဒုတိယဦးစီးမှူး (စက်/လျှပ်) လွိုင်ကော်ဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(၁)	ဒေါ်သက်စုစုလှိုင်	ဒုတိယဦးစီးမှူး (စက်/လျှပ်) ဓာတ်အားစနစ်ဌာန	ဦးစီးအရာရှိ (စက်/လျှပ်)
(၁၁)	ဦးမင်းရဲရင့်အောင်	ဒုတိယဦးစီးမှူး (စက်/လျှပ်) စီမံကိန်းမန်နေဂျာ (၃) ရုံး၊ ရွှေတောင်	ဦးစီးအရာရှိ (စက်/လျှပ်)
(မ)	ဒေါ်သီတာဆိုင်	ဒုတိယဦးစီးမှူး (စက်/လျှပ်) ညောင်ပင်ကြီးဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)
(ယ)	ဦးမြင့်မောင်	ဒုတိယဦးစီးမှူး (စက်/လျှပ်) မဟာဓာတ်အားလိုင်းမှူးရုံး (ချောက်)	ဦးစီးအရာရှိ (စက်/လျှပ်)
(ရ)	ဒေါ်ခင်မိမိကျော်	ဒုတိယဦးစီးမှူး (စက်/လျှပ်) သာစည်ဓာတ်အားခွဲရုံ	ဦးစီးအရာရှိ (စက်/လျှပ်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်စွဲပါ စာအမှတ် ၁၇ ရာထူး (၁၃-ထ/၂) ၂၀၂၂ ၏ ခွင့်ပြုချက်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်ခွင့်ပြုထားသည့် အောက်ပါတပ်မတော်အရာရှိ (၃) ဦးအား ရောက်ရှိ တာဝန်ထမ်းဆောင်ကြောင်း သတင်းပေးပို့သည့်နေ့မှစ၍ ကုန်သွယ်ရေးဦးစီးဌာနတွင် ဦးစီးအရာရှိ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးဖြင့် ခန့်ထားလိုက်သည်-

- | | | | |
|-----|-------|-------|-------------------------|
| (က) | ကြည်း | ၄၄၀၄၁ | ဗိုလ်ကြီး ဝင်းထွန်း |
| (ခ) | ကြည်း | ၅၈၅၆၈ | ဗိုလ်ကြီး ဇော်ဝင်းထွန်း |
| (ဂ) | ကြည်း | ၆၇၉၈၈ | ဗိုလ်ကြီး ဟိန်းထက်အောင် |

ဒေါက်တာ ပွင့်ဆန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၀၀၈-က/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

၁။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဦးစီးအရာရှိ ဦးရဲဝင်းထွန်း အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ကိုယ်ရေးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အဖြစ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ခန့်ထားလိုက်သည်။

၂။ ဦးရဲဝင်းထွန်း ကို ကိုယ်ရေးအရာရှိ ခံစားခွင့်ရှိသော အမြင့်ဆုံးလစာနှုန်း (၂၉၅,၀၀၀/-) အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ငွေစာရင်းခွင့်ပြုရန်ပုံငွေမှ ထုတ်ယူခွင့်ပြုလိုက်သည်။

ဒေါက်တာ မျိုးသိန်းကျော်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၂)

၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်)

အမျိုးသားအစားအသောက်ဥပဒေ၏ ရည်ရွယ်ချက်များနှင့်အညီ အစားအသောက်အသီးသီး၏ အရည်အသွေး၊ ဘေးအန္တရာယ်နှင့် ကျန်းမာရေးအတွက်လိုအပ်သော သတင်းအချက်အလက်များကို စားသုံးသူ ပြည်သူလူထုအား လုံလောက်စွာအသိပေးနိုင်ရန်နှင့် လျော်ညီစွာစားသုံးနိုင်စေရန်၊ အစားအသောက် ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ခင်းကျင်းပြသခြင်း၊ နမူနာပေးခြင်းပြုရာတွင် အမှတ်တံဆိပ်ဖော်ပြခြင်းကို ဒေသစံနှုန်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ရန်၊ အစားအသောက်ခြေရာခံစနစ်အား စနစ်တကျ အထောက်အပံ့ဖြစ်စေရန် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် အမျိုးသားအစား အသောက်ဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ (ခ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

အသင့်ထုပ်ပိုးထားသော အစားအသောက်များ

အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်

အခန်း (၁)

အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤအမိန့်ကို “အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့်” ဟု ခေါ်တွင်စေရမည်။

၂။ ဤအမိန့်သည် စားသုံးသူနှင့် ပြင်ဆင်တည်ခင်းသူထံရောင်းချရန် အသင့်ထုပ်ပိုးထားသော အစား အသောက်အားလုံးတွင် အမှတ်တံဆိပ်ကပ်ခြင်းနှင့်သက်ဆိုင်စေရမည်။

၃။ ဤအမိန့်တွင်ပါရှိသော စကားရပ်များသည် အမျိုးသားအစားအသောက်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က) စားသုံးသူ (Consumer) ဆိုသည်မှာ မိမိလိုအပ်ချက်အတွက် အစားအသောက်ကို ဝယ်ယူသော သို့မဟုတ် လက်ခံရရှိသော ပုဂ္ဂိုလ်နှင့် မိသားစုများကို ဆိုသည်။

(ခ) ထည့်သွင်းထုပ်ပိုးပစ္စည်း (Container) ဆိုသည်မှာ အစားအသောက်ဖြန့်ဖြူးရန်အလို့ငှာ အစား အသောက်၏ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အလုံးစုံသော်လည်းကောင်း တစ်စုတည်း ဖြစ်စေရန် စုစည်းရစ်ပတ် ထည့်သွင်းထုပ်ပိုးနိုင်သော ဘူး၊ ခွက်၊ ပုလင်း၊ အိတ်၊ ပုံး၊ သေတ္တာစသည့် မည်သည့်ပစ္စည်းကိုမဆို ဆိုသည်။ ထည့်သွင်းထုပ်ပိုးပစ္စည်းတစ်ခုတွင် အထုပ်၊ ဘူးစသည့် အမျိုးအစားမျိုးစုံ သို့မဟုတ် အရေအတွက်များစွာ ပါဝင်နိုင်သည်။

(ဂ) ထုတ်လုပ်မှုအမှတ်စဉ် (Lot or Batch Number) ဆိုသည်မှာ မျိုးတူစုအထောက်အထားကို သိရှိ နိုင်ရန် အသုံးပြုသည့် ကုတ်နံပါတ်ဖြင့် သို့မဟုတ် အခြားနည်းဖြင့်ဖော်ပြထားသော အညွှန်းကို ဆိုသည်။

(ဃ) ထုတ်လုပ်ရက်စွဲ (Date of Manufacture) ဆိုသည်မှာ သတ်မှတ်ဖော်ပြမည့် အစားအသောက်အဖြစ် စတင်ရရှိသည့်ရက်စွဲကို ဆိုသည်။ အဆိုပါ ရက်စွဲသည် ယင်းအစားအသောက်၏ အထားခံကာလ (shelf life) ကို မရည်ညွှန်းချေ။

- (င) ထုပ်ပိုးရက်စွဲ (Date of Packaging) ဆိုသည်မှာ အစားအသောက်ကို ဖြန့်ဖြူးရောင်းချရန် ထည့်သွင်း ထုပ်ပိုးပစ္စည်းတွင် ထည့်သွင်းပြီးစီးသည့် ရက်စွဲကို ဆိုသည်။ အဆိုပါ ရက်စွဲသည် ယင်းကုန်ပစ္စည်း၏ အထားခံကာလကို မရည်ညွှန်းချေ။
- (စ) နောက်ဆုံးစားသုံးရန်ရက်စွဲ သို့မဟုတ် သက်တမ်းကုန်ရက်စွဲ (Use – by date or Expiration Date) ဆိုသည်မှာ အမှတ်တံဆိပ်တွင် ညွှန်းဆိုသည့်အတိုင်း အစားအသောက်ကို ထားသိုသော်လည်း သတ်မှတ်ရက်ကျော်လွန်ပါက အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုများကြောင့် ဘေးအန္တရာယ် ဖြစ်စေနိုင်သဖြင့် ရောင်းချရန် သို့မဟုတ် စားသုံးရန် သင့်လျော်မှုမရှိသော ရက်စွဲကို ဆိုသည်။
- (ဆ) ပြင်ဆင်တည်ခင်းခြင်း (Catering) ဆိုသည်မှာ စားသောက်ဆိုင်၊ စားသောက်ခန်းမ၊ ဟိုတယ်၊ လေယာဉ်၊ သင်တန်းကျောင်း၊ တက္ကသိုလ်၊ ဆေးရုံနှင့် အလားတူနေရာများတွင်ဖြစ်စေ၊ ပွဲလမ်းသဘင်နှင့် အလှူများတွင်ဖြစ်စေ ချက်ချင်းစားသုံးရန် သို့မဟုတ် ယူဆောင်စားသုံးရန်အလို့ငှာ အစားအသောက် အကျွေးအမွှေးဆိုင်ရာ ချက်ပြုတ်ပြင်ဆင်ခင်းကျင်းစီမံခြင်းကို ဆိုသည်။
- (ဇ) ပြုပြင်အကူပစ္စည်း (Processing Aid) ဆိုသည်မှာ အိုးခွက်ပန်းကန် ကိရိယာတန်ဆာပလာမှအပ အစားအသောက်အဖြစ် စားသုံးခြင်းမဟုတ်သော်လည်း ကုန်ကြမ်းပစ္စည်းများ၊ အစားအသောက်များ သို့မဟုတ် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရာတွင်ဖြစ်စေ၊ နည်းပညာတစ်ခုခုဖြင့် ပြုပြင်ရာတွင်ဖြစ်စေ အသုံးပြုပြီး မရည်ရွယ်သော်လည်း ဖယ်ရှားခြင်းမပြုနိုင်ဘဲ နောက်ဆုံးထုတ်ကုန်တွင် ဓာတ်ကြွင်း အဖြစ် သို့မဟုတ် အသွင်ပြောင်းပစ္စည်းအဖြစ် ကျန်ရှိနေနိုင်သည့် ပစ္စည်းကို ဆိုသည်။
- (ဈ) ပါဝင်ပစ္စည်း (Ingredient) ဆိုသည်မှာ အစားအသောက်ထုတ်လုပ်ခြင်း သို့မဟုတ် ပြုပြင်ခြင်း ပြုရာတွင် အသုံးပြုပြီး နောက်ဆုံးထုတ်ကုန်တွင် မူလအတိုင်းဖြစ်စေ၊ အသွင်ပြောင်းပုံစံဖြင့်ဖြစ်စေ ပါရှိနိုင်သည့် အစားအသောက် ထပ်ဖြည့်ပစ္စည်းအပါအဝင် မည်သည့်ပစ္စည်းကိုမဆို ဆိုသည်။
- (ည) မျိုးတူစု (Lot, Batch) ဆိုသည်မှာ တူညီသော အခြေအနေတစ်ရပ်ကိုအခြေခံ၍ ထုတ်လုပ်ထားပြီး တိကျသော အရေအတွက်ပမာဏရှိသည့် ကုန်ပစ္စည်းအစုကို ဆိုသည်။
- (ဋ) ရက်စွဲမတိုင်မီ အကောင်းဆုံး သို့မဟုတ် ရက်စွဲမတိုင်မီ အရည်အသွေးအကောင်းဆုံး (Best Before Date or Best Quality before Date) ဆိုသည်မှာ အမှတ်တံဆိပ်တွင် ညွှန်းဆိုသည့်အတိုင်း ထားသိုပြီး ယင်းကာလအတွင်း ဖွင့်ဖောက်ခြင်းမပြုပါက အညွှန်းစာတွင်ဖော်ပြထားသည့် မည်သည့် အရည်အသွေးကိုမျှ မထိခိုက်ဘဲ ဈေးကွက်တင်နိုင်သည့် ရက်စွဲကို ဆိုသည်။ သို့သော် အဆိုပါ ရက်စွဲ နောက်ပိုင်းတွင်လည်း အစားအသောက်သည် စားသုံးရန်လက်ခံနိုင်သည့် အခြေအနေတွင် ဆက်လက် ရှိနေနိုင်သည်။
- (ဌ) အစားအသောက်လုပ်ငန်းလုပ်ကိုင်သူ (Food Business Operator) ဆိုသည်မှာ အစားအသောက် ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ အရောင်းမြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များအတွက် အစားအသောက်ခင်းကျင်းပြသခြင်း၊ နမူနာပေးခြင်းနှင့် ကြော်ငြာခြင်းတို့တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။ ယင်းစကားရပ်တွင် အစားအသောက်လုပ်ငန်းလုပ်ကိုင်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများလည်း အကျုံးဝင်သည်။
- (ဍ) အညွှန်းစာ (Claim) ဆိုသည်မှာ အစားအသောက်၏ မူလအရင်းအမြစ်၊ အာဟာရဂုဏ်သတ္တိ၊ သဘာဝ၊ ပြုပြင်ထုတ်လုပ်ပုံ (processing)၊ ပေါင်းစပ်ဖွဲ့စည်းပုံ (Composition) သို့မဟုတ် အခြားအရည်အသွေး ဆိုင်ရာ သီးခြားလက္ခဏာများ ဖော်ပြချက် သို့မဟုတ် အကြံပြုချက် သို့မဟုတ် ညွှန်းဆိုချက်အားလုံးကို ဆိုသည်။

- (ဗ) အထူးအာဟာရအစားအသောက် (Food for special dietary uses) ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အတွက်ဖြစ်စေ၊ ဇီဝကမ္မအခြေအနေတစ်ရပ်ရပ်အတွက်ဖြစ်စေ၊ ရောဂါတစ်ရပ်ရပ်အတွက်ဖြစ်စေ၊ ကိုယ်ခန္ဓာချို့ယွင်းမှုတစ်ခုခုအတွက်ဖြစ်စေ အာဟာရပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အလိုငှာ သီးခြားပြုပြင်ထားသော သို့မဟုတ် တီထွင်ဖန်တီးထုတ်လုပ်ထားသော အစားအသောက်ကို ဆိုသည်။ ယင်းအစားအသောက်သည် သဘာဝတူ အခြားသော ပုံမှန်အစားအသောက်များနှင့် ဖွဲ့စည်းပုံအားဖြင့် သိသာကွဲပြားစွာ ပြုပြင်ထုတ်လုပ်ထားရမည်၊
- (ဏ) အမှတ်တံဆိပ် (Label) ဆိုသည်မှာ ထည့်သွင်းထုပ်ပိုးပစ္စည်းပေါ်တွင်ဖြစ်စေ၊ ထုပ်ပိုးပစ္စည်းနှင့် တွဲကပ်ချိတ်တွဲလျက်ဖြစ်စေ စာသားဖြင့်သော်လည်းကောင်း၊ ပုံနှိပ်၍သော်လည်းကောင်း၊ ဖောင်းကြွ ပန်းဖောက်စာသားများဖြင့်သော်လည်းကောင်း ရေးသားဖော်ပြခြင်း၊ ခိုင်မြဲစွာတွဲကပ်ခြင်း၊ ပုံဖော်ခြင်း၊ အမှတ်အသားပြုခြင်း သို့မဟုတ် အမှတ်တံဆိပ်ရိုက်နှိပ်ခြင်းပြုလုပ်ထားသည့် စာတမ်းကတ်ပြား (tag)၊ ကုန်စည်အမှတ်အသား (brand)၊ အမှတ်အသား (mark)၊ ရုပ်ပုံ (pictorial) သို့မဟုတ် အလားတူဖော်ပြချက်ကို ဆိုသည်၊
- (တ) အသင့်ထုပ်ပိုးထားသော (Prepackaged) အစားအသောက် ဆိုသည်မှာ စားသုံးသူအတွက်ဖြစ်စေ၊ ပြင်ဆင်တည်ခင်းရန်ဖြစ်စေ အသင့်ရရှိနိုင်စေရန်ရည်ရွယ်၍ ထည့်သွင်းထုပ်ပိုးပစ္စည်းအတွင်း ကြိုတင် ထည့်သွင်းထားသော သို့မဟုတ် ထုပ်ပိုးထားသော အစားအသောက်ကို ဆိုသည်။ ယင်းစကားရပ်တွင် ဝယ်ယူချိန်၌ ချက်ချင်းထုပ်ပိုးပေးခြင်း၊ ရောင်းချသူကိုယ်တိုင် ဆိုင်တွင်ဖြစ်စေ၊ ရွှေ့ပြောင်းသယ်ယူ ရောင်းချသည့်နေရာတွင်ဖြစ်စေ အစားအသောက်များကို ယာယီထုပ်ပိုးထားခြင်းများ မပါဝင်ချေ၊
- (ထ) ကိုဒက် (CODEX) စံချိန်စံညွှန်း ဆိုသည်မှာ နိုင်ငံတကာ အစားအသောက်စံချိန်စံညွှန်းကော်မရှင် (CODEX alimentarius commission) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို ဆိုသည်။

အခန်း (၂)

အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အခြေခံမူများ

- ၄။ အသင့်ထုပ်ပိုးထားသော အစားအသောက်ကို အမှတ်တံဆိပ်ကပ်ရာတွင် အောက်ပါအခြေခံမူများကို လိုက်နာရမည်-
- (က) အစားအသောက်၏ ထူးခြားသော သွင်ပြင်လက္ခဏာ၊ ဂုဏ်သတ္တိတို့နှင့်စပ်လျဉ်း၍ မှားယွင်းသော ထင်မြင်ချက်များဖြစ်ပေါ်စေနိုင်သော ဖော်ပြချက်၊ အဓိပ္ပာယ်လွဲမှားစေသော သို့မဟုတ် အဓိပ္ပာယ်နှစ်ခွဲ ဖြစ်စေသော ဖော်ပြချက်၊ လိမ်လည်လှည့်ဖြားသော ဖော်ပြချက်၊ မှားယွင်းသည့်ထင်မြင်ချက်များကို ဖြစ်ပေါ်စေနိုင်သော ဖော်ပြချက် သို့မဟုတ် အလားတူဖော်ပြချက်များ မပါရှိစေရ၊
- (ခ) အခြားသော ထုတ်ကုန်နှင့်ဆက်စပ်နေသည့် အစားအသောက်ဖြစ်သည်ဟု စားသုံးသူက ထင်မြင်ယူဆ စေရန် သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေရန် စာဖြင့်ဖြစ်စေ၊ ပုံဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဖော်ပြချက် သို့မဟုတ် အလားတူဖော်ပြချက်များ မပါရှိစေရ၊
- (ဂ) ကုန်စည်အမှတ်အသား(Brand)နှင့် ကုန်အမှတ်တံဆိပ် (Trade Mark) သတ်မှတ်ရာတွင် အောက်ပါ အဓိပ္ပာယ်မျိုး သက်ဝင်စေသည့် စာသား၊ ဝေါဟာရ၊ အသုံးအနှုန်း၊ ရုပ်ပုံ၊ သရုပ်ဖော်ပုံ၊ ကိုယ်ပိုင်အမှတ် အသား၊ ကိုယ်ပိုင်တံဆိပ်စာလုံး(Logo) သို့မဟုတ် အလားတူအဓိပ္ပာယ်သက်ရောက်သော ဖော်ပြချက် များကို ဖော်ပြသုံးစွဲခြင်းမပြုရ-
- (၁) ဥပဒေ၊ နည်းဥပဒေများဖြင့်ဖြစ်စေ၊ ဌာနအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အမှတ်တံဆိပ်တွင် ဖော်ပြခြင်းမပြုရန် တားမြစ်ထားသည့် အချက်များ၊
- (၂) ဤအမိန့်၏ အပိုဒ် ၅ (က) တွင် မဖြစ်မနေဖော်ပြရန် ညွှန်းဆိုသည့် အစားအသောက်အမျိုးအမည် များကို ကုန်စည်အမှတ်အသားအမည် (Brand Name) အဖြစ်သုံးစွဲခြင်း (ဥပမာ- “သံလွင်သီး အမဲဆီ”၊ “နှမ်းနက်လက်ဖက်ခြောက်”၊ “ပျားရည်နို့ချဉ်”)။

(ဃ) အမှတ်တံဆိပ်တွင် သတင်းအချက်အလက်များ ဖော်ပြသည့်အခါ-

- (၁) ထည့်သွင်းထုပ်ပိုးပစ္စည်းပေါ်တွင် ခိုင်မြဲစွာတွဲကပ်၍ဖြစ်စေ၊ ရိုက်နှိပ်၍ဖြစ်စေ၊ ခင်းကျင်းထားသော အစားအသောက်နှင့် ယှဉ်တွဲ၍ဖြစ်စေ ဖော်ပြရမည်၊
- (၂) ထည့်သွင်းထုပ်ပိုးပစ္စည်းကို အလွှာတစ်ထပ်ဖြင့် ထပ်မံထုပ်ပိုးပါက ယင်းထုပ်ပိုးလွှာပေါ်တွင် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ ဖော်ပြချက်များ ပါရှိစေရမည်။ ယင်းသို့ မဟုတ်ပါက မူလ ထုပ်ပိုးမှုပေါ်ရှိ ဖော်ပြချက်များကို ရှင်းလင်းပီသစွာ ထွင်းဖောက်မြင်နိုင်စေရမည်။ မထင်မရှား ဖုံးကွယ်ခြင်းမျိုး မဖြစ်စေရ၊
- (၃) အစားအသောက်အမျိုးအမည်နှင့် အသားတင်အလေးချိန်ကို မြင်ကွင်းမျက်နှာပြင် တစ်ခုတည်းတွင် ထင်ရှားပေါ်လွင်စွာမြင်သာအောင် ဖော်ပြရမည်။

(င) အမှတ်တံဆိပ်တွင်ဖော်ပြသည့် ဘာသာစကားသည်-

- (၁) အခြားဥပဒေပါသတ်မှတ်ချက်များနှင့် မဆန့်ကျင်သရွေ့ စားသုံးသူများ ဖတ်ရှုနားလည်လက်ခံ နိုင်သည့် ဘာသာစကား သို့မဟုတ် မြန်မာဘာသာစကားဖြစ်ရမည်။ ဘာသာစကားတစ်ခုထက် ပို၍ သုံးစွဲဖော်ပြနိုင်သည်၊
- (၂) မူလအမှတ်တံဆိပ်၏ ဘာသာစကားသည် ရောင်းချရန် ရည်ရွယ်ထားသည့် စားသုံးသူအတွက် လက်ခံနိုင်ခြင်းမရှိပါက အမှတ်တံဆိပ်ပြန်လည်ပြင်ဆင်ခြင်းအစား မဖြစ်မနေဖော်ပြရမည့် အချက်အလက်များကိုသာ လိုအပ်သော ဘာသာစကားဖြင့် ထပ်ဆောင်းဖြည့်စွက်ဖော်ပြခြင်း ကို အသုံးပြုနိုင်သည်၊
- (၃) အမှတ်တံဆိပ်ကို ပြန်လည်ပြင်ဆင်အစားထိုးခြင်း (relabelling)၊ ထပ်ဆောင်းဖြည့်စွက်ဖော်ပြခြင်း (supplementary label) များတွင် မဖြစ်မနေဖော်ပြရမည့်အချက်အလက်များကို မူလအမှတ် တံဆိပ်ပါ ဖော်ပြချက်အတိုင်း ပြည့်စုံတိကျစွာ ဖော်ပြရမည်။

(စ) ဤအမိန့်နှင့် အခြားသက်ဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များအရ ထုပ်ပိုးပစ္စည်းပေါ်တွင် အမှတ် တံဆိပ်နှင့်သက်ဆိုင်သည့် အချက်များဖော်ပြရမည့် သတင်းအချက်အလက်နေရာ (information panel) နှင့် အဓိကမြင်ကွင်းအကွက် (principal display panel) အတွက် သတ်မှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

အခန်း (၃)

အမှတ်တံဆိပ်တွင် မဖြစ်မနေပါဝင်ရမည့်အချက်များ

၅။ မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်းသတ်မှတ်ချက်အရ အမျိုးအမည်အလိုက် သီးခြားလိုက်နာဖော်ပြရန်လိုသည့် အစားအသောက်မှအပ အသင့်ထုပ်ပိုးထားသည့် အစားအသောက်၏ အမှတ်တံဆိပ်တွင် အောက်ပါအချက်များ မဖြစ်မနေပါဝင်ရမည်-

- (က) အစားအသောက်အမျိုးအမည်(The name of the food)၊
- (ခ) ပါဝင်ပစ္စည်းစာရင်း(List of ingredients)၊
- (ဂ) အသားတင်ပမာဏ၊ အရေအတွက်နှင့် အရည်စစ်အလေးချိန်(Net Content, Quantity and Drained weight)၊
- (ဃ) အမည်နှင့် လိပ်စာ(Name and address)၊
- (င) ထုတ်လုပ်သည့်နိုင်ငံ(Country of origin)၊
- (စ) မျိုးတူစုအထောက်အထား(Lot identification)၊

(ဆ) ရက်စွဲအမှတ်အသား (Date marking)၊

(ဇ) သုံးစွဲရန်အညွှန်း (Instructions for use)။

၆။ အသင့်ထုပ်ပိုးထားသော အစားအသောက်အမှတ်တံဆိပ်တွင် အစားအသောက်အမျိုးအမည်ကို ဖော်ပြရာ၌-

- (က) အစားအသောက်အမျိုးအမည်သည် ယေဘုယျသဘောမဆောင်ဘဲ အများပြည်သူက ကွဲပြားစွာ နားလည်ပြီး အစားအသောက်၏ ပင်ကိုသဘာဝကို ပေါ်လွင်စွာညွှန်းဆိုနိုင်သည့် အခေါ်အဝေါ် ဖြစ်ရမည် (ဥပမာ- ဆီကို မြေပဲဆီ၊ စားအုန်းဆီစသည်ဖြင့် ကွဲပြားစွာ ဖော်ပြရမည်)။
- (ခ) မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်းတွင် သတ်မှတ်ထားပြီးဖြစ်ပါက ယင်းအစားအသောက်အမျိုးအမည်တစ်ခုခုကိုသာ သုံးစွဲရမည်။
- (ဂ) အထက်အပိုဒ်ခွဲ (က) နှင့် (ခ) ပါသတ်မှတ်ချက်တွင် အကျုံးမဝင်ပါက စားသုံးသူ နားလည်မှုလွဲမှားခြင်း မရှိစေရန် အလွယ်တကူနားလည်နိုင်သော ယေဘုယျအမည်ကိုဖြစ်စေ၊ အများသုံးစွဲလေ့ရှိသော အမည်ကိုဖြစ်စေ သုံးစွဲရမည်။
- (ဃ) ပေါင်းစပ်ပြုပြင်ထားသည့် အစားအသောက်ဖြစ်လျှင် စားသုံးသူ နားလည်မှုလွဲမှားခြင်းမရှိစေရန် အများသုံးစွဲလေ့ရှိသောအမည်ကိုဖြစ်စေ (ဥပမာ-ဟာလဝါ)၊ အဓိကပါဝင်ပစ္စည်း၏ အမည်ကို ပြုပြင်မှု စကားရပ်ဖြင့် အထူးပြု၍ဖြစ်စေ (ဥပမာ-ဆီးယို၊ ငပိထောင်း) ဖော်ပြရမည်။ သဘာဝတူအစားအသောက် များကို ရောနှောထားပါက ယေဘုယျအမည်တွင် “စုံ” “ရောနှော” စသည့် စကားရပ်များဖြင့် အထူးပြု၍ဖြစ်စေ (ဥပမာ-အကြော်စုံ၊ ရောနှောဆီ)၊ ပါဝင်ပစ္စည်း များရာမှ နည်းရာသို့ အမည်များကို စဉ်၍ “အရော” ဟူသည့်စကားရပ်ဖြင့် အထူးပြု၍ဖြစ်စေ (ဥပမာ-နှမ်းဆီ၊ ပန်းနှမ်းဆီအရော) ကွဲပြားစွာဖော်ပြရမည်။
- (င) တီထွင်ထားသောအမည် သို့မဟုတ် စိတ်ကူးယဉ်ဖန်တီးထားသောအမည် သို့မဟုတ် ကုန်စည် အမှတ်အသားအမည် (Brand Name) သို့မဟုတ် ကုန်အမှတ်တံဆိပ် (Trade Mark) စသည်တို့ကို သုံးစွဲလိုပါက အစားအသောက်အမျိုးအမည်နှင့် ကပ်လျက်ဖြစ်စေ၊ တစ်ဆက်တည်းဖြစ်စေ တွဲလျက် ဖော်ပြရမည်။
- (စ) ထပ်တိုးစာသားများ၊ စကားရပ်များပါဝင်ပါက အစားအသောက်၏ ပင်ကိုသဘာဝ၊ ပကတိအခြေအနေ တို့နှင့်စပ်လျဉ်း၍ စားသုံးသူကို ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ နားလည်မှုလွဲမှားစေခြင်း၊ ရှုပ်ထွေးစေခြင်း မရှိစေရ (ဥပမာ-ရိုးရိုးခေါက်ဆွဲကြော်ကို ဗိုးပျံခေါက်ဆွဲ၊ ကြက်ဥမွှေးကြော်ကို ဒေးဗစ်ကြော်)။ သို့ရာတွင် ထည့်သွင်းထုပ်ပိုးပစ္စည်းအမျိုးအစား၊ ပုံစံနှင့် အစားအသောက်ကို အခြောက်ခံ၊ အနှစ်ထုတ်၊ ကျပ်တိုက် စသည်ကဲ့သို့ ပြုပြင်စီရင်ခြင်း နည်းလမ်းများဖော်ပြခြင်းနှင့် မသက်ဆိုင်စေရ (ဥပမာ-မုန့်လာဥခြောက်၊ ငါးကျည်းကျပ်တိုက်ခြောက်)။
- (ဆ) အထူးအာဟာရအဖြစ် ထုတ်လုပ်သည့် အစားအသောက်ဖြစ်လျှင် အစားအသောက်အမည်နှင့်ကပ်လျက် “အထူးအာဟာရ (Special Dietetic)” “အထူးအာဟာရဆိုင်ရာ (Special Dietetic)” သို့မဟုတ် ယင်းနှင့် အလားတူအဓိပ္ပာယ်သက်ရောက်သောစကားရပ်ကို ဖော်ပြပေးရမည်။
- (ဇ) နေရာဒေသအမည်ကို အစားအသောက်အမျိုးအမည်တွင် ထည့်သွင်းဖော်ပြလိုပါက ယင်းအစား အသောက်ကို ဖော်ပြပါနေရာဒေသတွင် ထုတ်လုပ်လျှင်ဖြစ်စေ၊ ဖော်ပြပါနေရာ၏ ဝိသေသထူး ပါဝင်ပစ္စည်းများဖြင့် ထုတ်လုပ်လျှင်ဖြစ်စေ၊ ဖော်ပြပါနေရာ၏ ရိုးရာဓလေ့ထုတ်လုပ်ပြင်ဆင်ပုံ နည်းလမ်းအတိုင်း တိကျစွာထုတ်လုပ်ပြင်ဆင်လျှင်ဖြစ်စေ ဖော်ပြနိုင်သည်။ ထုတ်လုပ်ပြင်ဆင်သည့် နည်းလမ်းသည် အခြားနိုင်ငံတစ်ခု၏ နေရာဒေသတွင် ထုတ်လုပ်ပြင်ဆင်သည့် နည်းလမ်းအတိုင်း ဖြစ်ပါက “စတိုင် (Style)” ဟူသော စကားရပ်ဖြင့် အထူးပြုဖော်ပြရမည်။

- (ဈ) နေရာဒေသအမည်ကို ကုန်စည်အမှတ်အသားအမည် (Brand Name) အဖြစ် ဖော်ပြရာတွင် စားသုံးသူ ထင်ယောင်ထင်မှားဖြစ်စေခြင်း သို့မဟုတ် အဓိပ္ပာယ်လွဲမှားခြင်းမဖြစ်စေနိုင်ပါက ဖော်ပြနိုင်သည် (ဥပမာ-ကုန်စည်အမှတ်အသားအမည် ရွှေတောင်နှင့် အစားအသောက်အမျိုးအမည် ခေါက်ဆွဲဖြစ်ပါက ရွှေတောင်-ခေါက်ဆွဲဟု အမှတ်တံဆိပ်ကပ်ခြင်းသည် ရိုးရာအစားအသောက် ရွှေတောင်ခေါက်ဆွဲနှင့် နားလည်မှုလွဲမှားစေနိုင်သည်)။
- (ည) အနံ့ကိုဖြစ်စေ၊ အရသာကိုဖြစ်စေ ထပ်မံဖြည့်တင်းထားသော အစားအသောက်အမျိုးအမည်၏ရှေ့တွင် “အနံ့ထည့်ထားသော” “အရသာထည့်ထားသော” စသည့် အလားတူစကားရပ်ဖြင့် အထူးပြုဖော်ပြ ရမည်။ ယင်းသို့ဖော်ပြရာတွင် “အနံ့” “အရသာ”ရှေ့တွင် “သဘာဝ” “သဘာဝတူ” “ဖန်တီး” စသည့် စကားရပ်များဖြင့် ပေါင်းစပ်ဖော်ပြနိုင်သည်။

၇။ အသင့်ထုပ်ပိုးထားသော အစားအသောက်အမှတ်တံဆိပ်တွင် ပါဝင်ပစ္စည်းစာရင်းကို ဖော်ပြရာ၌-

- (က) ပါဝင်ပစ္စည်းတစ်မျိုးတည်းသာ ပါဝင်သော အစားအသောက်မှအပ ပါဝင်ပစ္စည်းစာရင်းကို အမှတ် တံဆိပ်ပေါ်တွင် ဖော်ပြရမည်၊
- (ခ) “ပါဝင်ပစ္စည်းများ” ဟု ခေါင်းစဉ်တပ်လျက် ဖော်ပြရမည်၊
- (ဂ) အစားအသောက်ထုတ်လုပ်ရန် ထည့်သွင်းချိန်၌ ပါဝင်သည့် အလေးချိန်ပမာဏအလိုက် များရာမှ နည်းရာသို့ အစဉ်အတိုင်းဖော်ပြရမည်၊
- (ဃ) ပါဝင်ပစ္စည်းတစ်ခုသည် အခြားပါဝင်ပစ္စည်းနှစ်ခုနှင့်အထက် ပေါင်းစပ်ထားခြင်းဖြစ်လျှင် အဆိုပါ ပေါင်းစပ်ပါဝင်ပစ္စည်းကို ဖော်ပြရာ၌ ယင်းနောက်တွင် ပေါင်းစပ်ထားသော ပါဝင်ပစ္စည်းများကို အချိုးအစား များရာမှ နည်းရာသို့စဉ်၍ ကွင်းစကွင်းပိတ် “()” ဖြင့် ထည့်သွင်းဖော်ပြရမည်။ သို့ရာတွင် မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း၌ ယင်းပေါင်းစပ်ပါဝင်ပစ္စည်းကို သတ်မှတ်ပြီးဖြစ်ပါက အစားအသောက်ထပ်ဖြည့်ပစ္စည်းမှအပ အဆိုပါ ပေါင်းစပ်ပါဝင်ပစ္စည်း၏ ပမာဏသည် ပါဝင်ပစ္စည်းအားလုံး၏ ၅% အောက် လျော့နည်းလျှင် အသေးစိတ်ဖော်ပြရန်မလို (ဥပမာ-မဆလာသည် ပါဝင်ပစ္စည်းတွင် ၅% ထက် ကျော်လွန်ပါက ပါဝင်ပစ္စည်းစာရင်းတွင် “မဆလာ (ဖာလာ၊ နာနတ်ပွင့်၊ ...)” ဟု ဖော်ပြရမည်ဖြစ်ပြီး ပါဝင်ပစ္စည်းတွင် ၅% အောက် လျော့နည်းပါက “မဆလာ” ဟုသာ ဖော်ပြနိုင်သည်)။
- (င) စားသုံးသူဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် အောက်ဖော်ပြပါကဲ့သို့သော အစားအသောက်များနှင့် ပါဝင်ပစ္စည်းများဖြစ်ပါက ပါဝင်ပစ္စည်းစာရင်းတွင် စာလုံးမည်း (Bold) ဖြင့်ဖြစ်စေ၊ ပါဝင်ပစ္စည်းစာရင်းနှင့် ကပ်၍ ဓာတ်မတည့်ပစ္စည်းဖြစ်ကြောင်း သိသာထင်ရှားစေသည့် စကားရပ်ဖြင့် တွဲလျက်ဖြစ်စေ ဖော်ပြရမည်-
- (၁) ဂလူတန်ပါဝင်သော ကောက်ပဲသီးနှံများ (ဂျုံ၊ ဘာလီ၊ အုတ်၊ မုယောစပါး သို့မဟုတ် ယင်းတို့၏ စပ်မျိုးများနှင့် ထုတ်ကုန်များ)၊
- (၂) အခွံမာရေနေသတ္တဝါနှင့် ယင်းတို့မှ ထုတ်ကုန်များ၊
- (၃) ဥနှင့် ဥမှရသော ထုတ်ကုန်များ၊
- (၄) ငါးနှင့် ငါးမှရသော ထုတ်ကုန်များ၊
- (၅) နို့နှင့် နို့ထွက်ပစ္စည်းများ (နို့သကြားအပါအဝင်)၊
- (၆) မြေပဲ၊ ပဲပိစပ်၊ ပဲပုပ်နှင့် ယင်းတို့မှ ထုတ်ကုန်များ၊
- (၇) အခွံမာသီးများနှင့် ယင်းတို့မှ ထုတ်ကုန်များ၊
- (၈) အစားအသောက်တစ်ကီလိုဂရမ်တွင် ၁၀ မီလီဂရမ်ထက် ပိုမိုပါဝင်သော ဆာလဖိုက်ဒြပ်ပေါင်း (Sulphite)။

- (စ) အပိုဒ်ခွဲ (င) ပါ စားသုံးသူဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် အစားအသောက်နှင့် ပါဝင်ပစ္စည်းများကို ထည့်သွင်းထားခြင်းမရှိသော်လည်း ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက် အစားအသောက်တွင် တစ်နည်းနည်းဖြင့် ပါဝင်လာနိုင်ဖွယ်ရှိပါက “ဓာတ်မတည့်ပစ္စည်းပါရှိနိုင်သည်” ဟု ပါဝင်ပစ္စည်းများ အောက်တွင် ကပ်လျက်ဖော်ပြရမည်။ ယင်းသို့ဖော်ပြရာတွင် ပိုမိုသိသာထင်ရှား၍ လွယ်ကူစွာ နားလည်စေရန် ရုပ်ပုံနှင့် သင်္ကေတ (symbols) တို့ကိုလည်း သုံးစွဲနိုင်သည်။
- (ဆ) ဆားငန်ရည်၊ သကာရည်၊ အနှစ်ရည်နှင့် ပြုတ်ရည် (broth) ကဲ့သို့သော မူလပါဝင်ပစ္စည်းအတွင်း ပါရှိပြီး ရေမှအပ ထပ်မံထည့်သွင်းထားသည့် ရေအားလုံးကို ပါဝင်ပစ္စည်းအဖြစ် ဖော်ပြရမည်။ ရေနှင့် အခြား အငွေ့ပျံလွယ်သည့် ပါဝင်ပစ္စည်းများသည် ထုတ်လုပ်စဉ်အတွင်း အငွေ့ပျံသွားပါက ပါဝင်ပစ္စည်း အဖြစ် ဖော်ပြရန်မလို။
- (ဇ) ရေဖြင့်သာရောစပ်အသုံးပြုရမည့် အခြောက်ခံ၊ အနှစ်ထုတ် သို့မဟုတ် ပျစ်ခဲထားသည့် အစားအသောက် များတွင် ပါဝင်ပစ္စည်းစာရင်းကို “ပါဝင်ပစ္စည်းများ”ဟူသော ခေါင်းစဉ်အစား “ဖျော်စပ်ပြီးချိန် ပါဝင် ပစ္စည်း” ဟု ဖော်ပြလျက် ယင်းပါဝင်ပစ္စည်းများ၏ ပါဝင်မှုကို များရာမှ နည်းရာသို့ ဖော်ပြရမည်။ ယင်းသို့ဖော်ပြရာတွင် တစ်ကြိမ်စာပမာဏကို (serving size or portion size) ထင်ရှားစွာ ဖော်ပြပေးရမည်။
- (ဈ) အပိုဒ်ခွဲ (င) ပါ စားသုံးသူဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် အစားအသောက်နှင့် ပါဝင်ပစ္စည်းများသည် ဇီဝနည်းပညာသုံးခြင်းကြောင့် အစားအသောက်သို့မဟုတ် ပါဝင်ပစ္စည်းများတွင် ကူးပြောင်းပါဝင်လာ ပါက ယင်းကို အသိပေးဖော်ပြရမည် (ဥပမာ- မျိုးဗီဇပြုပြင်ထားသော အစားအသောက် သို့မဟုတ် ပါဝင်ပစ္စည်း)။
- (ည) ဝက်ဆီ၊ ဝက်ဆီခဲ၊ အမဲဆီတို့ကို ၎င်းတို့၏ တိကျသောအမည်ဖြင့်သာ ဖော်ပြရမည်။
- (ဋ) အစားအသောက်ထပ်ဖြည့်ပစ္စည်းများကို အမျိုးအစားအလိုက် အမည်ကိုဖော်ပြရာတွင် “သဘာဝ” “သဘာဝတူ” “ဖန်တီး” စသည့်အထူးပြုစကားရပ်များဖြင့်ပေါင်းစပ်၍ ဖော်ပြနိုင်သည်။ ဥပမာအန့် အတွက်-
- (၁) သဘာဝအနံ့-ဟင်းခတ်အမွှေးအကြိုင်၊ ဘယဆေးပင်၊ သစ်သီး၊ သစ်ရွက်၊ အခေါက်၊ အဖူး၊ အမြစ်၊ ကြက်၊ ငှက်၊ သား၊ ငါး၊ ဥ၊ နို့၊ နို့ထွက်ပစ္စည်း၊ တဆေးနှင့် အချဉ်ဖောက်ပစ္စည်း စသည်တို့မှ သင့်လျော်သောနည်းလမ်းဖြင့် ထုတ်ယူရရှိသည့်အနံ့။
- (၂) သဘာဝတူအနံ့-လူတို့စားသုံးရန်ရည်ရွယ်၍ ရနံ့ရှိပစ္စည်းမှဖြစ်စေ၊ ဓာတ်ခွဲခန်းတွင်ဖြစ်စေ သဘာဝအနံ့ ဓာတုဖွဲ့စည်းပုံနှင့် ထပ်တူညီပြုလုပ်ထားသည့်အနံ့။
- (၃) ဖန်တီးအနံ့- သဘာဝအားဖြင့်မတွေ့ရှိရသော ပြုလုပ်ဖန်တီးထားသည့်အနံ့။
- (ဌ) ကုန်ကြမ်းပစ္စည်းတွင်ဖြစ်စေ၊ ပါဝင်ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ ထည့်သွင်းထားပြီးဖြစ်၍ ဆက်လက် ပါဝင်လာသော အစားအသောက်ထပ်ဖြည့်ပစ္စည်းများသည် သိသာထင်ရှားသော ပမာဏပါဝင်လျှင် သော်လည်းကောင်း၊ အစားအသောက်တွင်ပါဝင်ခြင်းအားဖြင့် နည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်ချက် တစ်ခုဖြစ်ပေါ်စေရန် လုံလောက်သောပမာဏပါရှိလျှင်သော်လည်းကောင်း အဆိုပါ အစားအသောက် ထပ်ဖြည့်ပစ္စည်းကို ပါဝင်ပစ္စည်းစာရင်းတွင် ဖော်ပြပေးရမည်။
- (ဍ) နည်းပညာရပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အတွက် လိုအပ်သည့်ပမာဏအောက် လျော့နည်းစွာ ဆက်လက်ပါဝင်နေသည့် အစားအသောက်ထပ်ဖြည့်ပစ္စည်းနှင့် ပြုပြင်အကူပစ္စည်းကို ပါဝင်ပစ္စည်း စာရင်းတွင် ဖော်ပြရန်မလို။

- (ဗ) အစားအသောက်ထပ်ဖြည့်ပစ္စည်းနှင့် ပြုပြင်အကူပစ္စည်းသည် အပိုဒ်ခွဲ (င) တွင် ဖော်ပြထားသည့် စားသုံးသူဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် ပစ္စည်းစာရင်းတွင် ပါဝင်လျှင် ပါဝင်ပစ္စည်းစာရင်းတွင် ထည့်သွင်းဖော်ပြရမည်။
- (ဏ) အထူးအာဟာရအစားအသောက်များတွင် ဆိုဒီယမ် (Sodium) ပမာဏပါဝင်မှုလျော့နည်းလျှင် သို့မဟုတ် လျှော့ချထားလျှင် “ဆိုဒီယမ်ဆားပမာဏနည်းပါးသည်” သို့မဟုတ် “ဆိုဒီယမ်ဆား အာဟာရ လျှော့ချထားသည်” သို့မဟုတ် ယင်းနှင့်အလားတူ အဓိပ္ပာယ်သက်ရောက်သော စကားရပ်ကို အစားအသောက်အမည်နှင့်ကပ်လျက် ဖော်ပြပေးရမည်။
- (တ) ပါဝင်ပစ္စည်းများ၏ ယေဘုယျ အမျိုးအစားအမည် (General Class Names) ကို သတ်မှတ်အုပ်စု အမည်သို့ ပြောင်းလဲသုံးစွဲခြင်းနှင့် အစားအသောက်ထပ်ဖြည့်ပစ္စည်းဆိုင်ရာ ဖော်ပြချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်း၏ သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည်။

၈။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် အသားတင်ပမာဏ၊ အရေအတွက်နှင့် အရည်စစ်အလေးချိန်တို့ကို ဖော်ပြရမည်-

- (က) အသားတင်ပမာဏကို မက်ထရစ်စနစ် (Système International units) သုံး၍ ထုပ်ပိုးချိန်တွင်ရှိသည့် ပျမ်းမျှကိန်းအရဖော်ပြရမည်။ ဒေသအခြင်အတွယ်များကို ဖော်ပြလိုက ယှဉ်တွဲဖော်ပြနိုင်သည်။
- (ခ) အစားအသောက်သည် အရည်ပုံစံဖြစ်ပါက အသားတင်ပမာဏကို ထုထည်ဖြင့် ဖော်ပြရမည်။
- (ဂ) အစားအသောက်သည် အစိုင်အခဲဖြစ်ပါက အသားတင်ပမာဏကို အလေးချိန် သို့မဟုတ် အရေအတွက်ဖြင့် ဖော်ပြရမည်။
- (ဃ) ပျစ်ခဲသောအစားအသောက်ဖြစ်ပါက အသားတင်ပမာဏကို အလေးချိန် သို့မဟုတ် ထုထည်ဖြင့် ဖော်ပြရမည်။
- (င) လက်လီရောင်းအထုပ်ငယ်များပါဝင်သော အထုပ်ကြီးတွင် အထုပ်ငယ်များ၏ အရေအတွက်ကို ဖော်ပြရမည်ဖြစ်ပြီး အထုပ်ငယ်တစ်ခု၏ အသားတင်ပမာဏနှင့် စုစုပေါင်းပမာဏကို ဖော်ပြရမည်။
ဥပမာ - “၂၀ x ၁၀ ဂရမ်ထုပ် (၂၀၀ ဂရမ်)” “၆ x ၂၀၀ မီလီလီတာဘူး (၁.၂ လီတာ သို့မဟုတ် ၁၂၀၀ မီလီလီတာ)”။
- (စ) ကြားခံအရည်ထဲတွင် ထည့်သွင်းထားသော အစားအသောက်ဖြစ်ပါက အသားတင်ပမာဏအပြင် ယင်းအစားအသောက်၏ အရည်စစ်အလေးချိန်ကိုပါ မက်ထရစ်စနစ်ဖြင့် ထုပ်ပိုးချိန်တွင်ရှိသည့် ပျမ်းမျှကိန်းအရဖော်ပြရမည်။ ကြားခံအရည်ဆိုသည်မှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက် စည်သွတ်ဘူးတို့တွင်သာပါရှိသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်၊ ရေ၊ သကြားရည်၊ ဆားရည်၊ ရှာလကာရည် စသည်တို့တွင် အရည်တစ်မျိုးချင်း သို့မဟုတ် ရောနှောပေါင်းစပ်အရည်ကို ဆိုသည်။

၉။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် အမည်နှင့်လိပ်စာကို ဖော်ပြရမည်-

- (က) ပြည်တွင်းတွင်ထုတ်လုပ်သည့် အစားအသောက်ဖြစ်ပါက အစားအသောက်ထုတ်လုပ်သူ သို့မဟုတ် ပြန်လည်ထုပ်ပိုးသူ၏ လုပ်ငန်းအမည်နှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ (Mailing Address with postal code including email and web address if available)နှင့် ဖုန်းနံပါတ်တို့ကို ဖော်ပြရမည်။ လုပ်ငန်း၏ရုံးလိပ်စာနှင့် အစားအသောက်စက်ရုံ၊ အလုပ်ရုံလိပ်စာ မတူညီလျှင်ဖြစ်စေ၊ စက်ရုံ၊ အလုပ်ရုံသည် တစ်ခုထက်ပိုလျှင်ဖြစ်စေ လုပ်ငန်းရုံးလိပ်စာ၏ နောက်တွင် ယင်းအစားအသောက် ထုတ်လုပ်ရာစက်ရုံ၊ အလုပ်ရုံ၏ကုတ် သို့မဟုတ် အမှတ်ကို ပူးတွဲ၍ ဖော်ပြရမည်။

- (ခ) ပြည်ပမှတင်သွင်းသည့် အစားအသောက်များအတွက် ထုတ်လုပ်သူ သို့မဟုတ် ထုပ်ပိုးသူအပြင် တင်သွင်းသူ သို့မဟုတ် ဖြန့်ဖြူးသူ သို့မဟုတ် ပြန်လည်ထုပ်ပိုးသူတို့၏ ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ (Mailing Address with postal code including email and web address if available) နှင့် ဖုန်းနံပါတ်တို့ကို ဖော်ပြရမည်၊
- (ဂ) ကိုယ်တိုင်ထုတ်လုပ်ခြင်းမဟုတ်သည့် လုပ်ငန်းအမည်ကိုဖော်ပြပါက ယင်းအမည်နှင့်ယှဉ်တွဲ၍ “_ _ အတွက် ထုတ်လုပ်ထားသည်” “Manufactured for _ _” သို့မဟုတ် “_ _အတွက် ထုပ်ပိုးထားသည်” “Packed for _ _”ဟု ဖြည့်စွက်ဖော်ပြရမည်။

၁၀။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် ထုတ်လုပ်သည့်နိုင်ငံကို ဖော်ပြရာ၌-

- (က) အစားအသောက်ထုတ်လုပ်သည့်နိုင်ငံကို မဖော်ပြခြင်းကြောင့် စားသုံးသူက လွဲမှားစွာနားလည်စေနိုင်လျှင် ယင်းကို ဖော်ပြရမည်၊
- (ခ) ပြည်ပမှတင်သွင်းသည့် အစားအသောက်များတွင် မူလနိုင်ငံမဟုတ်သော အခြားနိုင်ငံတစ်ခုခု၌ အစားအသောက်၏သဘာဝပြောင်းလဲစေရန် ထပ်မံပြုပြင်စီရင်ထားပါက နောက်ဆုံးပြုပြင်စီရင်ခြင်း ပြုခဲ့သည့်နိုင်ငံကို ထုတ်လုပ်သည့်နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြရမည်။

၁၁။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် မျိုးတူစုအထောက်အထားကို ဖော်ပြရာ၌ အစားအသောက်ထည့်သွင်းထုပ်ပိုးပစ္စည်းတစ်ခုချင်းစီတွင် ထုတ်လုပ်သည့်စက်ရုံနှင့် မျိုးတူစု အထောက်အထားကို ခွဲခြားသိရှိနိုင်ရန် ကုတ်နံပါတ်ဖြင့်ဖြစ်စေ၊ အခြားအမှတ်အသားတစ်ခုခုဖြင့်ဖြစ်စေ မပျက်ယွင်းနိုင်အောင် အမှတ်အသားပြု၍ ထုတ်လုပ်မှုအမှတ်စဉ်ဖြင့် ဖော်ပြရမည်။

၁၂။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် ရက်စွဲအမှတ်အသားကို ဖော်ပြရာ၌ မြန်မာစံချိန်စံညွှန်းနှင့် ကိုဒက် (Codex) စံချိန်စံညွှန်းများတွင် သီးခြားသတ်မှတ်ထားခြင်းမရှိပါက ရက်စွဲ အမှတ်အသားကို နိုင်ငံတကာသုံးပြက္ခဒိန်ကိုအခြေခံ၍ အောက်ပါအတိုင်း ဖော်ပြရမည်။ ယင်းသို့ဖော်ပြရာတွင် နိုင်ငံတကာနှင့်အညီ အတိုကောက်စာလုံးများကို သုံးစွဲနိုင်သည်-

- (က) အစားအသောက်၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အရည်အသွေးစိတ်ချရစေရန် သတ်မှတ်ရက်စွဲ မတိုင်မီ စားသုံးရမည့်အစားအသောက်ဖြစ်ပါက “နောက်ဆုံးစားသုံးရန်ရက်စွဲ” (Use-by Date) သို့မဟုတ် “သက်တမ်းကုန်ရက်စွဲ” (Expiration Date) ဖြင့် ဖော်ပြရမည်၊
- (ခ) သတ်မှတ်ရက်စွဲတွင် အစားအသောက်သည် ပျက်စီးသည့်အခြေအနေသို့မရောက်ဘဲ တဖြည်းဖြည်း အရည်အသွေးဆုတ်ယုတ်လာသည့် အခြေအနေတွင် “နောက်ဆုံးစားသုံးရန်ရက်စွဲ” (Use-by Date) သို့မဟုတ် “သက်တမ်းကုန်ရက်စွဲ” (Expiration Date) ဖြင့် ဖော်ပြရန်မလိုအပ်ဘဲ “ရက်စွဲမတိုင်မီ အကောင်းဆုံး” (Best Before Date) သို့မဟုတ် “ရက်စွဲမတိုင်မီ အရည်အသွေးအကောင်းဆုံး” (Best Quality before Date) ဖြင့် ဖော်ပြရမည်၊
- (ဂ) သုံးလအောက်အထားခံသည့် စားသောက်ကုန်များအတွက် ရက်နှင့် လ ဖော်ပြရမည့်အပြင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းက စားသုံးသူများအဓိပ္ပာယ်လွှဲမှားနိုင်သည်ဟုယူဆ၍ သီးခြားညွှန်ကြားပါက ခုနှစ်ကိုပါ ဖြည့်စွက်ဖော်ပြရမည်။ သုံးလနှင့်အထက် အထားခံသည့် စားသောက်ကုန်များအတွက် အနည်းဆုံး လနှင့် ခုနှစ် ဖော်ပြရမည်၊
- (ဃ) ရက်စွဲကို စာသားများနှင့် ပူးတွဲဖော်ပြထားခြင်းမရှိပါက ယင်းရက်စွဲကို ဖော်ပြထားသည့် အမှတ် တံဆိပ်ပေါ်ရှိ နေရာနှင့်ပတ်သက်သည့် ညွှန်းဆိုချက်ကိုလည်းကောင်း ပူးတွဲဖော်ပြရမည် [ဥပမာ- သက်တမ်းကုန်ရက်စွဲ- (ဘူးအောက်ခြေတွင် ကြည့်ပါ)]။

- (င) ရက်နှင့်နှစ်ကိုဖော်ပြရာတွင် ကိန်းဂဏန်းများဖြင့် ဖော်ပြနိုင်ပြီး ခုနှစ်ကို ဂဏန်းနှစ်လုံး သို့မဟုတ် လေးလုံးဖြင့်လည်းကောင်း၊ လကို စာသားဖြင့် သို့မဟုတ် အတိုကောက်စာလုံးဖြင့် သို့မဟုတ် ကိန်းဂဏန်းဖြင့်လည်းကောင်း ဖော်ပြနိုင်သည်။ ရက်စွဲကိုဖော်ပြရာတွင် ရက်/လ/နှစ် (DD/MM/YY) သို့မဟုတ် (DD/MM/YYYY) အစီအစဉ်ဖြင့် ဖော်ပြရမည်။ ယင်းသို့ မဟုတ်ပါက ရက်စွဲအမှတ်အသား ဖော်ပြချက်နှင့် ဖော်ပြပုံအစီအစဉ်ကိုပါ ပူးတွဲဖော်ပြရမည် [ဥပမာ- ၂၀၁၉-၁၂-၀၂ (YYYY-MM-DD)]။
- (စ) ရက်စွဲဆိုင်ရာအချက်များအား ဖော်ပြရန်မလိုသည့် အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့ အစည်း၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။
- (ဆ) အောက်ပါကဲ့သို့သော အစားအသောက်များတွင် ထုတ်လုပ်ရက်စွဲ သို့မဟုတ် ထုပ်ပိုးရက်စွဲကိုသာ ဖော်ပြနိုင်သည်-
- (၁) အခွံခွာခြင်း၊ ဖြတ်တောက်ခြင်း၊ ပြုပြင်ခြင်းမရှိသည့် သစ်ဥသစ်ဖုအပါအဝင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊
 - (၂) ဝိုင်အမျိုးမျိုး (အပြင်းစားဝိုင်၊ အမြုပ်ပါသည့်ဝိုင်၊ မွှေးကြိုင်နေသည့်ဝိုင်၊ သစ်သီးဝိုင်၊ အမြုပ်ထ နေသည့် သစ်သီးဝိုင်များ)၊
 - (၃) အရက်ပါဝင်မှု ၁၀% နှင့်အထက် ပါဝင်သည့် အဖျော်ယမကာများ၊
 - (၄) ထုတ်လုပ်ချိန်မှ ၂၄ နာရီအတွင်း စားသုံးရန်ပြုလုပ်ထားသော မီးဖုတ်မုန့်များ၊ အစားအသောက်များ၊
 - (၅) ရှလကာရည်၊
 - (၆) အိုင်အိုဒင်းဖြည့်စွက်ထားခြင်းမရှိသော အိမ်သုံးဆား (Non-iodized food grade salt)၊
 - (၇) အာဟာရဖြည့်စွက်ထားခြင်းမရှိသော သကြား (Non-fortified solid sugar)၊
 - (၈) အရောင်အနံ့ပါသော သကြားအခြေခံသည့် မုန့်ချို (Confectionary)၊
 - (၉) ချွင်းဂမ်း (Chewing Gum)။
- (ဇ) ထုတ်လုပ်ရက်စွဲနှင့် ထုပ်ပိုးရက်စွဲတို့ကို အပိုဒ်ခွဲ (က) နှင့် (ခ) တို့ပါ ဖော်ပြချက်များနှင့်ပေါင်းစပ်၍ ဖော်ပြနိုင်သည်။ ထိုသို့ဖော်ပြရာတွင် “ထုတ်လုပ်ရက်စွဲ” သို့မဟုတ် “ထုပ်ပိုးရက်စွဲ” စာသားနှင့်အတူ အပိုဒ်ခွဲ (င) ပါ ပုံစံအတိုင်းဖော်ပြနိုင်ပြီး နောက်ခံအရောင်၊ ရုပ်ပုံ၊ ဒီဇိုင်းတို့နှင့် မရောထွေးစေဘဲ ရှင်းလင်းပြတ်သားစွာ ဖော်ပြရမည်။

၁၃။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် သုံးစွဲရန်အညွှန်းကိုဖော်ပြရာ၌ အစားအသောက်ကို မှန်ကန်စွာသုံးစွဲနိုင်စေရန်အလို့ငှာ သုံးစွဲရန်အညွှန်းအပြင် လိုအပ်သည့်ပြုပြင်သုံးစွဲ ရမည့် နည်းလမ်းကို အမှတ်တံဆိပ်ပေါ်တွင် လိုအပ်ချက်နှင့်အညီ တစ်ပါတည်းဖော်ပြရမည်။

ရှင်းလင်းချက်-

- (၁) အသင့်စားခေါက်ဆွဲထုပ်ကို အာဟာရမျှတစေရန် အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များ ထပ်မံ ဖြည့်သွင်းပြုပြင်သုံးစွဲရန် လိုအပ်ပါက သုံးစွဲရန်အညွှန်းတွင် ပြုပြင်လုပ်ဆောင်ရမည့် နည်းလမ်း သို့မဟုတ် အဆင့်ကို မဖြစ်မနေထည့်သွင်းဖော်ပြပေးရမည်။
- (၂) ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ပြုပြင်ပြီးရှိမည့်အခြေအနေကို ပွဲပြင်ပန်းကန်ဖြင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ အမှတ်တံဆိပ်တွင် ဖော်ပြခြင်းသည် ယင်းအစားအသောက်တွင် ထပ်မံဖြည့်သွင်းရမည့်အရာများပါရှိပြီးဖြစ်သည်ဟု ထင်ယောင်ထင်မှားဖြစ်စေသည့်အတွက် ဖော်ပြခြင်းမပြုရ။
- (၃) ပြုပြင်ပြီးရှိမည့်အခြေအနေကို ပွဲပြင်ပန်းကန်ဖြင့် ပုံဖော်ပြသပါက ယင်းသို့ ပြုပြင်ရာတွင် သုံးစွဲရမည့် တစ်ကြိမ်စာပမာဏကို (serving or portion size) ထင်ရှားစွာ ဖော်ပြပေးရမည်။

အခန်း (၄)

မဖြစ်မနေထပ်မံဖော်ပြရမည့်လိုအပ်ချက်များ

၁၄။ အသင့်ထုပ်ပိုးထားသည့် အစားအသောက်၏အမှတ်တံဆိပ်တွင် အစားအသောက်၏ သဘော သဘာဝအရ စားသုံးသူကိုအသိပေးရန်လိုအပ်ပါက ယင်းလိုအပ်ချက်များကို အောက်ပါအတိုင်း မဖြစ်မနေ ထပ်မံဖော်ပြရမည်-

(က) ထားသိုရန်အညွှန်း

ရက်စွဲအမှတ်အသားကို ဖော်ပြထားပြီး ယင်း၏သက်တမ်းသည် ထားသိုသည့်အခြေအနေပေါ်တွင် မူတည်နေလျှင်ဖြစ်စေ၊ အစားအသောက်၏ မူလအရည်အသွေးသည် ထားသိုသည့်အခြေအနေပေါ်တွင် တည်မှီလျှင်ဖြစ်စေ ယင်းထူးခြားသည့် ထားသိုရန်အခြေအနေကို အမှတ်တံဆိပ်ပေါ်တွင် ထည့်သွင်း ဖော်ပြရမည်။

(ခ) ပါဝင်ပစ္စည်းပမာဏ

(၁) ရောနှော၍ဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ ရောင်းချသည့်အစားအသောက်အတွက် ပေါင်းစပ်ပါဝင် ပစ္စည်း သို့မဟုတ် ပါဝင်ပစ္စည်းအုပ်စုအပါအဝင် ပါဝင်ပစ္စည်းတစ်ခုချင်း၏ ထုတ်လုပ်ချိန်တွင် ပါဝင်သောရာခိုင်နှုန်း၊ ဆီလျော်သောအလေးချိန် သို့မဟုတ် ထုထည်ကို အောက်ပါအခြေအနေ များတွင် မဖြစ်မနေဖော်ပြပေးရမည်-

(ကက) ပါဝင်ပစ္စည်းကို အမှတ်တံဆိပ်တွင် စာသား၊ ရုပ်ပုံ၊ ဂရပ်ဖစ်ဒီဇိုင်းတစ်ခုခုဖြင့် အထူးပြုဖော်ပြထားလျှင်၊

(ခခ) ပါဝင်ပစ္စည်းသည် အစားအသောက်၏ အမျိုးအမည်တွင် ပါဝင်နေခြင်းမရှိလျှင် သို့မဟုတ် အစားအသောက်၏ ထူးခြားသည့်သွင်ပြင်လက္ခဏာဂုဏ်သတ္တိကို ဖော်ဆောင်ရန် အရေးပါလျှင် သို့မဟုတ် အစားအသောက်ရောင်းချမည့် ဒေသရှိ စားသုံးသူများက အစားအသောက်တွင် ယင်းပါဝင်ပစ္စည်းပါဝင်မည်ဟု ယူဆလေ့ ရှိလျှင် သို့မဟုတ် ပါဝင်ပစ္စည်းပမာဏကို ဖော်ပြရန်ပျက်ကွက်ခြင်းသည် စားသုံးသူကို နားလည်မှုလွဲမှားစေပြီး လိမ်လည်လှည့်ဖြားရာ ရောက်စေလျှင်။

(၂) ပါဝင်ပစ္စည်းပမာဏကို အောက်ပါအခြေအနေများတွင် ဖော်ပြရန်မလို-

(ကက) ပါဝင်ပစ္စည်းကို အနံ့အရသာအတွက်ရည်ရွယ်၍ ပမာဏအနည်းငယ်သာ ထည့်သွင်း ထားလျှင်၊

(ခခ) မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်းတွင် ကုန်ပစ္စည်း အလိုက် ဖော်ပြချက်အတွက် သီးခြားစံချိန်စံညွှန်းဖြင့် သတ်မှတ်ထားလျှင်၊

(ဂဂ) ပါဝင်ပစ္စည်းကို အမှတ်တံဆိပ်တွင် စာသား၊ ရုပ်ပုံ သို့မဟုတ် ဂရပ်ဖစ်ဒီဇိုင်းတစ်ခုခုဖြင့် အထူးပြုဖော်ပြထားသော်လည်း အစားအသောက်များအကြား ပါဝင်ပစ္စည်းများ ပမာဏကွဲလွဲမှုသည် အစားအသောက်၏ ထူးခြားသည့်သွင်ပြင်လက္ခဏာဂုဏ်သတ္တိကို ဖော်ဆောင်နိုင်ရန်ဖြစ်စေ၊ အလားတူ အစားအသောက်များနှင့် ခွဲခြားနိုင်ရန်ဖြစ်စေ လိုအပ်ချက်မဟုတ်သည့်အတွက် ဈေးကွက်တင်မည့်နိုင်ငံ သို့မဟုတ် ဒေသရှိ စားသုံးသူကို အစားအသောက်၏ ထူးခြားသည့်သွင်ပြင်လက္ခဏာဂုဏ်သတ္တိအပေါ် လှည့်ဖြားခြင်း၊ နားလည်မှုလွဲမှားစေခြင်းနှင့် မှားယွင်းထင်မြင်စေခြင်းများ မဖြစ်ပေါ် စေနိုင်လျှင် (ဥပမာ-မြေပဲယိုတွင် ကပ်စေးနဲ့ပါဝင်နှုန်း)။

(၃) အပိုဒ် ၁၄ (ခ) (၁)အရ ပါဝင်ပစ္စည်းပမာဏကို ထုတ်ကုန်၏အမှတ်တံဆိပ်တွင် ဖော်ပြရာ၌ အောက်ပါ အတိုင်းဖော်ပြရမည်-

(ကက) ကိန်းဂဏန်းရာခိုင်နှုန်းဖြင့် ဖော်ပြရမည်၊

(ခခ) ပါဝင်ပစ္စည်းတစ်ခုချင်း၏ ရှိရင်းစွဲရာခိုင်နှုန်း၊ ဆီလျော်သော အလေးချိန် သို့မဟုတ် ထုထည်များကို ယင်းပါဝင်ပစ္စည်းကို အထူးပြုထားသောစာသား၊ ရုပ်ပုံ သို့မဟုတ် ဂရပ်ဖစ်ဒီဇိုင်း၏ အနီးဆုံးတွင်ဖြစ်စေ၊ အစားအသောက်အမျိုးအမည်၏ ဘေးတွင် ဖြစ်စေ၊ ပါဝင်ပစ္စည်းစာရင်းထဲရှိ သက်ဆိုင်ရာ ပါဝင်ပစ္စည်းတစ်မျိုးစီနှင့်ကပ်လျက် ဖြစ်စေ ဖော်ပြရမည်၊

(ဂဂ) ပါဝင်ပစ္စည်းတစ်မျိုးမျိုးပါဝင်ကြောင်း အထူးပြုဖော်ပြပါက ယင်းပါဝင်ပစ္စည်း၏ ပါဝင်မှု အနိမ့်ဆုံးရာခိုင်နှုန်းကိုသော်လည်းကောင်း၊ ပါဝင်ပစ္စည်းတစ်မျိုးမျိုး လျော့နည်း ပါဝင်ကြောင်း အထူးပြုဖော်ပြပါက ယင်းပါဝင်ပစ္စည်း၏ ပါဝင်မှုအများဆုံး ရာခိုင်နှုန်းကိုသော်လည်းကောင်း ဖော်ပြရမည်၊

(ဃဃ) အပူချိန်ဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ အစားအစာများ၏ စိုထိုင်းဆ လျော့နည်းစေရန် ပြုပြင်စီရင်ပါက ပါဝင်ပစ္စည်းပမာဏကို ပြုပြင်စီရင်ပြီး နောက်ဆုံး ထုတ်ကုန်၏ ပါဝင်ပစ္စည်းကိုသာ ရာခိုင်နှုန်း၊ အလေးချိန် သို့မဟုတ် ထုထည်ဖြင့် ဖော်ပြရမည်၊

(ငင) ပါဝင်ပစ္စည်းပမာဏ သို့မဟုတ် ပါဝင်ပစ္စည်းအားလုံး၏ စုစုပေါင်းပမာဏသည် ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်ပါက ပြုပြင်စီရင်ပြီး နောက်ဆုံးထုတ်ကုန် ၁၀၀ ဂရမ်အတွက် ပြန်လည်တွက်ချက်ထားသော ပါဝင်ပစ္စည်းအလေးချိန်ဖြင့် အစားထိုး ဖော်ပြရမည်။

(ဂ) ဓာတ်ရောင်ခြည်ဖြင့် ပြုပြင်ထားသောအစားအသောက်များ (Irradiated food)

အိုင်ယွန်ဖြိုခွဲသောဓာတ်ရောင်ခြည်ကို (Ionizing radiation) အသုံးပြု၍ပြုပြင်ထုတ်လုပ်ထားသော အစားအသောက်များ၏ အမှတ်တံဆိပ်တွင် အောက်ပါသတ်မှတ်ချက်များအတိုင်း ဖော်ပြရမည်-

(၁) ဓာတ်ရောင်ခြည်ဖြင့် ပြုပြင်ထိန်းသိမ်းထားကြောင်းကို “ဓာတ်ရောင်ခြည်ဖြင့် ပြုပြင်ထားသည် (Treated by irradiation)” ဟု အစားအသောက်အမျိုးအမည်နှင့် အနီးကပ်ဆုံးတွင် ရေးသား ဖော်ပြရမည်။ အောက်တွင်ဖော်ပြပါရှိသော နိုင်ငံတကာသုံးသင်္ကေတကို ထည့်သွင်း ဖော်ပြလိုပါက အစားအသောက်အမျိုးအမည်နှင့် အနီးကပ်ဆုံးတွင် ဖော်ပြရမည်၊



(၂) ဓာတ်ရောင်ခြည်ဖြင့်ပြုပြင်ထားသော ထုတ်ကုန်များကို အခြားစားသောက်ကုန်တွင် ပါဝင်ပစ္စည်း တစ်ခုအနေဖြင့် အသုံးပြုထားပါက ယင်းပစ္စည်းကို ပါဝင်ပစ္စည်းစာရင်း၌ ဖော်ပြရမည်၊

(၃) ပါဝင်ပစ္စည်းတစ်ခုတည်းရှိသော ထုတ်ကုန်ကို ဓာတ်ရောင်ခြည်ဖြင့်ပြုပြင်ထားသော ကုန်ကြမ်းပစ္စည်းမှ ပြင်ဆင်ထုတ်လုပ်ထားပါက ယင်းသို့ပြုပြင်ထုတ်လုပ်ထားသည့် ပစ္စည်းသုံးစွဲထားကြောင်း ဖော်ပြရမည်။

(ဃ) အဖျော်ယမကာအတွက်ဖော်ပြခြင်း (Alcoholic Beverages)

အရက်ပါဝင်သည့် အဖျော်ယမကာများဖြစ်ပါက အရက်ပါဝင်မှုထုထည် (% alcohol by volume) (Alc % vol) (%ABV) သို့မဟုတ် သတ်မှတ်ယူနစ် (degree of proof) ကို ထင်ရှားစွာဖော်ပြရမည်။

(c) သတိပေးချက် (Warning)

အသက်အရွယ်အုပ်စုတစ်ခုခုကို ရည်စူးလျှင်ဖြစ်စေ၊ ဇီဝကမ္မ သို့မဟုတ် ရောဂါအခြေအနေ တစ်ရပ်ရပ်အတွက် လျော်ညီစေရန် ပြုပြင်ထုတ်လုပ်ထားလျှင်ဖြစ်စေ၊ ဇီဝကမ္မ သို့မဟုတ် ရောဂါ အခြေအနေတစ်ရပ်ရပ်အတွက် မသင့်လျော်လျှင်ဖြစ်စေ၊ စားသုံးသင့်သည့်ပမာဏ သို့မဟုတ် ကာလ အကန့်အသတ်ရှိလျှင်ဖြစ်စေ၊ အလားတူအခြေအနေများတွင်ဖြစ်စေ သတိပေးချက်ကို ရှင်းလင်း ပြည့်စုံစွာ ဖော်ပြပေးရမည်။

(၈) အာဟာရတန်ဖိုး (Nutrition facts)

အစားအသောက်တစ်ခုတွင် ဗီတာမင်၊ သတ္တုဓာတ်စသည့် အာဟာရဓာတ်များကို ထပ်လောင်း ဖြည့်စွက်ထားလျှင်ဖြစ်စေ၊ အာဟာရဓာတ်တစ်ခုခုကို လျှော့ချ၍လည်းကောင်း၊ ဖယ်ရှား၍လည်းကောင်း ရည်ရွယ်ပြုပြင်ထားလျှင်ဖြစ်စေ၊ အထူးအာဟာရတန်ဖိုးများရှိကြောင်း အညွှန်းစာတွင် ဖော်ပြထားလျှင် ဖြစ်စေ အာဟာရတန်ဖိုးဖော်ပြခြင်း (Nutrition facts) ကို မဖြစ်မနေ ဖော်ပြရမည်။ ယင်းသို့ဖော်ပြ ရာတွင် သတ်မှတ်ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ ကိုဒက် (Codex) ၏ အာဟာရတန်ဖိုး အမှတ်တံဆိပ် ကပ်ခြင်းဆိုင်ရာ လမ်းညွှန်နှင့် ပြင်ဆင်ပြဋ္ဌာန်းချက်များ (Codex guidelines on Nutrition labelling CAC/GL 2-1985) အရဖြစ်စေ၊ မြန်မာစံချိန်စံညွှန်းအရဖြစ်စေ ဖော်ပြရမည်။

အခန်း (၅)

အညွှန်းစာဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ

၁၅။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏အမှတ်တံဆိပ်တွင် အောက်ပါအညွှန်းစာများကို ဖော်ပြခြင်းမပြုရ-

- (က) ကိုဒက် (Codex) စံချိန်စံညွှန်းသတ်မှတ်ချက်နှင့်ညီညွတ်သော အညွှန်းစာများ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အသိအမှတ်ပြုထားသော အစားအသောက် အညွှန်းစာများမှအပ နေ့စဉ် လိုအပ်သော အခြေခံအာဟာရဓာတ်များကို လုံလုံလောက်လောက်ပေးစွမ်းနိုင်သည်ဟု ညွှန်းဆိုထားသည့် အညွှန်းစာများ၊
- (ခ) မျှတချင့်ချိန်အစာနှင့် နေ့စဉ်စားသုံးသော အစားအသောက်များသည် လုံလောက်သော အာဟာရဓာတ် ပေးစွမ်းနိုင်ခြင်းမရှိဟု အဓိပ္ပာယ်သက်ရောက်စေသော အညွှန်းစာများ၊
- (ဂ) သက်သေအချက်အလက် ခိုင်မာမှုမရှိသော အညွှန်းစာများ၊
- (ဃ) အောက်ပါအခြေအနေများမှအပ ရောဂါဝေဒနာ၊ နာမကျန်းဖြစ်ခြင်းများကို ကာကွယ်ကုသနိုင်သည်၊ သက်သာပျောက်ကင်းစေနိုင်သည်ဟု ညွှန်းဆိုထားသော အညွှန်းစာများ-
 - (၁) အထူးအာဟာရ အစားအသောက်ဆိုင်ရာ မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များနှင့်ညီညွတ်ခြင်း၊
 - (၂) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုထားခြင်း။
- (င) သဘောသဘာဝတူညီသော အခြားအစားအသောက်၏ ဘေးကင်းမှုကို စားသုံးသူသံသယဖြစ်စေနိုင်သော သို့မဟုတ် စိုးရိမ်ထိတ်လန့်စေနိုင်သော အညွှန်းစာများ၊

(စ) မူလပါဝင်ပစ္စည်းတွင်မပါဝင်ဘဲ စားသုံးသူကိုဆွဲဆောင်ရန်ရည်ရွယ်၍ ထပ်ပေါင်းထည့်သွင်းထားသည့် အရောင်၊ အဆင်း၊ အနံ့နှင့်အရသာကဲ့သို့သော အစားအသောက်ထပ်ဖြည့်ပစ္စည်းကို အမွှမ်းတင်၍ ပါဝင်ပစ္စည်းအပေါ်လှည့်ဖြားသည့် အညွှန်းစာများ။

၁၆။ ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် အောက်ပါကဲ့သို့သော အညွှန်းစာများကို ဖော်ပြခြင်း မပြုရ-

(က) မပြည့်စုံသောနှိုင်းယှဉ်ပြခြင်းများ၊ အသာလွန်ဆုံး၊ အကောင်းဆုံးဟု အမွှမ်းတင်ခြင်းများ၊ “ပွဲတွေ့၊ ကိုယ်တွေ့” အစရှိသည့် အဓိပ္ပာယ်မဲ့အညွှန်းစာများ၊

(ခ) ကောင်းမွန်သောသန့်ရှင်းမှုကျင့်စဉ်အရ ထုတ်လုပ်ထားခြင်းကို “ကျန်းမာစေသော”၊ “ကျန်းမာရေး အတွက်ကောင်းမွန်သော” “ကျန်းမာရေးအတွက်သင့်လျော်သော” အစရှိသည့် အလားတူအဓိပ္ပာယ် သက်ရောက်စေသောအသုံးအနှုန်းများဖြင့် ဖော်ပြထားသည့် အညွှန်းစာများ။

၁၇။ အသင့်ထုပ်ပိုးထားသောအစားအသောက်၏ အမှတ်တံဆိပ်အညွှန်းစာများကို ဖော်ပြရာ၌-

(က) အစားအသောက်တစ်ခုသည် ဗီတာမင်၊ သတ္တုဓာတ်နှင့် အမိုင်နိုအက်စစ်ကဲ့သို့သော အာဟာရဓာတ် များကို ထပ်လောင်းဖြည့်စွက်ထားခြင်းကြောင့် သာမန်ထက်ပိုမိုသော အာဟာရတန်ဖိုး သို့မဟုတ် အထူးအာဟာရတန်ဖိုးများရှိကြောင်း ညွှန်းဆိုဖော်ပြလိုလျှင် ထိုထပ်လောင်းဖြည့်စွက်မှုသည် မြန်မာ စံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း သို့မဟုတ် သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ အမိန့်ညွှန်ကြားချက်များပါ အာဟာရဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ဖြည့်စွက်ခြင်းဖြစ်ရမည်။ ယင်းကဲ့သို့ ညွှန်းဆိုဖော်ပြမှုသည် သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ ပြဌာန်းချက်များနှင့် ညီညွတ်ရမည်။

(ခ) အစားအသောက်တစ်ခုမှ အာဟာရဓာတ်တစ်ခုခုကို လျှော့ချ၍သော်လည်းကောင်း၊ ဖယ်ရှား၍သော် လည်းကောင်း ထိုအစားအသောက်၌ ထူးခြားအာဟာရတန်ဖိုးရှိကြောင်း ညွှန်းဆိုဖော်ပြလိုလျှင် မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်း၏ အမိန့်ညွှန်ကြားချက်များပါ အာဟာရဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီဖြစ်ရမည်။ ယင်းကဲ့သို့ ညွှန်းဆိုဖော်ပြမှုသည် သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ ပြဌာန်းချက်များနှင့် ညီညွတ် ရမည်။

(ဂ) “သဘာဝ”၊ “စစ်မှန်သော”၊ “စစ်စစ်”၊ “လတ်ဆတ်သော”၊ “အိမ်တွင်းဖြစ်”၊ “အော်ဂဲနစ်”၊ “ဇီဝ နည်းပညာသုံး” အစရှိသည့် အလားတူအသုံးအနှုန်းများ သုံးစွဲခြင်းသည် မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ အမိန့်၊ ညွှန်ကြားချက်များနှင့် ညီညွတ်ရမည်။

(ဃ) ဘာသာရေး သို့မဟုတ် ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာရှိ အဖွဲ့အစည်းများ၏ သတ်မှတ်ချက် များနှင့်ကိုက်ညီပါက သို့မဟုတ် ယင်းအဖွဲ့အစည်းများ၏ ခွင့်ပြုချက်ရှိပါက ဘာသာတရား သို့မဟုတ် ဓလေ့ထုံးတမ်းနှင့်အညီ ပြင်ဆင်ထားသောအစားအသောက်ဟု (ဥပမာ- ဟာလာ၊ ကိုရှာ စသည်ဖြင့်) ဖော်ပြနိုင်သည်။

(င) အစားအသောက်တစ်ခုတွင် ထူးခြားသည့်အာနိသင်ရှိကြောင်း ဖော်ပြသည့်အညွှန်းစာသည် အလားတူ အစားအသောက်များတွင်ပါ ထိုအာနိသင်ရှိကြောင်း သိသာထင်ရှားစေပါက ဖော်ပြနိုင်သည်။

(စ) ပစ္စည်းတစ်ခုပါဝင်ခြင်းမရှိကြောင်း သို့မဟုတ် ထပ်မံဖြည့်စွက်ထားခြင်းမရှိကြောင်း ထင်ရှားအောင် ဖော်ပြလိုလျှင် ထိုပစ္စည်းသည် အောက်ဖော်ပြပါအချက်များနှင့်ကိုက်ညီပါက ထင်ယောင်ထင်မှား မဖြစ်စေဘဲ ဖော်ပြနိုင်သည်-

(၁) မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်းအရ မဖြစ်မနေပါဝင်ရမည့် ပစ္စည်း မဟုတ်ခြင်း၊

- (၂) ယင်းအစားအသောက်တွင် ပုံမှန်အားဖြင့်ပါဝင်သည်ဟု စားသုံးသူများက ယူဆမြဲဖြစ်သော ပစ္စည်းဖြစ်ခြင်း၊
- (၃) ဂုဏ်သတ္တိတူ အစားအသောက်မျိုးရရှိစေရန် အစားထိုးပစ္စည်းသုံးစွဲမထားခြင်း၊ သုံးစွဲလျှင်လည်း ထိုအစားထိုးပစ္စည်း၏ သဘောသဘာဝကို ထင်ရှားအောင် ဖော်ပြထားခြင်း၊
- (၄) အစားအသောက်ထဲတွင် ပါဝင်မြဲဖြစ်သည့် ပစ္စည်းဖြစ်ခြင်း သို့မဟုတ် ခွင့်ပြုထားသော ထပ်ဖြည့် ပစ္စည်းဖြစ်ခြင်း။
- (ဆ) အာဟာရဓာတ်တစ်ခုခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ပါဝင်ခြင်း သို့မဟုတ် ထပ်မံဖြည့်စွက်ထားခြင်း မရှိကြောင်း ထင်ရှားအောင်ဖော်ပြခြင်းကို အာဟာရဆိုင်ရာ ဖော်ပြချက် ဟုမှတ်ယူ၍ မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း သို့မဟုတ် သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ အာဟာရ လမ်းညွှန်ချက်ဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖော်ပြရမည်၊
- (ဇ) ထုပ်ပိုးပစ္စည်း သို့မဟုတ် အစားအသောက် သို့မဟုတ် အမှတ်တံဆိပ်ကိုစွန့်ပစ်ရန်ဖြစ်စေ၊ ရှင်းလင်း ဖယ်ရှားရန်ဖြစ်စေ၊ ယင်းတို့နှင့်ဆက်စပ်ပစ္စည်းတို့၏ အမျိုးအစားနှင့် ဆောင်ရွက်ရန်အညွှန်းတို့ကို ဖြစ်စေ စာသား၊ ရုပ်ပုံ၊ သင်္ကေတ စသည့်အလားတူဖော်ပြချက်တို့ဖြင့် ဖော်ပြရာတွင် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ အမိန့်ညွှန်ကြားချက် များနှင့်အညီ ဖော်ပြရမည်။

အခန်း (၆)

ထပ်မံဖော်ပြနိုင်သောအချက်များ

၁၈။ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အခြေခံမူများနှင့်ညီညွတ်ပြီး လိမ်လည်လှည့်ဖြားရာမရောက်သည့် အညွှန်းစာနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဤပြဋ္ဌာန်းချက်တွင် ဖော်ပြထားသော မဖြစ်မနေပါဝင်ရမည့် လိုအပ်ချက်များနှင့်သော်လည်းကောင်း၊ အထူးလိုက်နာရမည့်အချက်များနှင့်သော်လည်းကောင်း ဆန့်ကျင်ခြင်း မရှိလျှင် အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် ရုပ်ပုံ၊ စာသား၊ ဂရပ်ဖစ်ဒီဇိုင်း စသည်ဖြင့် မည်သည့်သတင်းအချက်အလက်ကိုမဆို ဖော်ပြလိုက ဖော်ပြနိုင်သည်။ ယင်းသို့ဖော်ပြရာတွင်-

- (က) ဓာတ်ပုံ၊ ရုပ်ပုံနှင့် ဂရပ်ဖစ်ဒီဇိုင်းများ အသုံးပြုဖော်ပြရာ၌ အသီး၊ အရွက်၊ ကြက်၊ ငှက်၊ သား၊ ငါး၊ ဥ စသည်တို့သည် သို့မဟုတ် ယင်း၏ထွက်ကုန်တို့သည် အစားအသောက်တွင် ပါဝင်ခြင်းမရှိပါက ရုပ်ပုံ၊ ဓာတ်ပုံနှင့် ဂရပ်ဖစ်ဒီဇိုင်းများဖြင့် ယင်းတို့ကို ဖော်ပြခြင်းမပြုရ။ သတ်မှတ်ချက်နှင့်ကိုက်ညီ၍ ဖော်ပြရာတွင်လည်း ယင်းတို့၏မူလအနံ့အရသာပိုမိုပေါ်လွင်ကောင်းမွန်စေရန်အနံ့အရသာတိုးဆေး ထပ်မံထည့်သွင်းထားပါက “အနံ့အရသာထည့်သွင်းထားသည်” သို့မဟုတ် အလားတူစကားရပ်ကို ဖော်ပြသည့် ဓာတ်ပုံ၊ ရုပ်ပုံနှင့် ဂရပ်ဖစ်ဒီဇိုင်းတို့နှင့်ကပ်လျက်တွင် သိသာထင်ရှားစွာ ဖော်ပြရမည်။ ဖော်ပြသည့်အခါ ယင်းတို့၏ပင်ကိုသဏ္ဌာန်ကို ပေါ်လွင်ထင်ရှားစွာ မဖော်ပြရ။
- (ခ) ဓာတ်ပုံ၊ ရုပ်ပုံနှင့် ဂရပ်ဖစ်ဒီဇိုင်းများဖြင့် ပါဝင်ပစ္စည်း သို့မဟုတ် ရောနှောအစားအသောက်၏ ပါဝင် ပစ္စည်းကို ဖော်ပြသည့်အခါ ပါဝင်နှုန်းအလိုက် အချိုးညီစွာ ဖော်ပြရမည်၊
- (ဂ) အစားအသောက်ကုန်ပစ္စည်း၏ အဆင့်အတန်းသတ်မှတ်ချက် (grade) ကို ဖော်ပြမည်ဆိုပါက လွယ်ကူရှင်းလင်းစွာ နားလည်နိုင်စေရမည့်အပြင် မည်သည့်နည်းနှင့်မဆို လိမ်လည်လှည့်ဖြားခြင်း မဖြစ်စေရ။

၁၉။ အာဟာရတန်ဖိုး (Nutrition facts) ကိုဖော်ပြရာတွင် သတ်မှတ်ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ ကိုဒက် (Codex) ၏ အာဟာရတန်ဖိုးအမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ လမ်းညွှန်နှင့် ပြင်ဆင်ပြဋ္ဌာန်းချက်များ

(Codex guidelines on Nutrition labelling CAC/GL 2-1985) အရဖြစ်စေ၊ မြန်မာစံချိန်စံညွှန်းအရဖြစ်စေ ဖော်ပြရမည်။

၂၀။ ဘားကုတ် (Bar Code)၊ ကျူအာကုတ် (QR Code) စသည့် သင်္ကေတတို့ကို၊ သက်သတ်လွတ် (Vegetarian) စသည့် ညွှန်းဆိုသတ်မှတ်ချက်၊ ကုန်စည်အမှတ်အသား(Brand)၊ ကုန်စည်အမှတ်အသား အမည် (Brand Name) နှင့် ကုန်အမှတ်တံဆိပ် (Trade Mark)၊ ဆု၊ တံဆိပ်၊ လက်မှတ်၊ ဆန်းစစ်ချက်၊ လေ့လာတွေ့ရှိချက်စသည်တို့နှင့် ယင်းတို့ကိုရည်ညွှန်းသော စာသား၊ သင်္ကေတ၊ အမှတ်အသား၊ တံဆိပ် စာလုံး၊ ရုပ်ပုံစသည်တို့ကို အထောက်အထားခိုင်လုံပါက ဖော်ပြနိုင်သည်။ သို့ရာတွင်-

- (က) အထက်ပါဖော်ပြချက်များ၏ စစ်မှန်မှုနှင့် တရားဝင်မှုကို အစားအသောက်လုပ်ငန်း လုပ်ကိုင်သူက အပြည့်အဝတာဝန်ယူရမည်၊
- (ခ) အမှတ်တံဆိပ်တွင် ယင်းဖော်ပြပါအချက်များပါရှိပါက သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းက တင်ပြစေသည့် အခါ ခိုင်လုံသောအထောက်အထားများကိုပါ ပူးတွဲတင်ပြရမည်၊
- (ဂ) သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းသည် အထောက်အထားစိစစ်တွေ့ရှိမှုအရ ယင်းဖော်ပြမှုများကို ပိတ်ပင် တားမြစ်နိုင်သည်။

အခန်း (၇)

အထူးလိုက်နာရမည့်အချက်များ

ဖော်ပြခွင့်မပြုသည့်အချက်များ

၂၁။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက ခွင့်ပြုထားခြင်းမရှိသည့် ထုတ်လုပ်ခွင့်၊ လိုင်စင်၊ ထောက်ခံချက်စသည်များနှင့် အလားတူဖော်ပြချက်များ ဖော်ပြခြင်းမပြုရ။

၂၂။ အစားအသောက်ထုတ်လုပ်ခြင်းဆိုင်ရာ ကောင်းမွန်သော ကျင့်စဉ်များနှင့်သက်ဆိုင်သည့် ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်(Good Hygienic Practice)၊ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (Good Manufacturing Practice)၊ ဘေးအန္တရာယ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အရေးပါသောအချက်အချာ ထိန်းချုပ်မှု (Hazard Analysis and Critical Control Point)၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ရေးအဖွဲ့ (ISO: International Organization for Standardization) တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်၊ ထောက်ခံချက်အစရှိသည်တို့ရှိပြီး ယင်းတို့ကိုရည်ညွှန်းသော စာသား၊ သင်္ကေတ၊ အမှတ်အသား၊ တံဆိပ်စာလုံးတို့ကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း၏ ကြိုတင် ခွင့်ပြုချက်မရှိဘဲ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင်ဖော်ပြခြင်း မပြုရ။

အမှတ်တံဆိပ်တွင် သတင်းအချက်အလက်များဖော်ပြခြင်း

၂၃။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် ဖော်ပြချက်များသည်-

- (က) သာမန်မျက်စိဖြင့် ရှင်းလင်းပြတ်သားစွာ ဖတ်ရှုနိုင်ရမည်၊
- (ခ) ပေါ်လွင်ထင်ရှားပြီး ဖျောက်ဖျက်၍မရနိုင်သည့် အခြေအနေတွင်ရှိရမည်၊
- (ဂ) နောက်ခံအရောင်နှင့် စာလုံးအရောင်သည် စာလုံးများ ပြတ်သားထင်ရှားမှုကို အထောက်အကူ ပြုစေရမည်ဖြစ်ပြီး ဒီဇိုင်း၊ ဂရပ်ဖစ်၊ ရုပ်ပုံစသည့် နောက်ခံများနှင့် ရောထွေးမှုမရှိစေရ။

- (ဃ) စာလုံးအရွယ်သည် မြန်မာအက္ခရာ‘ဝ’ (ဝလုံး) သို့မဟုတ် အင်္ဂလိပ်အက္ခရာစာလုံးအသေး ‘ဝ’ (အို) ၏ အရွယ် အနည်းဆုံး တစ်မီလီမီတာ ရှိရမည်၊
- (င) ခေါင်းစဉ်တပ်သည့်စာလုံးသည် အကြောင်းအရာပါ စာလုံးထက်ကြီးမားပြီး ထင်ရှားစွာ ပေါ်လွင် ရမည်၊
- (စ) ထုပ်ပိုးပစ္စည်းအရွယ်အစား အမျိုးမျိုးအတွက် စာလုံးနှင့် ဖော်ပြချက်များ၏ အရွယ်အစားကို ပြောင်းလဲရာတွင် အချိုးညီစွာပြောင်းလဲဖော်ပြရမည်။

သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ စိစစ်မှုဆိုင်ရာအချက်များ

၂၄။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်အရ စားသုံးသူအတွက် အသိပေးဖော်ပြရန် သတ်မှတ် ထားသော အောက်ပါအချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက ပယ်ဖျက်ရုပ်သိမ်းမှုမပြုမချင်း မဖြစ်မနေဖော်ပြပေးရမည်-

- (က) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ တရားဝင်ထုတ်ပေးသော အစားအသောက်ခွင့်ပြုချက်လက်မှတ်ကို ရရှိထားခြင်းမရှိသေးလျှင် အမှတ်တံဆိပ်တွင် “သက်ဆိုင်ရာဌာနက စိစစ်ထားခြင်း မရှိသေးပါ” ဆိုသည့်စာသားကို မြန်မာအက္ခရာ ‘ဝ’(ဝလုံး) စာလုံးအရွယ် အနည်းဆုံး နှစ်မီလီမီတာ စာလုံးမည်း (Bold) ဖြင့် ဘောင်ခတ်၍ ရေးသားဖော်ပြရမည်။
- (ခ) မည်သူမဆို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၏ တရားဝင်ထုတ်ပေးသော အစားအသောက် ထုတ်လုပ်ခွင့် သို့မဟုတ် တင်သွင်းခွင့် သို့မဟုတ် အလားတူလက်မှတ်ကိုရရှိလျှင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းက သတ်မှတ်ဖော်ပြရန် ညွှန်ကြားသည့်အမှတ် သို့မဟုတ် စာသား စသည်တို့ကို မြန်မာ အက္ခရာ ‘ဝ’ (ဝလုံး) စာလုံးအရွယ် အနည်းဆုံး နှစ်မီလီမီတာ စာလုံးမည်း (Bold) ဖြင့် ဘောင်ခတ်၍ ရေးသားဖော်ပြရမည်။
- (ဂ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းကစိစစ်၍ကင်းလွတ်ခွင့်ပြုသည့်ကိစ္စမှအပ ဓာတ်စာ (Food Supplement)၊ ဖြည့်စွက်စာ(Dietary Supplement)၊ ဘယဆေးဖြည့်စွက်စာ (Herbal Supplement)၊ အာနိသင်ထူးအစားအသောက် (Functional Food) စသည်တို့အပြင် အလားတူ ထုတ်ကုန်များတွင် အောက်ပါဖော်ပြချက်ကို အမှတ်တံဆိပ်ပေါ်တွင် မြန်မာအက္ခရာ ‘ဝ’ (ဝလုံး) စာလုံးအရွယ် အနည်းဆုံး တစ်မီလီမီတာ စာလုံးမည်း (Bold) ဖြင့် ဘောင်ခတ်၍ ရေးသားဖော်ပြရမည်-

“အကျိုးအာနိသင်ကိုစိစစ်မထားပါ။ ရောဂါရှာဖွေ၊ ကုသ၊ ပျောက်ကင်း၊ သက်သာ၊ ကာကွယ် စေရန်အတွက် မဟုတ်”

သတိပေးဖော်ပြရမည့်အချက်များ

၂၅။ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အများပြည်သူကျန်းမာရေးအတွက် အထူးသတိပေးချက် သို့မဟုတ် သတိပေးချက်ကို အမှတ်တံဆိပ်၌ ဖော်ပြရန်ညွှန်ကြားပါက တိကျစွာ လိုက်နာဖော်ပြရမည်။

၂၆။ ပြည်သူလူထုကျန်းမာရေးအတွက် အာဟာရဓာတ်(Nutrient)၊ အာဟာရဖြည့်အစားအသောက် (Fortified Food)၊ မျိုးဗီဇပြင်အစားအသောက်(Genetically Modified Food)နှင့် ကူးစက်မဟုတ်သော ရောဂါများကာကွယ်ထိန်းချုပ်နိုင်ရေး စသည်တို့နှင့်သက်ဆိုင်သည့် အမှတ်တံဆိပ်တွင် ဖော်ပြရမည့် အချက်များ၊ အညွှန်းစာတွင် ဖော်ပြရမည့်အချက်များ၊ သတိပေးဖော်ပြရမည့်အချက်များကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းကညွှန်ကြားလျှင် ယင်းအချက်များကို မဖြစ်မနေဖော်ပြပေးရမည်။

အခန်း (၈)

ကင်းလွတ်ခွင့်

၂၇။ အမှတ်တံဆိပ်ဖော်ပြခြင်းဆိုင်ရာ ကင်းလွတ်ခွင့်အနေဖြင့် ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးဖက်ဝင် ပစ္စည်းများမှအပ ကုန်ပစ္စည်း၏အကျယ်ဆုံးမျက်နှာပြင်သည် ၁၀ စတုရန်းစင်တီမီတာအောက်ငယ်လျှင် အပိုဒ် ၇၊ ၁၁၊ ၁၂၊ ၁၃ နှင့် အပိုဒ် ၁၄ တို့တွင် ပြဋ္ဌာန်းထားသည်တို့ကို ဖော်ပြခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

၂၈။ လက်လီဆိုင်များတွင် ရောင်းချသူကိုယ်တိုင် ထည့်သွင်းထုပ်ပိုးပေးသော သို့မဟုတ် ယာယီထုပ်ပိုး ထားသော အစားအသောက်များသည် ဤအမိန့်ပါ အမှတ်တံဆိပ်ကပ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

၂၉။ (က) အစားအသောက်၏ အရည်အသွေးအတွက်ဖြစ်စေ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်အရဖြစ်စေ အထုပ်ကြီးထဲတွင် အထုပ်ငယ်များ ထုပ်ပိုးထည့်သွင်း ထားပါက ယင်းအထုပ်ငယ်များသည် အမှတ်တံဆိပ်ကပ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

(ခ) သို့ရာတွင် အထုပ်ကြီးပေါ်တွင် အမှတ်တံဆိပ်သတ်မှတ်ချက် အပြည့်အစုံပါရှိရမည့်အပြင် အတွင်းရှိအထုပ်ငယ်များကို လက်လီရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်ပြင်ဆင်တည်ခင်းခြင်း မပြုရန် ထင်ရှားပေါ်လွင်စွာ သတိပေးဖော်ပြထားရမည်။

(ဂ) အထုပ်ကြီးတွင်ပါဝင်သည့် အထုပ်ငယ်လေးများကို လက်လီရောင်းချရန် သို့မဟုတ် တိုက်ရိုက် ပြင်ဆင်တည်ခင်းရန် ရည်ရွယ်ထုတ်လုပ်ထားပါက အမှတ်တံဆိပ်ကပ်ခြင်းမှ ကင်းလွတ်ခွင့် မရဘဲ ယင်းအထုပ်ငယ်များပေါ်တွင် အမှတ်တံဆိပ်သတ်မှတ်ချက်အပြည့်အစုံကို ဖော်ပြပေး ရမည်။

၃၀။ စားသုံးသူထံ တိုက်ရိုက်ရောင်းချခြင်းမပြုဘဲ ပြုပြင်ထုတ်လုပ်သည့် သို့မဟုတ် ထုပ်ပိုးသည့်လုပ်ငန်း တစ်ခုခုထံရောင်းချရန် အသင့်ထုပ်ပိုးထားသောအစားအသောက်များသည် ဤအမိန့်ပါ ပြဋ္ဌာန်းချက်၏ အမှတ်တံဆိပ်ကပ်ခြင်းမှ ကင်းလွတ်ခွင့်ရရှိသော်လည်း အမှတ်တံဆိပ်ကပ်ခြင်းနှင့်သက်ဆိုင်သည့် လုံလောက်သော သတင်းအချက်အလက်အထောက်အထားအပြည့်အစုံကို ဝယ်ယူသူထံ သီးခြားစာရွက်စာတမ်း သို့မဟုတ် အီလက်ထရောနစ်နည်းလမ်း စသည့်တစ်နည်းနည်းဖြင့် ပေးအပ်ရမည်။

အခန်း (၉)

တာဝန်ရှိခြင်း

၃၁။ အစားအသောက်လုပ်ငန်း လုပ်ကိုင်သူမည်သူမဆို အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည်-

(က) အစားအသောက်ထုတ်လုပ်သူ၊ တင်သွင်းသူ သို့မဟုတ် ဖြန့်ဖြူးသူသည် အသင့်ထုပ်ပိုးထားသော အစားအသောက်များတွင် ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့် ပြည့်စုံညီညွတ်စွာ အမှတ်တံဆိပ်ကပ်ရန်၊

(ခ) အစားအသောက်ကို ပြန်လည်ထုပ်ပိုးခြင်း သို့မဟုတ် ပြင်ဆင်ထုပ်ပိုးခြင်း ဆောင်ရွက်ပါက ယင်းသို့ ဆောင်ရွက်သူ သို့မဟုတ် ယင်းလုပ်ငန်းကို ပိုင်ဆိုင်သူမည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့် ပြည့်စုံ ညီညွတ်စွာ အမှတ်တံဆိပ်ကပ်ရန်၊

- (ဂ) အသင့်ထုပ်ပိုးထားသောအစားအသောက်ကို ထပ်ဆင့်ဖြန့်ဖြူးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ကားလက်လီရောင်းချခြင်း၊ ရွှေ့ပြောင်းသယ်ယူရောင်းချခြင်း (Mobile Sale)၊ အင်တာနက်မှ ရောင်းချခြင်း (Online Sale) စသည့်နည်းလမ်းတစ်မျိုးမျိုးဖြင့် စားသုံးသူထံ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရောင်းချသူ သို့မဟုတ် ရောင်းချသည့် လုပ်ငန်းစဉ်တွင် ပါဝင်သူမည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့် ပြည့်စုံညီညွတ်သည့် အသင့်ထုပ်ပိုးထားသော အစားအသောက်ကိုသာ ဖြန့်ဖြူးခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းပြုလုပ်ရန်၊
- (ဃ) အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်နှင့် အညွှန်းစာများ၏ ရှင်းလင်းချက်ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းက တင်ပြစေသည့်အခါ မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် အချက်အလက်ပြည့်စုံမှန်ကန်စွာ တင်ပြရန်။

၃၂။ အသင့်ထုပ်ပိုးထားသော အစားအသောက်ကို ခင်းကျင်းပြသခြင်း၊ နမူနာပေးခြင်း၊ လှူဒါန်းခြင်း ပြုလုပ်သူ မည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့် ပြည့်စုံညီညွတ်သည့် အသင့်ထုပ်ပိုးထားသော အစားအသောက်ကိုသာ အသုံးပြုရန်တာဝန်ရှိသည်။

၃၃။ အသင့်ထုပ်ပိုးထားသော အစားအသောက်ကို ချက်ပြုတ်ခြင်း၊ ပြင်ဆင်ခြင်း၊ တည်ခင်းခြင်း၊ ကျွေးမွေးခြင်းပြုရန် အသုံးပြုသူ သို့မဟုတ် ပြင်ဆင်တည်ခင်းရောင်းချသူ သို့မဟုတ် စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သူ မည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့်ပြည့်စုံညီညွတ်သည့် အသင့်ထုပ်ပိုးထားသော အစားအသောက်ကိုသာ အသုံးပြုရန်၊ အမှတ်တံဆိပ်နှင့် အညွှန်းစာပါ အညွှန်းများအတိုင်း လျော်ကန်စွာ သုံးစွဲရန်နှင့် ယင်းသို့လိုက်နာဆောင်ရွက်ကြောင်း တာဝန်ခံရန် တာဝန်ရှိသည်။

၃၄။ စားသုံးသူမည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်သော အမှတ်တံဆိပ်နှင့် အညွှန်းစာ ဟုတ် မဟုတ် သတိပြုဝယ်ယူရန်၊ အမှတ်တံဆိပ်နှင့် အညွှန်းစာပါ အညွှန်းများအတိုင်း လျော်ကန်စွာ သုံးစွဲရန်၊ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်သော အမှတ်တံဆိပ်နှင့် အညွှန်းစာပါဝင်သည့် အစားအသောက်ကို ရွေးချယ်စားသုံးရန် တာဝန်ရှိသည်။

၃၅။ မည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်သော အမှတ်တံဆိပ်နှင့် အညွှန်းစာကို တွေ့ရှိလျှင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန သို့မဟုတ် အမျိုးသားအစားအသောက် ဥပဒေအရ ဖွဲ့စည်းသောကော်မတီ သို့မဟုတ် အဖွဲ့အစည်းထံ သတင်းပေးပို့တိုင်ကြားခြင်းကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သည်။

အခန်း (၁၀)

အခွင့်အာဏာအပ်နှင်းခြင်း

၃၆။ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် အမျိုးသားအစားအသောက်ဥပဒေအရ ဖွဲ့စည်းထားသောကော်မတီများသည် ဤအမိန့်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း ရှိမရှိကြီးကြပ်ကွပ်ကဲစိစစ်ရန်၊ လျော်ညီမှုရှိမရှိဆုံးဖြတ်ဆောင်ရွက်ရန်နှင့် ကျွမ်းကျင်သူ၏ထင်မြင်ချက်ပေးရန် စသည့်ကိစ္စရပ်များ ဆောင်ရွက်ရမည်။ ယင်းကိစ္စရပ်များဆောင်ရွက်ရာတွင် သဘောကွဲလွဲမှု၊ အငြင်းပွားမှုနှင့် ခြွင်းချက်ပေးမှုများအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။ သို့သော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် အမျိုးသားအစားအသောက်ဥပဒေအရ ဖွဲ့စည်းသောကော်မတီ သို့မဟုတ် အဖွဲ့အစည်းများသည် အစားအသောက်များ ဈေးကွက်မတင်မီ အမှတ်တံဆိပ်နှင့် အညွှန်းစာကို စစ်ဆေးအတည်ပြုပေးရန် တာဝန် မရှိစေရ။

၃၇။ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အမှတ်တံဆိပ်နှင့် အညွှန်းစာတွင်ဖော်ပြရမည့် အောက်ပါအချက်များအပြင် အလားတူကိစ္စရပ်များနှင့် ယင်းကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ရန်အတွက် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(ခ) အရ ထုတ်ပြန်ဆောင်ရွက်ရမည်-

- (က) အာဟာရဆိုင်ရာ ဖော်ပြချက်များ၊
- (ခ) အာဟာရဆိုင်ရာ အညွှန်းစာများ၊
- (ဂ) ကျန်းမာရေးဆိုင်ရာ အညွှန်းစာများ၊
- (ဃ) ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ၊
- (င) ထုပ်ပိုးပစ္စည်းဆိုင်ရာ ဖော်ပြချက်များ၊
- (စ) မျိုးဗီဇ/ဇီဝနည်းပညာဆိုင်ရာ ဖော်ပြချက်များ၊
- (ဆ) အထူးပြုဖော်ပြချက်များ၊ (“သဘာဝ”၊ “အော်ဂဲနစ်” - စသည်)
- (ဇ) အစားအသောက်အမျိုးအမည် သတ်မှတ်ချက်များ။

၃၈။ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရန် စိစစ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်း၏ လုပ်ထုံးလုပ်နည်းအရ အမှတ်တံဆိပ်တင်ပြခြင်းကို ဆောင်ရွက်စေသည့်အခါ မည်သူမျှ ပျက်ကွက်ခြင်းမရှိစေရ။

အခန်း (၁၁)

အာဏာသက်ရောက်ခြင်း

၃၉။ ဤအမိန့် ထုတ်ပြန်ကြေညာခြင်းမပြုမီ ပြည်တွင်းတွင်ထုတ်လုပ်ထားသော သို့မဟုတ် ပြည်ပမှ တင်သွင်းထားသော မည်သည့်အစားအသောက်၏ အမှတ်တံဆိပ်ပေါ်တွင်မဆို နောက်ကြောင်းပြန် အာဏာ သက်ရောက်ခြင်းမရှိစေရ။ ထို့အပြင် ဤအမိန့်ပါ အာဏာသက်ရောက်သည့် ကာလသတ်မှတ်ချက်ကို ပြည်တွင်းထုတ်လုပ်ရက်စွဲ သို့မဟုတ် ပြည်ပမှတင်သွင်းရက်စွဲဖြင့်သာ အဆုံးအဖြတ်ပြုရမည်ဖြစ်ပြီး ဤအမိန့် မတိုင်မီ အမှတ်တံဆိပ်ကို ခွင့်ပြုထားသည်ဖြစ်စေ၊ ခွင့်ပြုထားသည်ဖြစ်စေ ဤပြဋ္ဌာန်းချက်များသည် တစ်ပြေးညီ အာဏာသက်ရောက်စေရမည်။

၄၀။ ဤအမိန့်ကို ထုတ်ပြန်ကြေညာသည့်ရက်မှစ၍ ၁ နှစ်တာကာလကို အသိပညာပေးကာလနှင့် ပြင်ဆင်ချိန်ကာလအဖြစ်မှတ်ယူရမည်။ ယင်းကာလပြည့်မြောက်သည့်ရက်မှစ၍ အောက်ဖော်ပြပါအတိုင်း အစားအသောက်လုပ်ငန်းအမျိုးအစားနှင့် ယှဉ်တွဲဖော်ပြထားသည့်ကာလကို ပြုပြင်တည့်မတ်ကာလအဖြစ် မှတ်ယူရမည်-

- (က) ပြည်ပမှတင်သွင်းခြင်းလုပ်ငန်း၊ ပြည်တွင်းအလတ်စားစီးပွားရေးလုပ်ငန်းနှင့် ယင်းအထက်စီးပွားရေး လုပ်ငန်းများအတွက် ၃ လ၊
- (ခ) ပြည်တွင်းအသေးစား စီးပွားရေးလုပ်ငန်းများအတွက် ၆ လ၊
- (ဂ) အပိုဒ်ခွဲ (က) နှင့် (ခ) တွင် အကျုံးမဝင်သော အစားအသောက်လုပ်ငန်းများအားလုံးအတွက် ၉ လ။

၄၁။ ပြုပြင်တည့်မတ်ကာလအတွင်း ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့်မညီသော အမှတ်တံဆိပ်နှင့် အညွှန်းစာများ ပါရှိသည့် အသင့်ထုပ်ပိုးထားသောအစားအသောက်အတွက် အောက်ဖော်ပြပါ စီမံခန့်ခွဲရေးနည်းလမ်းများ ကျင့်သုံး၍ ပြုပြင်တည့်မတ်ဆောင်ရွက်ရမည်-

- (က) ပထမအကြိမ် ဖောက်ဖျက်ခြင်းဖြစ်ပါက သက်ဆိုင်ရာတာဝန်ရှိ လုပ်ငန်းရှင်များအား အသိပေး ပြုပြင်စေခြင်း၊ စာဖြင့်သတိပေးခြင်း သို့မဟုတ် ကတိခံဝန်ထိုးစေခြင်း၊
- (ခ) ဒုတိယအကြိမ် ဖောက်ဖျက်ခြင်းဖြစ်ပါက ယင်းအစားအသောက်ကို ဈေးကွက်တင်ခြင်းမှ တားမြစ်ခြင်း၊ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း၊
- (ဂ) တတိယအကြိမ် ဖောက်ဖျက်ခြင်းဖြစ်ပါက တင်သွင်းခြင်း၊ တင်ပို့ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းဆိုင်ရာ ထောက်ခံချက်ကို ကာလသတ်မှတ်ချက်ဖြင့် ခေတ္တရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။

၄၂။ ပြုပြင်တည့်မတ်ကာလ ပြီးဆုံးချိန်မှစ၍ အပိုဒ် ၄၁ ပါ စီမံခန့်ခွဲရေးနည်းလမ်းများသာမက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၃၁ အရ အရေးယူအပြစ်ပေးခြင်းကို စတင်ဆောင်ရွက်ရမည်။

၄၃။ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၄ ဖြင့် ပြဋ္ဌာန်းထားသည့် နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်နှင့် အကျုံးဝင်သော စားသောက်ကုန်များသည် ဤအမိန့်ပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်စေရန် ပြင်ဆင်ရန်လိုအပ်ပါက ဤအမိန့်ကို ထုတ်ပြန်ကြေညာသည့် ရက်မှစ၍ ၁ နှစ်တာကာလအတွင်း ပြီးစီးအောင်ပြင်ဆင်ရမည့်အပြင် အထက်အပိုဒ် ၄၀ ပါ ပြုပြင်တည့်မတ်ကာလကို ခံစားခွင့်မရှိစေရ။

အခန်း (၁၂)

အရေးယူခြင်း

၄၄။ အစားအသောက်လုပ်ငန်းလုပ်ကိုင်သူ မည်သူမဆို ဤအမိန့်ပါ သက်ဆိုင်ရာလိုက်နာရန် ပြဋ္ဌာန်းချက်တစ်ခုခုကို လိုက်နာမှုမရှိလျှင် သို့မဟုတ် တားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက်လျှင် အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၃၁ အရ အရေးယူအပြစ်ပေးခြင်းခံရမည်။

၄၅။ ဤအမိန့်ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သူအား အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၁ အရ တရားစွဲဆိုရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ကြိုတင်ခွင့်ပြုမိန့် ရယူရမည်။

၄၆။ အစားအသောက်လုပ်ငန်းလုပ်ကိုင်သူသည် အမျိုးသားအစားအသောက်ဥပဒေပါ လုပ်ပိုင်ခွင့်အရ ထုတ်ပြန်ကြော်ငြာထားသော နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်ပါ အမှတ်တံဆိပ်၊ အညွှန်းစာတို့နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆက်လက်လိုက်နာကျင့်သုံးရမည်။

ဒေါက်တာ သက်နိုင်ဝင်း

ဥက္ကဋ္ဌ

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၀၀၁/၂၀၂၂)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

မြေလွှဲပြောင်းပေးခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၁၉၅၁ ခုနှစ်၊ နိုင်ငံတော်ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့အကဲခတ်ပဒေ ပုဒ်မ-၂၇ (၁) (ခ-၁) အရ အပ်နှင်းထားသည့်အခွင့်အာဏာများကိုသုံးစွဲလျက် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၀ ဂျေ)၊ မြေကွက်အမှတ် (၁၀၂)၊ မြေဧရိယာ (၀.၁၂၂) ဧကရှိ အစိုးရမြေနေရာအား ပုဇွန်တောင်မြို့နယ်တိုင်းရင်းဆေးကုဌာန အသုံးပြုရန်အတွက် တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနသို့ အောက်ပါစည်းကမ်းချက်များဖြင့် လွှဲပြောင်းပေးလိုက်သည်-

- (က) ဖော်ပြပါမြေကို အများပြည်သူအကျိုးငှာ ပုဇွန်တောင်မြို့နယ်၊ တိုင်းရင်းဆေးကုဌာနအတွက်သာ အသုံးပြုရန်နှင့် အခြားနည်းဖြင့် အသုံးမပြုရ၊
- (ခ) ထိုမြေကို ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုရန်မလိုအပ်သည့်အခါ ဤဝန်ကြီးဌာနသို့ ပြန်လည် အပ်နှံရန်နှင့် အစိုးရက ပြန်လည်သိမ်းယူမည်၊
- (ဂ) မြေကိုအသုံးပြုရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဤဝန်ကြီးဌာနတို့ အယူအဆသဘောထား ကွဲလွဲမှုရှိသည့်အခါ ယင်းကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အဆုံးအဖြတ်ခံယူရမည်။

၂။ လွှဲပြောင်းပေးသည့်မြေ၏ အကြောင်းအရာဖော်ပြချက်

တိုင်းဒေသကြီး	မြို့နယ်	မြေတိုင်းရပ်ကွက် အမှတ်	မြေကွက် အမှတ်	ခန့်မှန်း မြေဧရိယာ		မှတ် ချက်
				ဧက	ဒသမ	
ရန်ကုန် တိုင်းဒေသကြီး	ပုဇွန်တောင်	၁၀ ဂျေ	၁၀၂	၀	၁၂၂	
စုစုပေါင်း				၀	၁၂၂	

၃။ နယ်နိမိတ်အလားအလာဖော်ပြချက်

အရှေ့လားသော်	-	B.D.S
အနောက်လားသော်	-	ဗိုလ်တထောင်ဘုရားလမ်း
တောင်လားသော်	-	အနော်ရထာအိမ်ရာ
မြောက်လားသော်	-	လမ်း

၄။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် (၂၉/၂၀၂၀) အရ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၀ ဂျေ)၊ မြေကွက်အမှတ် (၁၀၂)၊ မြေဧရိယာ (၀.၁၂၂) ဧကရှိ အစိုးရမြေနေရာကို ပုဇွန်တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနအသုံးပြုရန်အတွက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနသို့ အမိန့်ကြော်ငြာစာ (ပြန်တမ်း) ဖြင့် လွှဲပြောင်းပေးပါသည်။

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၂)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အောက်ဖော်ပြပါ လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)၊ ဒုတိယဦးစီးမှူး (၁၇) ဦးတို့အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၀/၂၀၂၁) ၏ သဘောတူညီချက်အရ ၎င်းဦးစီးဌာနတွင် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ (စီမံ) ရာထူးသို့ အမည်နှင့် ယှဉ်တွဲဖော်ပြပါ နေရာများအတိုင်း စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည် ကိုယ်ပိုင်အမှတ်	တိုးမြှင့်တာဝန် ထမ်းဆောင်ရမည့်နေရာ
(က)	ဦးအောင်မင်းထက် ဆလက/၄၉၅၁၃	အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ
(ခ)	ဒေါ်ယမင်းထိုက် ဆလက/၄၉၇၀၄	စီမံရေးရာဌာနခွဲ
(ဂ)	ဒေါ်နွယ်နီလှိုင် ဆလက/၄၈၉၅၈	လက်ထောက်ညွှန်ကြားရေးမှူးရုံး “ဓန” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(ဃ)	ဒေါ်ကြူကြူဝင်း ဆလက/၄၉၆၉၈	စီမံရေးရာဌာနခွဲ
(င)	ဒေါ်မျိုးမြတ်မြတ်အေး ဆလက/၅၁၇၉၆	ညွှန်ကြားရေးမှူးရုံး ကရင်ပြည်နယ်
(စ)	ဦးဖြိုးဝေလင်း ဆလက/ ၅၁၇၈၂	ညွှန်ကြားရေးမှူးရုံး ကယားပြည်နယ်
(ဆ)	ဒေါ်နှင်းသီရိကျော် ဆလက/၄၉၆၉၂	အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ
(ဇ)	ဦးဇေယျာထွန်း ဆလက/၅၁၇၇၀	လက်ထောက်ညွှန်ကြားရေးမှူးရုံး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
(ဈ)	ဒေါ်ခင်သီတာဟိန်း ဆလက/၅၁၇၈၈	လက်ထောက်ညွှန်ကြားရေးမှူးရုံး မြဝတီခရိုင်
(ည)	ဒေါ်မိုးမိုးကို ဆလက/၅၁၇၈၄	လက်ထောက်ညွှန်ကြားရေးမှူးရုံး လွိုင်လင်ခရိုင်
(ဋ)	ဒေါ်အေးအေးသိမ့် ဆလက/၅၁၈၀၀	လက်ထောက်ညွှန်ကြားရေးမှူးရုံး မြိတ်ခရိုင်

စဉ်	အမည် ကိုယ်ပိုင်အမှတ်	တိုးမြှင့်တာဝန် ထမ်းဆောင်ရမည့်နေရာ
(၄)	ဒေါ်သော်သော်ထက် ဆလက/၅၁၇၉၄	လက်ထောက်ညွှန်ကြားရေးမှူးရုံး အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ
(၅)	ဒေါ်ဝင်းဝါထက် ဆလက/၅၁၇၉၃	စီမံရေးရာဌာနခွဲ
(၆)	ဦးကျော်ဇံဟိန်း ဆလက/၅၁၇၉၈	အင်းစိန်၊ ကမာရွတ်၊ လှိုင် အိမ်ရာရုံးခွဲ
(၇)	ဦးအာကာလွင်ဦး ဆလက/၅၁၇၈၁	မြေနှင့် အိမ်ရာဌာနခွဲ
(၈)	ဒေါ်ဇွန်ရည်မိုး ဆလက/၅၁၇၈၆	ညွှန်ကြားရေးမှူးရုံး ကချင်ပြည်နယ်
(၉)	ဒေါ်ခင်ခင်ဦး ဆလက/၅၁၇၉၁	မြေနှင့် အိမ်ရာဌာနခွဲ

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၂)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အောက်ဖော်ပြပါ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)၊ ရုံးအုပ် (၉) ဦး တို့အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၀/၂၀၂၁) ၏ သဘောတူညီချက်အရ ၎င်းဦးစီးဌာနတွင် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ (စီမံ/အုပ်ချုပ်မှု) ရာထူးသို့ အမည်နှင့် ယှဉ်တွဲဖော်ပြပါ နေရာများအတိုင်း စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည် ကိုယ်ပိုင်အမှတ်	တိုးမြှင့်တာဝန် ထမ်းဆောင်ရမည့်နေရာ
(က)	ဒေါ်လွင်လွင်အေး ဆလက/ ၄၉၄၄၂	လွှတ်တော်/နေအိမ် (ရန်ကုန်)
(ခ)	ဦးမောင်နိုင် ဆလက/၄၉၃၈၄	လက်ထောက်ညွှန်ကြားရေးမှူးရုံး ဗန်းမော်ခရိုင်
(ဂ)	ဒေါ်သက်မော်မြင့် ဆလက/၄၉၄၉၃	လက်ထောက်ညွှန်ကြားရေးမှူးရုံး မြောက်ဦးခရိုင်
(ဃ)	ဦးထွန်းလွင် ဆလက/၄၉၃၇၈	လက်ထောက်ညွှန်ကြားရေးမှူးရုံး “ပလောင်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(င)	ဦးမြတ်မင်းထွန်း ဆလက/၄၉၄၉၄	မြေနှင့် အိမ်ရာဌာနခွဲ
(စ)	ဒေါ်အိအိဖြိုး ဆလက/ ၄၉၃၆၄	စီမံရေးရာဌာနခွဲ

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၂၂)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အောက်ဖော်ပြပါ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)၊ အငယ်တန်းအင်ဂျင်နီယာ - ၁ (မြို့ပြ) (၃၆) ဦးတို့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ၏ သဘောတူညီချက်အရ ၎င်းဦးစီးဌာနတွင် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ (မြို့ပြ) ရာထူးသို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

(၁) ဒေါ်သန္တာဝင်း

ဆလက/၅၂၃၁၀

(၂) ဒေါ်လှလှဦး

ဆလက/၅၂၃၀၉

(၃) ဒေါ်စံစံကျော်

ဆလက/၅၃၃၈၈

(၄) ဒေါ်သင်းသင်းမော်

ဆလက/၄၂၃၁၅

(၅) ဒေါ်မိုးခိုင်

ဆလက/၅၂၇၀၁

(၆) ဒေါ်မျိုးမျိုးအောင်

ဆလက/၄၂၉၀၄

(၇) ဦးစိုးမြတ်ဇော်

ဆလက/၅၂၇၀၂

(၈) ဦးအောင်ကိုကို

ဆလက/၅၂၇၇၄

(၉) ဦးသောင်းညွန့်

ဆလက/၄၅၂၈၄

(၁၀) ဦးသိန်းမြင့်စိုး

ဆလက/၄၅၅၆၈

(၁၁) ဦးကျော်ကျော်မိုး

ဆလက/၄၅၇၇၃

(၁၂) ဦးမိုင်းရင်

ဆလက/၅၂၇၇၃

(၁၃) ဒေါ်ရီရီအေး

ဆလက/၅၂၆၉၅

(၁၄) ဦးစိုးယုလွင်

ဆလက/၅၂၇၈၆

(၁၅) ဒေါ်ကလျာစိုး

ဆလက/၄၆၄၇၆

(၁၆) ဒေါ်ယဉ်ယဉ်စော

ဆလက/၄၆၁၉၅

- (၁၇) ဒေါ်တင်ဇာလတ်
ဆလက/၅၂၇၇၃
- (၁၈) ဦးကိုကိုမင်း
ဆလက/၅၂၂၈၃
- (၁၉) ဦးချမ်းငြိမ်းဦး
ဆလက/၅၂၃၂၆
- (၂၀) ဦးကျော်နိုင်ဦး
ဆလက/၅၂၂၈၄
- (၂၁) ဦးသန်းနိုင်ဦး
ဆလက/၅၂၇၇၅
- (၂၂) ဦးကြည်လင်းအောင်
ဆလက/၅၂၇၀၇
- (၂၃) ဦးကျော်နန္ဒာစိုး
ဆလက/၄၆၆၅၄
- (၂၄) ဦးညီညီအောင်
ဆလက/၅၂၁၉၄
- (၂၅) ဦးရဲညွန့်
ဆလက/၄၆၆၈၃
- (၂၆) ဦးသန့်ဇော်
ဆလက/၅၂၇၇၉
- (၂၇) ဦးဇော်လေးထွန်း
ဆလက/၅၂၃၅၀
- (၂၈) ဦးရွှေလင်း
ဆလက/၅၂၇၆၀
- (၂၉) ဦးစိုးဝင်းထွန်း
ဆလက/၅၂၃၀၀
- (၃၀) ဒေါ်စုမာထွန်း
ဆလက/၅၂၃၄၀
- (၃၁) ဒေါ်သီသီလှိုင်
ဆလက/၅၂၃၇၀
- (၃၂) ဒေါ်အေးသိမ့်သော်
ဆလက/၅၂၃၀၁
- (၃၃) ဒေါ်ခြူးသက်လယ်စိုး
ဆလက/၅၂၂၅၁
- (၃၄) ဒေါ်အေးလဲ့လဲ့စိုး
ဆလက/၅၂၂၉၆
- (၃၅) ဒေါ်ယဉ်မင်းရွှေရည်ထွန်း
ဆလက/၅၂၃၀၇
- (၃၆) ဦးခွန်အေးဝင်း
ဆလက/၅၂၂၀၄

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကိုယ်ပိုင်အမှတ် ဆလက/၅၂၂၀၉၊ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)၊ ပုံထုတ် - ၁ (မြို့ပြ) ဒေါ်အိန်းကေခိုင် အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ၏ သဘောတူညီချက်အရ ၎င်းဦးစီးဌာနတွင် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ (မြို့ပြ) ရာထူးသို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၂၂)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အောက်ဖော်ပြပါ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)၊ ပုံဆွဲ - ၁ (မြို့ပြ) (၂) ဦးတို့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ၏ သဘောတူညီချက်အရ ၎င်းဦးစီးဌာနတွင် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ (မြို့ပြ) ရာထူးသို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

(က) ဒေါ်ခေါင်းငိုက်မန်း

ဆလက/၅၂၂၁၁

(ခ) ဦးဇင်မျိုး

ဆလက/၅၂၂၄၆

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၂၂)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အောက်ဖော်ပြပါ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)၊ ခန့်မှန်း - ၁ (မြို့ပြ) (၃) ဦးတို့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ၏ သဘောတူညီချက်အရ ၎င်းဦးစီးဌာနတွင် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ (မြို့ပြ) ရာထူးသို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

(က) ဦးရဲသူအောင်

ဆလက/၅၂၂၀၃

(ခ) ဦးဇော်ဇော်

ဆလက/၅၂၃၆၉

(ဂ) ဦးဇော်မင်းနိုင်

ဆလက/၅၂၃၄၄

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၂၂)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်)

ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၅၃) ခြေလျင်တပ်ရင်းမှ ကြည်း ၆၇၄၂၉ ဗိုလ်ကြီး ဇာနည်ဗိုလ် အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး

အမှတ်စဉ် (၄/၂၀၂၁) ၏ သဘောတူညီချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၌ လစ်လပ်လျက် ရှိသည့် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ ရာထူးနေရာတွင် တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်သည့်နေ့မှစ၍ ခန့်ထားလိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၄၀/၂၀၂၂)
၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်)

၁။ ၂၀၀၀ ပြည့်နှစ်၊ လမ်းမကြီးများဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (င) နှင့် (စ) တို့အရ ကချင်ပြည်နယ်အတွင်းရှိ အောက်ဖော်ပြပါလမ်းအား လမ်းဦးစီးဌာနပိုင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော မြို့နယ်/ ကျေးရွာချင်းဆက်သွယ်သည့် လမ်းမကြီး အဖြစ် သတ်မှတ်ကြေညာလိုက်သည်-

- | | |
|------------------------------|---|
| (က) လမ်းပိုင်းအမည် | - ကာမိုင်း- မအူပင်ဖြတ်လမ်း၊ |
| (ခ) လမ်းအရှည် | - ၆ မိုင် သို့မဟုတ် ၉.၆၅၆ ကီလိုမီတာ၊ |
| (ဂ) စတင်သည့်နေရာ | - ၀/၀ မိုင်၊ ကာမိုင်းမြို့၊ |
| (ဃ) လမ်းဆုံးရောက်ရှိသည့်နေရာ | - ၆ မိုင် သို့မဟုတ် ၉.၆၅၆ ကီလိုမီတာ၊ မအူပင်ကျေးရွာ၊ |
| (င) လမ်းအဆင့်အတန်း | - မြို့နယ်/ ကျေးရွာများဆက်သွယ်သည့်လမ်း၊ |
| (စ) လမ်းနယ်နိမိတ်အကျယ် | - ၁၀၀ ပေ။ |

၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ကချင်ပြည်နယ်အတွင်းရှိ လမ်းအရှည်စုစုပေါင်းကို ၂၁၈၀ မိုင် ၅ ဖာလုံ သို့မဟုတ် ၃၅၀၉.၃၇၄ ကီလိုမီတာဟု ပြင်ဆင်သတ်မှတ် လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၄၇/၂၀၂၂)
နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကိုယ်ပိုင်အမှတ် ဆ/၁၈၃၅ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးခင်မောင်သန်း သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် အသက် (၆၀) နှစ် ပြည့်မည်ဖြစ်ပါ၍ အငြိမ်းစားယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့အထိ ခံစားခွင့်ပြုပြီး ခွင့်ရက်ကုန်ဆုံးသည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခွင့်ပြုလိုက်သည်။

ရွှေလေး
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်

(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆၁/၂၀၂၁) အရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးအား ၎င်း၏အစီအစဉ်အရ နယ်လုပ်ငန်းအသိပေးစာအမှတ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

၁။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့် [၇/တငန (နိုင်) ၀၇၉၃၃၇] လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ၏ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လ (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ထိ) ကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ (၈၁) အရ အများပြည်သူအကျိုးငှာ ငြင်းပယ်လိုက်သည်။

၂။ ငြင်းပယ်ခဲ့သည့် အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့အထိ ခံစားခွင့်ပြုပြီး ခွင့်ကုန်ဆုံးသည့်နောက်တစ်နေ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အခန်း (၂၁)၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) အရ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၁) ၏ သဘောတူညီချက်အရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးအဆင့်နိမ့်အေး (၂) အရာရှိ ကြည်း/ရပ်ကွက် ဗိုလ်ကြီး ထက်ဝေအောင် အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲတွင် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ ရာထူးနေရာတွင် အလုပ်တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ ခန့်ထားလိုက်သည်။

ဒေါက်တာ ဌေးအောင်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ဌာနကြီးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဒေါ်မိုးမိုးအား နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂၂ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၁ တို့အရ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့အထိ ခံစားခွင့်ပြုလိုက်သည်။

ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၅၇ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

သန်းဆွေ

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာ (၃/၂၀၂၂)

၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

နေပြည်တော်၊ ဥက္ကဋ္ဌရသီရိမြို့နယ်၊ ဇေယျဝံသီရိကွက်၊ မြေတိုင်းရပ်ကွက်အမှတ် (၁/ဥက္ကဋ္ဌရသီရိမြေကွက်ရပ်) မှ မြေကွက်အမှတ် (၉-၉)၊ မြေဧရိယာ ၁၈.၂၇ ဧက၊ မြေကွက်အမှတ် (၉-၉ အေ)၊ မြေဧရိယာ ၀.၄၀၃ ဧကနှင့် မြေကွက်အမှတ် (၉-၉ ဘီ)၊ မြေဧရိယာ ၀.၃၉ ဧက စုစုပေါင်းမြေဧရိယာ ၁၉.၀၆၃ ဧက ကို အရှင်ပညာစက္က ဘုန်းတော်ကြီးကျောင်းတည်ဆောက်ရန် အခွန်လွတ်သာသနာမြေအဖြစ် လျှောက်ထားနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ခွင့်ပြုချက်အရ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲသည့်မြေအဖြစ်မှ စွန့်လွှတ်လိုက်သည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲသည့်မြေအဖြစ်မှ စွန့်လွှတ်လိုက်သည့် မြေကွက်အမှတ် (၉-၉)၊ (၉-၉ အေ) နှင့် (၉-၉ ဘီ) တို့၏ အလားလေးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်-

မြောက်လားသော်	-	မြေကွက်အမှတ် (၉-၁၀၊ ၉-၃)
အရှေ့လားသော်	-	ဆည်
တောင်လားသော်	-	မြေကွက်အမှတ် (၉-၈၊ ၉-၂)
အနောက်လားသော်	-	ချန်လှပ်မြေ

ဒေါက်တာ မောင်မောင်နိုင်

ဥက္ကဋ္ဌ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၂)
ရန်ကုန်မြို့၊ ၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဖွဲ့စည်းပုံအင်အား လျှော့ချဖွဲ့စည်းခြင်း

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ၏ သဘောတူညီချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဖွဲ့စည်းပုံကို ကော်မတီရုံးနှင့် ဌာန (၂၀) ခုဖြင့် ဖွဲ့စည်းထားရှိရာမှ ဌာန (၃) ခုအား လျှော့ချ၍ ကော်မတီရုံး (၁) ရုံး၊ ဌာန (၁၇) ဌာနအား အရာထမ်းရာထူး (၉၇၀) နေရာ၊ အမှုထမ်းရာထူး (၁၅၉၃၀) နေရာ စုစုပေါင်းရာထူး (၁၆၉၀၀) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

လှစိုး
ဝန်ကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ် (၅၃/၂၀၂၂)
၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနမှ ဦးတင်မောင်ထိုက် ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လ ခံစားခွင့်ပြုရန် လျှောက်ထားခြင်းကို နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၂၂) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ (၈၁) အရ အများပြည်သူ အကျိုးငှာ ငြင်းပယ်လိုက်သည်။

၂။ ငြင်းပယ်ခဲ့သော အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့အထိ ပျမ်းမျှလစာဖြင့် ခံစားခွင့်ပြုပြီးနောက် ယင်းခွင့်ရက်များကုန်ဆုံးသည့် နေ့၏ နောက်တစ်နေ့ဖြစ်သော ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၆၊ ၅၇ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ ပြည်သူ့ဝန်ထမ်းအဖြစ်မှ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

သန်းညိုနိုး
ဥက္ကဋ္ဌ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး

အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) ဖြင့် ဌာနပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခွင့်ပြုထားသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဦးမြတ်မင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဌာနကြီးတွင် လစ်လပ်လျက်ရှိသော လစာနှုန်းတူ ညွှန်ကြားရေးမှူး ရာထူးနေရာ၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှစ၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပါသည်။

ခင်လတ်

အမြဲတမ်းအတွင်းဝန်

ပြည်တွင်းအခွန်များဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၃၈၉/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်

(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)

ဝင်ငွေခွန်ကို သုံးလတစ်ကြိမ် ပေးဆောင်ခြင်းနှင့်စပ်လျဉ်း၍

လိုက်နာကျင့်သုံးရမည့်နည်းလမ်းများသတ်မှတ်ခြင်း

၁။ ပြည်တွင်းအခွန်များဦးစီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ ဝင်ငွေနှစ်တစ်နှစ် အတွက် ဝင်ငွေခွန်ကို သုံးလတစ်ကြိမ် ပေးဆောင်ရန်တာဝန်၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၆၄၊ ပုဒ်မခွဲ (ဈ) တို့အရ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ဒဏ်ကြေးငွေကင်းလွတ်ခွင့်ပြုခြင်း ဆိုင်ရာကိစ္စရပ်များကို လိုက်နာကျင့်သုံးဆောင်ရွက်ရာတွင် ရှင်းလင်းမှုရှိစေရန် အခွန်ပေးဆောင်မှုဆိုင်ရာ လိုက်နာဆောင်ရွက်မှုတိုးတက်စေရန်နှင့် လိုက်နာဆောင်ရွက်မှု ကောင်းမွန်သည့် အခွန်ထမ်းများအတွက် မျှတမှုရှိစေရန်အလို့ငှာ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၈၆၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

သက်ဆိုင်သူများ

၂။ ဤအမိန့်ကြော်ငြာစာသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ သုံးလတစ်ကြိမ် ဝင်ငွေခွန် ပေးဆောင်ရမည့်သူများနှင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ ဒဏ်ကြေးငွေ ပေးဆောင်ရမည့်သူများနှင့် သက်ဆိုင်မှုရှိစေရမည်။

ဝင်ငွေခွန်ကို သုံးလတစ်ကြိမ်ပေးဆောင်ရန် တွက်ချက်ရမည့်နည်းလမ်း

၃။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ အခွန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဝင်ငွေနှစ် တစ်နှစ်အတွက် ရရှိမည့်စုစုပေါင်းဝင်ငွေကို ခန့်မှန်းတွက်ချက်၍ ယင်းအပေါ် ကျသင့်မည့်အခွန်အား သုံးလပတ် အလိုက် အညီအမျှအရစ်ခွဲ၍ (တစ်နှစ်လုံးအတွက် ကျသင့်အခွန်၏ ၂၅ ရာခိုင်နှုန်း စီဖြင့်) ပေးဆောင်ရမည်ဖြစ်ရာ ခန့်မှန်းတွက်ချက်ရာတွင် ရှင်းလင်းမှုရှိစေရန်နှင့် တစ်ပြေးညီဖြစ်စေရန်အလို့ငှာ နှစ်တစ်နှစ်အတွက် သုံးလပတ်အလိုက် ပေးဆောင်ရမည့်ဝင်ငွေခွန်အား အောက်ပါအတိုင်း ခန့်မှန်းတွက်ချက်ရမည်-

$$၂၅ \% \times (A - B)$$

ယင်းတွင် -

A သည် လက်ရှိဝင်ငွေနှစ်နှင့် ကပ်လျက်ရှိသော ပြီးခဲ့သည့်ဝင်ငွေနှစ် (ယခင်ဝင်ငွေနှစ်) အတွက် ကျသင့်သည့် ဝင်ငွေခွန်ပမာဏဖြစ်သည်။ (ယင်းတွင် အခြေပစ္စည်းမှ မြတ်စွန်းငွေ၊ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ် ပေးဆောင်ရသည့် ဝင်ငွေခွန်မပါဝင်စေရ။)

B သည် လက်ရှိဝင်ငွေနှစ်နှင့် ကပ်လျက်ရှိသော ပြီးခဲ့သည့်ဝင်ငွေနှစ် (ယခင်ဝင်ငွေနှစ်) တွင် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်ဝင်ငွေခွန်အဖြစ် နုတ်ယူပေးသွင်းခြင်းခံခဲ့ရသည့် ဝင်ငွေခွန်ပမာဏနှင့် ပြည်ပသို့ ကုန်စည်တင်ပို့ခြင်း၊ ပြည်ပမှ ကုန်စည်တင်သွင်းခြင်းအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ပမာဏတို့၏ စုစုပေါင်းပမာဏ ဖြစ်သည်။

၄။ အပိုဒ် ၃ တွင် မည်သို့ပင်ပါရှိစေကာမူ လုပ်ငန်းအသစ်စတင်တည်ထောင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်မှုမရှိခြင်း၊ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိခြင်း၊ လုပ်ငန်းတွင်အရှုံးပေါ်ပေါက်ခြင်း စသည်တို့ကြောင့် ယခင်ဝင်ငွေနှစ်အတွက် ဝင်ငွေခွန်ထမ်းဆောင်ရန်တာဝန်မရှိပါက လက်ရှိဝင်ငွေနှစ်အတွက် သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏကို အောက်ပါအတိုင်း တွက်ချက်ရမည်-

(က) ကုမ္ပဏီ၊ ပြည်ပနေနိုင်ငံခြားသား၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပေးသည့်ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သောလုပ်ငန်း၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများဖြစ်ပါက သက်ဆိုင်ရာသုံးလပတ်တွင် ရရှိသည့် သို့မဟုတ် ရရန်ရှိသည့် စုစုပေါင်းဝင်ငွေ (အသားတင်အမြတ်) အပေါ် သက်ဆိုင်ရာအခွန်နှုန်းဖြင့် တွက်ချက်ခြင်း၊

(ခ) တစ်ဦးချင်းပုဂ္ဂိုလ်၊ သမဝါယမအသင်းနှင့် အစုစပ်လုပ်ငန်းများဖြစ်ပါက ၎င်းတို့ခံစားခွင့်ရှိသည့် သက်သာခွင့်များနုတ်ပယ်ပြီးနောက် ကျန်ငွေအပေါ် သက်ဆိုင်ရာအခွန်နှုန်းဖြင့် တွက်ချက်ခြင်း၊
(သက်သာခွင့်များကို နုတ်ပယ်ရာတွင် သုံးလပတ်အလိုက် အချိုးကျနုတ်ပယ်၍ တွက်ချက်ရမည်။)

၅။ အခွန်ထမ်းတစ်ဦးသည် အောက်ဖော်ပြပါအခြေအနေတစ်ရပ်ရပ်နှင့် ကိုက်ညီပါက အပိုဒ် ၃ နှင့် အပိုဒ် ၄ တို့အရ တွက်ချက်သတ်မှတ်ထားသည့် အခွန်ပမာဏကို ပြောင်းလဲပေးရန် တာဝန်ခံအရာရှိထံ တင်ပြလျှောက်ထားရမည်-

(က) လက်ရှိဝင်ငွေနှစ်အတွက် ကျသင့်မည့် ဝင်ငွေခွန်ပမာဏသည် ယခင်ဝင်ငွေနှစ်တွင် ကျသင့်ခဲ့သည့် ဝင်ငွေခွန်ပမာဏထက် လျော့နည်းနိုင်ခြင်း၊

(ခ) လက်ရှိဝင်ငွေနှစ်တွင် အခွန်ပေးဆောင်ရန်တာဝန်မရှိနိုင်ခြင်း သို့မဟုတ် အရှုံးပေါ်ပေါက်နိုင်ခြင်း၊

- (ဂ) လက်ရှိဝင်ငွေနှစ်တွင် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်အဖြစ် နုတ်ယူပေးသွင်းခြင်းခံရမည့် ဝင်ငွေခွန်ပမာဏ၊ ပြည်ပသို့ကုန်စည်တင်ပို့ခြင်း၊ ပြည်ပမှကုန်စည်တင်သွင်းခြင်းတို့အပေါ် ပေးဆောင်ရမည့် ကြိုတင်ဝင်ငွေခွန်ပမာဏသည် ယခင်ဝင်ငွေနှစ်တွင် ပေးဆောင်ခဲ့သည့် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်ပမာဏနှင့် ကြိုတင်ဝင်ငွေခွန်ပမာဏထက် များစွာလျော့နည်းနိုင်ခြင်း၊
- (ဃ) လက်ရှိဝင်ငွေနှစ်တွင် ကျသင့်မည့် ဝင်ငွေခွန် သို့မဟုတ် ပေးဆောင်ရမည့် ဝင်ငွေခွန်သည် ယခင်ဝင်ငွေနှစ်ထက် ပိုမိုနိုင်ခြင်း။

၆။ အခွန်ထမ်းသည် အပိုဒ် ၅ အရ တင်ပြလျှောက်ထားရာတွင် လက်ရှိဝင်ငွေနှစ်အတွက် ကျသင့်မည့် ဝင်ငွေခွန်ခန့်မှန်းပမာဏကို ပူးတွဲ၍ သုံးလတစ်ကြိမ် အခွန်ပေးဆောင်ရမည့် သတ်မှတ်ရက်မတိုင်မီ အနည်းဆုံး (၁၄) ရက်ကြိုတင်၍ တင်ပြရမည်။

၇။ တာဝန်ခံအရာရှိက အပိုဒ် ၅ နှင့် အပိုဒ် ၆ တို့အရ အခွန်ထမ်း၏ တင်ပြချက်အပေါ် ခိုင်လုံမှုရှိကြောင်း ကျေနပ်လက်ခံပါက အခွန်ထမ်းက တင်ပြသည့် ကျသင့်ဝင်ငွေခွန် ခန့်မှန်းပမာဏအပေါ် အခြေခံ၍ သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏကို သတ်မှတ်ပေးရမည်။

၈။ သက်ဆိုင်ရာဝင်ငွေနှစ်အတွက် သုံးလတစ်ကြိမ် ပေးဆောင်ထားသည့် ဝင်ငွေခွန်ကို အဆိုပါဝင်ငွေနှစ်အတွက် အခွန်ထမ်းပေးဆောင်ရန်တာဝန်ရှိသည့် ဝင်ငွေခွန်ပမာဏ (ကျသင့်ဝင်ငွေခွန်ပမာဏ) မှ ခုနှိမ်ပေးရမည်ဖြစ်ပြီး သုံးလတစ်ကြိမ် ပေးဆောင်ထားသည့်ဝင်ငွေခွန်ပမာဏသည် အဆိုပါဝင်ငွေနှစ်အတွက် အခွန်ထမ်းပေးဆောင်ရန်တာဝန်ရှိသည့် ဝင်ငွေခွန်ပမာဏ (ကျသင့်ဝင်ငွေခွန်ပမာဏ) ထက်ပိုမိုနေပါက ယင်းပိုမိုသည့်ပမာဏကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ နှင့်အညီ ပြန်အမ်းရမည်။

၉။ သက်ဆိုင်ရာဝင်ငွေနှစ်အတွက် ဝင်ငွေခွန်ကို သုံးလတစ်ကြိမ် တွက်ချက်ပေးဆောင်ရမည့် နည်းလမ်းနှင့် စပ်လျဉ်း၍ ပိုမိုရှင်းလင်းစွာသိရှိနိုင်ရန် အောက်ပါနမူနာဖြစ်စဉ်များဖြင့် ရှင်းလင်းဖော်ပြပါမည်-

(က) ဖြစ်စဉ် (၁)။ ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ် (လက်ရှိဝင်ငွေနှစ်) အတွက် ကုမ္ပဏီ “A” ၏ သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်ကို တွက်ချက်မည် ဖြစ်ပါသည်။ ကုမ္ပဏီ “A” ၏ ၂၀၂၀-၂၀၂၁ ဝင်ငွေနှစ် (ယခင်ဝင်ငွေနှစ်) အတွက် ကျသင့်ဝင်ငွေခွန်မှာ ကျပ် သိန်း ၁၀၀၀ ဖြစ်ပြီး အဆိုပါဝင်ငွေနှစ် (ယခင်ဝင်ငွေနှစ်) တွင် အစိုးရဌာနတစ်ခုနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆို၍ အဆောက်အဦ ဆောက်လုပ်ပေးခဲ့သည့်အတွက် အဆိုပါအစိုးရဌာနက ယင်းကုမ္ပဏီထံ ပေးချေငွေအပေါ် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်အဖြစ် ကျပ် သိန်း ၃၀၀ အား နုတ်ယူ၍ သက်ဆိုင်ရာအခွန်ရုံးသို့ ပေးသွင်းခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ် (လက်ရှိဝင်ငွေနှစ်) တွင် ကုမ္ပဏီ “A” ၏ သုံးလပတ်အလိုက် ပေးဆောင်ရမည့် ဝင်ငွေခွန်မှာ ကျပ် ၁၇၅ သိန်းစီ $[၂၅ \% \times (၁၀၀၀-၃၀၀)]$ ဖြစ်သည်။

(ခ) ဖြစ်စဉ် (၂)။ ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ် (လက်ရှိဝင်ငွေနှစ်) အတွက် ကုမ္ပဏီ “B” ၏ သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်ကို တွက်ချက်မည် ဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ဝင်ငွေနှစ် (ယခင်ဝင်ငွေနှစ်) အတွက် ကုမ္ပဏီ “B” ၏ ကျသင့်ဝင်ငွေခွန်မှာ ကျပ် သိန်း ၁၀၀၀ ဖြစ်ပါသည်။ ကုမ္ပဏီ “B” သည် အဆိုပါဝင်ငွေနှစ် (ယခင်ဝင်ငွေနှစ်) တွင် ပြည်ပမှ ကုန်စည်တင်သွင်းခြင်းအတွက် ကြိုတင်ဝင်ငွေခွန် ကျပ် သိန်း ၃၀၀ ပေးဆောင်ခဲ့ပြီး အစိုးရအဖွဲ့အစည်းတစ်ရပ်နှင့် စာချုပ်ချုပ်ဆို၍ ကုန်စည်ရောင်းချခဲ့သည့် အတွက် အဆိုပါအစိုးရအဖွဲ့အစည်းက ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်အဖြစ် ကုမ္ပဏီ “B” သို့ ပေးချေရမည့်ငွေမှ ကျပ် သိန်း ၂၀၀ နုတ်ယူ၍ သက်ဆိုင်ရာအခွန်ရုံးသို့ပေးသွင်းခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ် (လက်ရှိဝင်ငွေနှစ်) တွင် ကုမ္ပဏီ “B” ၏ သုံးလပတ်အလိုက် ပေးဆောင်ရမည့် ဝင်ငွေခွန်မှာ ကျပ် ၁၂၅ သိန်းစီ $[၂၅ \% \times \{၁၀၀၀-(၃၀၀+၂၀၀)\}]$ ဖြစ်သည်။

(ဂ) ဖြစ်စဉ် (၃)။ ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ်အတွက် ကုမ္ပဏီ “C” ၏ သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်ကို တွက်ချက်မည်ဖြစ်ပါသည်။ ကုမ္ပဏီ “C” သည် ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ် (လက်ရှိဝင်ငွေနှစ်) တွင် လုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီဖြစ်သည့်အတွက် ယခင်ဝင်ငွေနှစ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်မရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ယင်းကုမ္ပဏီသည် ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ် ပထမသုံးလပတ် နှင့် ဒုတိယသုံးလပတ်တို့တွင် စုစုပေါင်းဝင်ငွေ (အသားတင်အမြတ်) ကျပ် သိန်း ၁၀၀ စီနှင့် တတိယ သုံးလပတ်နှင့် စတုတ္ထသုံးလပတ်တွင် ကျပ် သိန်း ၂၀၀ စီ အသီးသီးရရှိခဲ့ပါသည်။ ထို့ကြောင့် ကုမ္ပဏီ “C” သည် ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ်၏ ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ်တို့တွင် ဝင်ငွေခွန် ကျပ် ၂၂ သိန်းစီ (သိန်း ၁၀၀ x ၂၂ %) နှင့် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်တို့တွင် ဝင်ငွေခွန် ကျပ် ၄၄ သိန်းစီ (သိန်း ၂၀၀ x ၂၂ %) အသီးသီး ပေးဆောင်ရမည်ဖြစ်ပါသည်။

ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းဆိုင်ရာနည်းလမ်း

၁၀။ အခွန်တွက်ချက်ပေးဆောင်ရာ၌ ခန့်မှန်းတွက်ချက်ပေးဆောင်ခြင်းဖြစ်သည်နှင့်အညီ ခန့်မှန်း တွက်ချက်ပေးဆောင်ခဲ့သည့်အခွန်နှင့် အမှန်ကျသင့်သည့် အခွန်ပမာဏတို့အကြား ခြားနားမှုများဖြစ်ပေါ် တတ်လေ့ရှိရာ အခွန်ပေးဆောင်မှုဆိုင်ရာ လိုက်နာဆောင်ရွက်မှု အားကောင်းသည့် အခွန်ထမ်းများအတွက် မျှတမှုရှိစေရန် အခွန်ထမ်းများအပေါ် ဒဏ်ကြေးငွေတပ်ရိုက်ရာ၌ တစ်ပြေးညီဖြစ်စေရန်အလို့ငှာ အခွန်ထမ်းသည် သက်ဆိုင်ရာဝင်ငွေနှစ်အတွက် သုံးလတစ်ကြိမ် ပေးဆောင်ရမည့်ဝင်ငွေခွန်ကို အပိုဒ် ၃၊ ၄၊ ၇ တို့နှင့်အညီ ခန့်မှန်းတွက်ချက်ပေးဆောင်ခဲ့ပြီး အဆိုပါပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပမာဏတစ်ရပ်ချင်းစီသည် သုံးလပတ်တစ်ခုချင်းစီအတွက် ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏ၏ ၈၀ ရာခိုင်နှုန်းနှင့် အထက်ဖြစ်ပါက စည်းကြပ်မှုပြုလုပ်ချိန်၌ ထပ်မံပေးဆောင်ရမည့်အခွန် (tax due) ပေါ်ပေါက်စေကာမူ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ ဒဏ်တပ်ရိုက်ခြင်းမပြုဘဲ ယင်းအခွန်ထမ်းအနေဖြင့် လုံလောက်သော အကြောင်းများအရ လျော့နည်းပေးဆောင်ခဲ့သည်ဟု မှတ်ယူ၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မခွဲ (ဈ) အရ သက်သာခွင့်ပြုလိုက်သည်။

၁၁။ အခွန်ထမ်းသည် ဝင်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိသော်လည်း အပိုဒ် ၃၊ ၄၊ ၇ တို့ပါ သတ်မှတ်ချက် များနှင့်အညီ ပေးဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် ယင်းအပိုဒ်များပါ သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ခဲ့သော်လည်း ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပမာဏတစ်ရပ်ချင်းစီသည် သုံးလပတ်တစ်ခုချင်းစီ အတွက် ကျသင့်သည့်ဝင်ငွေခွန်ပမာဏ၏ ၈၀ ရာခိုင်နှုန်းအောက် လျော့နည်းခြင်းဖြစ်ပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ သက်ဆိုင်ရာ သုံးလပတ်အလိုက် ပေးဆောင်ရန်ပျက်ကွက်ခဲ့သည့် သို့မဟုတ်လျော့နည်းပေးဆောင်ခဲ့သည့်ဝင်ငွေခွန်ပမာဏ (သုံးလပတ်တစ်ခုချင်းစီပေးဆောင်ခဲ့သည့်ပမာဏနှင့် အဆိုပါသုံးလပတ်တစ်ခုချင်းစီအတွက် အမှန်ကျသင့်သည့် ပမာဏတို့၏ ခြားနားသည့်ပမာဏ) ၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်းခံရမည်။

၁၂။ ဝင်ငွေခွန်ကို သုံးလတစ်ကြိမ် ပေးဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် လျော့နည်းပေးဆောင်ခြင်း အတွက် တပ်ရိုက်မည့်ဒဏ်ကြေးငွေ တွက်ချက်ရမည့်နည်းလမ်းနှင့်စပ်လျဉ်း၍ ပိုမိုရှင်းလင်းစွာသိရှိနိုင်စေရန် အောက်ဖော်ပြပါ နမူနာဖြစ်စဉ်များဖြင့် ရှင်းလင်းဖော်ပြပါမည်-

(က) ဖြစ်စဉ် (၁)။ ကုမ္ပဏီ “D” သည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ (က) အရ သက်ဆိုင်ရာဝင်ငွေ နှစ်အတွက် ကျသင့်မည့် စုစုပေါင်း ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်ပြီး သုံးလတစ်ကြိမ် ပေးဆောင်ရန် တာဝန်ရှိသည်။ ကုမ္ပဏီ “D” အနေဖြင့် ဤအမိန့်ကြော်ငြာစာ၏ အပိုဒ် ၃ ပါ နည်းလမ်းများအတိုင်း ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁-၂၀၂၂ ဝင်ငွေနှစ် (လက်ရှိဝင်ငွေနှစ်) အတွက် သုံးလတစ်ကြိမ် ပေးဆောင် ရမည့် ဝင်ငွေခွန်မှာ ကျပ် သိန်း ၂၅၀ ဖြစ်ပါသည်။ သို့ရာတွင် ကုမ္ပဏီ “D” သည် ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ်အတွက် ဝင်ငွေခွန်ကို ပေးဆောင်ရန် ပျက်ကွက်ခဲ့ပြီး တတိယသုံးလပတ်အတွက်

အကျိုးသက်ရောက်ခြင်း

၁၃။ ဤအမိန့်ကြော်ငြာစာသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်သည့်ဝင်ငွေနှစ်မှ စတင်၍ အကျိုးသက်ရောက်စေရမည်။

မင်းထွဋ်
ညွှန်ကြားရေးမှူးချုပ်
ပြည်တွင်းအခွန်များဦးစီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်)

အမှတ် ၀၂၅။ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှု ဌာနမှ နည်းပြ ဒေါ်အေးချမ်းကေခိုင်၊ လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) အား စစ်ကိုင်းပညာရေး တက္ကသိုလ်၊ ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှုဌာနတွင် လက်ထောက်ကထိက၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အဖြစ် တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်ရက်မှစ၍ ရာထူးတိုးမြှင့် ခန့်ထားလိုက်သည်။

၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်)

အမှတ် ၀၄၅။ မြိတ်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာကျော်ဇံအောင် အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားခွင့်ပြုပြီး ခွင့်ရက်များကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

အမှတ် ၀၄၆။ မန္တလေးတက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာရီရီမြင့် အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားခွင့်ပြုပြီး ခွင့်ရက်များကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

အမှတ် ၀၄၈။ မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာနုနီရီ အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှစ၍ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားခွင့်ပြုပြီး ခွင့်ရက်များကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

အမှတ် ၀၅၀။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ ဒေါက်တာထားထားကြည် အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစ၍ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားခွင့်ပြုပြီး ခွင့်ရက်များ ကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

အမှတ် ၀၅၂။ မန္တလေးတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာသန့်ဇင် အား ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှစ၍ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားခွင့်ပြုပြီး ခွင့်ရက်များကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

အမှတ် ၀၅၃။ မော်လမြိုင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာဝင်းဝင်းမြင့် အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားခွင့်ပြုပြီး ခွင့်ရက်များ ကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

ဒေါက်တာ ဝင်းထွန်း
ညွှန်ကြားရေးမှူးချုပ်
အဆင့်မြင့်ပညာဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

JACQSINTEX COMPANY LIMITED

မြန်မာနိုင်ငံလူ့မွေခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၄၇ (က) (၂) နှင့် ပုဒ်မ ၁၅၂ (က) အရ
ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း

၁။ JACQSINTEX COMPANY LIMITED ကို အစုရှင်များ၏ဆန္ဒအရ အလိုအလျောက် ဖျက်သိမ်းရန်
(၁၀-၃-၂၀၂၂) နေ့က ကုမ္ပဏီရုံးတွင် ကျင်းပသော သာမန်ထက် ထူးကဲသည့် အထွေထွေအစည်းအဝေးက
အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးမှ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် အမှတ်-၅၀၊ (ပ) ထပ်၊
အခန်း (စီ-၁)၊ ဘဏ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့နေ ဦးချန္တရာ (B.Sc, H.G.P, LL.B (Q),
M.A (Business Law), PGDL (တရားလွှတ်တော်ရှေ့နေ) [၁၂/သကတ (နိုင်) ၁၁၈၄၉၃] အား ခန့်ထားရန်
ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ပါ၍ ကုမ္ပဏီပေးရန်နှင့် ရရန်ရှိသည်များကို (၁) လအတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး
အရာရှိထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

ဒေါ်တင်အေး (ခ) ဒေါ်တင်တင်အေး

မန်နေဂျင်းဒါရိုက်တာ

JACQSINTEX COMPANY LIMITED

ဦးချန္တရာ

တရားလွှတ်တော်ရှေ့နေ

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

NYEIN GABAR MANUFACTURING COMPANY LIMITED

မြန်မာနိုင်ငံလူ့ခွဲခွဲခြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၄၇ (က) (၂) နှင့် ပုဒ်မ ၁၅၂ (က) အရ
ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း

၁။ NYEIN GABAR MANUFACTURING COMPANY LIMITED ကို အစုရှင်များ၏ဆန္ဒအရ
အလိုအလျောက် ဖျက်သိမ်းရန် (၁၀-၃-၂၀၂၂) နေ့က ကုမ္ပဏီရုံးတွင် ကျင်းပသော သာမန်ထက် ထူးကဲသည့်
အထွေထွေအစည်းအဝေးက အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် အမှတ်-၅၀၊ (ပ) ထပ်၊
အခန်း (စီ-၁)၊ ဘဏ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့နေ ဦးချန္တရာ (B.Sc, H.G.P, LL.B (Q),
M.A (Business Law), PGDL (တရားလွှတ်တော်ရှေ့နေ) [၁၂/သကတ (နိုင်) ၁၁၈၄၉၃] အား ခန့်ထားရန်
ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ပါ၍ ကုမ္ပဏီထံ ပေးရန်နှင့် ရရန်ရှိသည်များကို (၁) လအတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး
အရာရှိထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

ဒေါ်ယေန်ပုံ

Chairman

NYEIN GABAR MANUFACTURING COMPANY LIMITED

ဦးချန္တရာ

တရားလွှတ်တော်ရှေ့နေ

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

MAHAR AKARIT CONSTRUCTION COMPANY LIMITED

အစုရှင်များ၏ ဆန္ဒအရ နောက်ဆုံးအပြီးသတ် အစည်းအဝေးဖိတ်ကြားခြင်း

MAHAR AKARIT CONSTRUCTION COMPANY LIMITED ၏ နောက်ဆုံးအပြီးသတ်
အစည်းအဝေးကို (၁၄-၃-၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် အမှတ် (၃/၁၁၄)၊ သဇင်ဖြူ (၂) လမ်း၊
၈ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၌ နောက်ဆုံးအပြီးသတ် အစည်းအဝေး ကျင်းပမည်ဖြစ်၍ အစုရှင်များ
အားလုံး တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းကို တင်ပြကာ
ကုမ္ပဏီအား အပြီးသတ်ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။

Daw Swe Zin Win

B.Act, CPA (PA-1290)

လက်မှတ်ရပြည်သူ့စာရင်းကိုင်

Sat Kyar Maung Company Limited

(အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း

Sat Kyar Maung Company Limited ၏ နောက်ဆုံးအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဈေးလမ်း၊ ကျောင်းကြီးအိုးတန်း ရပ်ကွက်၊ အမှတ် (၂၂) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အဖွဲ့ဝင်အားလုံး မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းများ တင်ပြပါမည်။

ဦးဇင်ဝေ (၂၁၀)
B.Com, CPA
ZIN & FRIENDS AUDIT FIRM
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အစားအစာမြေ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်

(Food Land Manufacturing Company Limited)

ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၃၅၇ အရ ဖျက်သိမ်းဆဲ အစားအစာမြေ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (Food Land Manufacturing Company Limited) ၏ နောက်ဆုံးအစည်းအဝေးကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါ၍ အစုရှင်များ၏ သဘောတူညီချက်ကို ရရှိရန်ရှိသဖြင့် အစုရှယ်ယာရှင် များအားလုံး တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

- အစည်းအဝေးကျင်းပမည့်နေ့ - (၁၄-၃-၂၀၂၂)
- အစည်းအဝေးကျင်းပမည့်အချိန် - (၉:၃၀) နာရီ
- အစည်းအဝေးကျင်းပမည့်နေရာ - အမှတ် (၁၆-၀၅)၊ ၁၆ ထပ်၊ ဆူးလေတာဝါ၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

အဆိုပါအစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ စာရင်းရှင်းတမ်းနှင့် ရှင်းလင်းချက်များကို တင်ပြပါမည်။

ဦးဝင်းဆွေ
(တရားလွှတ်တော်ရှေ့နေ) (စဉ်-၁၁၀၅၄)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
Food Land Manufacturing Company Limited
အမှတ်-၅၉၊ ၄ လွှာ၊ ဦးဘဟန်လမ်း၊ (၂) ရပ်ကွက်၊ သမိုင်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း-(၉၅၉) ၄၅၁၃၆၀၃၈၉

JIANGSU ZHENJIANG INSTALLATION GROUPS CO., LTD

ကုမ္ပဏီဖျက်သိမ်းကြောင်း ကြော်ငြာ

အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစုရှယ်ယာရှင်များ၏အစည်းအဝေး ဆုံးဖြတ်ချက်အရ JIANGSU ZHENJIANG INSTALLATION GROUPS CO., LTD အား အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဦးဆန်းထွန်း (CPA) အား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။ ကုမ္ပဏီမှ ရရှိသည့် ပေးရန်ရှိသည်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ထက် နောက်မကျစေဘဲ အောက်ဖော်ပြပါ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းကို ပြုလုပ်နိုင်ကြောင်း ကြော်ငြာအပ်ပါသည်။

Mr. Wu Jun

Managing Director

JIANGSU ZHENJIANG INSTALLATION GROUPS CO., LTD

U SUN TUN

CPA, F.B.S.A

Company Liquidator

SEIN NILAR GEMS COMPANY LIMITED

နောက်ဆုံးအကြိမ် အစည်းအဝေးခေါ်ယူခြင်း

ဤကုမ္ပဏီ၏ စာရင်းများကို ရှင်းလင်းပြုစုဆောင်ရွက်ထားပြီးဖြစ်၍ အစုရှင်များအားလုံးသို့ တင်ပြအတည်ပြုချက် ရယူလိုပါသဖြင့် အောက်ပါအတိုင်း ကျင်းပပြုလုပ်မည့်အစည်းအဝေးသို့ အစုရှင်များ မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါကြောင်း ကြော်ငြာအပ်ပါသည်။

အစည်းအဝေးကျင်းပသည့်နေ့ - ၃၁-၃-၂၀၂၂

အစည်းအဝေးကျင်းပသည့်အချိန် - နံနက် (၁:၃၀) နာရီ

အစည်းအဝေးကျင်းပသည့်နေရာ - ကုမ္ပဏီရုံးခန်းလိပ်စာ

ဦးထွန်းထွန်းငြိမ်း (တရားလွှတ်တော်ရှေ့နေ)

စဉ် (၁၂၄၃၆)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

စွမ်းထက်မျိုးဆက် ဂရု(ပ်) ကုမ္ပဏီလီမိတက်

(Dynamic Dynasty Group Co., Ltd)

နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း

စွမ်းထက်မျိုးဆက် ဂရု(ပ်) ကုမ္ပဏီလီမိတက် (Dynamic Dynasty Group Co.,Ltd) ၏ နောက်ဆုံးအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မနော်ဟရီလမ်း၊ အမှတ် (၂၄) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အဖွဲ့ဝင်များအားလုံး တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းများ တင်ပြပါမည်။

ဦးဆန်းထွန်း

B.A, CPA, F.B.S.A

Certified Public Accountant P 27

HNIN NU HTWE COMPANY LIMITED

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၃၄၈ အရ
ကုမ္ပဏီတွင် ပါဝင်သူ၏ဆန္ဒအရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း

၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အစုရှယ်ယာရှင်၏ သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးမှ အထူးဆုံးဖြတ်ချက်အရ HNIN NU HTWE COMPANY LIMITEDအား (၉-၃-၂၀၂၂)ရက်နေ့မှစ၍ ကုမ္ပဏီတွင် ပါဝင်သူ၏ဆန္ဒအလျောက်ဖျက်သိမ်းရန် အတည်ပြုဆုံးဖြတ်လိုက်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်စန်းကြည် [B.Com (Q) CPA] အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

U MIN HEIN KYAW

MANAGING DIRECTOR

HNIN NU HTWE COMPANY LIMITED

ဒေါ်စန်းကြည်

B.Com (Q) CPA

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အပြည်ပြည်ဆိုင်ရာ နေ လ ကြယ် စိုက်ပျိုးရေးကုမ္ပဏီလီမိတက်

(International Sun Moon Star Agriculture Co., Ltd)

[ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၁၆၂၆၆၆၆၀ - ယခင်မှတ်ပုံတင်အမှတ် ၁၁၃၉/၂၀၀၈-၂၀၀၉]

လူမှုခံယူခြင်းဆိုင်ရာဥပဒေ (၂၀၂၀) ပုဒ်မ ၁၄၇ နှင့် ၁၅၁ အရ

အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန်အထူးဆုံးဖြတ်ချက်

၁။ အပြည်ပြည်ဆိုင်ရာ နေ လ ကြယ် စိုက်ပျိုးရေး ကုမ္ပဏီလီမိတက် (International Sun Moon Star Agriculture Co., Ltd) ၏ ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ကျင်းပသော အစုရှင်များ၏ အထူးအထွေထွေ အစည်းအဝေးမှ အစုရှင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီကို ဖျက်သိမ်းရန် ဆုံးဖြတ်ပါသည်။

၂။ ဒေါ်တင်တင်ရီ[ဒါရိုက်တာ၊ ဖယ်စီလီတေးရှင်းလီမိတက်၊ အမှတ် ၂၄ (ဂ)၊ ပထမထပ်၊ ယောမင်းကြီးလမ်း၊ ရန်ကုန်မြို့] အား စာရင်းရှင်းလင်းဖျက်သိမ်းရေးလုပ်ငန်းအား ဥပဒေစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ပါသည်။

၃။ ကုမ္ပဏီထံမှ ကြွေးမြီတစ်စုံတစ်ရာ တောင်းခံရန်ရှိသူသည် အသေးစိတ်ဖော်ပြချက်နှင့် အထောက်အထားများပါပူးတွဲ၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မတိုင်မီ ပေးပို့တင်ပြရန်နှင့် ယင်းသတ်မှတ်ရက်မတိုင်မီ ပြည့်စုံစွာ တင်ပြတောင်းခံခြင်းမရှိသော ကြွေးမြီများနှင့် ပေးချေရန်များကို ပေးချေမှုတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

ဒေါ်တင်တင်ရီ

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အခန်း (၄) ပထမထပ်၊ အမှတ် ၂၄ (ဂ)၊

ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။